



ଅଭ୍ୟାସ କେନ୍ଦ୍ର ପାଠୀରେ ପାଠୀରେ ପାଠୀରେ  
ପାଠୀରେ ପାଠୀରେ ପାଠୀରେ ପାଠୀରେ

୦୬୭୫୦୭୨୨୨୨ | ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com  
[www.facebook.com/Ma.Har201507](https://www.facebook.com/Ma.Har201507)

ထုတ်ပေါ်နေ့	<b>ပထမအကြိမ်</b>
စောင်ရေ	<b>၅၀၀</b>
မျက်နှာဖုံးဒီဇိုင်း	<b>Ancient</b>
ထုတ်ဝေသူ	<b>သိမ့်သူ့ (စာမျက်)</b>
ပုံစိန်သူ	<b>ဝင်ပိုလိပ်စီး(နှင့်သင်ပုံစိန်တိုက်-ဝိဇ္ဇာ)</b> ဝိဇ္ဇာဝေး
ဘတ်	<b>တင်မိုင်</b>
စာအောင်ချပ်	<b>ကိုတင်အေး (Perfect Binding)</b> ဝိဇ္ဇာဝေး
ဖြန့်ချိရေး	<b>မဟာဓာတ်</b>
တန်း	<b>ဖုန်း - ဝိဇ္ဇာဝေး၊ ဝိဇ္ဇာဝေး</b>
	<b>၅၀၀၀ ကျပ်</b>

အဖွဲ့အစည်း

မြန်မာနိုင်ငြင်း၊ အဖွဲ့အစည်း  
 ရန်ကုန်၊ မတာတာပေး၊ ၂၀၂၂  
 ၁၁ ၂၀၆ ၁၀၄ × ၁၂၅ ၀၈၉  
 (၁) မြန်မာနိုင်ငြင်း

ခွောခင်

ထုံးဆက်

လက်ကျွန်

မ ဟာ စာ ပေ ( စာ စဉ် - ၆၃ )



## အိပ်မက် – ၁

မြေကြီးထဲတွင် မြုပ်တစ်စ ပေါ်တစ်စဖြင့် ြမ်းသက်စွာ လဲလောက်း  
နေသည့် အရှိးစုကို ပျက်တောင်တစ်ချက်မျှပင်ခတ်ရန် သတိမရဘဲ  
ငေးကြော်နော်သည်။ အရှိးစု တစ်စုက သူ့ကို ဘာများဆွဲဆောင်နိုင်ပါလိမ့်။  
တကယ်က သူစိတ်သန်ရာမှာ အိုးခြေးကဲ့များသာ။ သည့်ထက်ပို့ပြောရ  
လျင်တော့ အိုး။ မြေအိုး။ အရှိးစုမဟုတ်။ နှစ်ခုစလုံးမှာ နှီးနှီးယောက်စပ်ရာ  
ဖြစ်သော်လည်း သူ့ဝသီအရဆိုလျှင် ကိုယ်စိတ်မသန်ရာကို နည်းနည်းမှ  
စိတ်ဝင်စားမှု မရှိတတ်။ ခုတော့ အရှိးစုကို တစ်ချက်မျှ မလျှပ်မယ်ကိုဘဲ  
ငေးကြောင် ကြည့်နေသည်ကိုလည်း အံ့ဩရသလို ထိုအရှိးစုကပင် သူ့ကို  
မမြို့တ်မသုန် ပြန်ကြည့်နေသည်ဟု ခံစားသိနေသည်ကိုလည်း အံ့ဩ၏။

ရတ်ခြည်းဆိုသလို အရှိးစုနှင့်ဘေးတွင်ရှိသည့် အိုးတစ်လုံးဆီသို့  
အကြည့်ရောက်သွားလေသည်။ ထိုအိုးကို မြင်မှ ြမ်းသက်စွာရပ်နေရာက  
လူပ်လူပ်ရွှေ ဖြစ်လာပြီး ခြေလှမ်းရန် ပြင်လိုက်၏။ လှမ်းမည်ဆိုမှ ခြေက  
မကြွား။ ခပ်သာသာလှပ်ကြည့်သည်။ မရ။ အားသုံးပြီး လှမ်းကြည့်၏။  
ရွှေလို့မရသေး။ ဘာဖြစ်တာပါလိမ့်။ သူ ခြေထောက်ကို င့်ကြည့်လိုက်သည်။  
ဘာတစ်ခုမှုချို့ယွင်းမနေ။ သူ့ခြေထောက်မှာ အကောင်းပကတိသာ။

ခဏအကြာမှာတော့ အရိုးစုတံမှ ညည်းသံလိုလို ထွက်လာလေ၏။ သူ အလင့်တကြားဖြစ်လျက်က အရိုးစုကို ပြေးကြောင်စွာကြည့်မိတော့ အရိုးစုက သူ့ကို ပြန်ကြည့်နေသည်။ သူရင်အစုသည် ကြောက်စိတ်ကြောင့် တဒိတ် ဒိတ်ခုနှင့်နေ၏။ မသိစိတ်ကပြီးလေ၊ ပြီးရတယ်ကွာဟု နှီးဆော်နေသော လည်း သူ့အကြည့်ကမှ အရိုးစုတံက မခွာနိုင်သေး။ ဘာကြောင့်မှန်းမသိ အရိုးနှင့် အကြည့်ချင်းဆုံးတော့ မျက်နှာလွှဲလို့မရ။ ငါချင်သလိုလို။ဝမ်းနည်း သလိုလို။

“ပုံး...ပုံး”

သူခေါင်းကို သတိပေးသလို နှစ်ချက်မျှဆင့်ရှိက်လိုက်မှ အသိဝင် လာသလိုရှိကာ ပတ်ဝန်းကျင်ကို စစ်ကြောဖို့သတိရသည်။ ဘယ်နေရာပါ လိမ့်။ အပင်တွေကတော့ အတော်ရှင်းနေ၏။ သူရောက်နေသည်က သဲသောင် ပြင်တဲ့ခုပေါ်မှာ။ ခပ်လှမ်းလှမ်းမှာတော့ ရေအိုင်လိုလို၊ ပြီးတော့ တံတားတစ်စင်းကိုလည်း တွေ့နေရ၏။ သူ ဒီနိုင်ငံမှာ နေရာအနှံ့ဆုံးသလို ရောက်ဖူးသည်ပဲ။ သို့တိုင် သည်နေရာကိုတော့ဖြင့် သူမသိ။ လုံးဝမသိ သည်တော့မဟုတ်။ စိတ်ထဲ ရင်းနှီးသလိုလိုရှိနေသော်လည်း အတိအကျ ပုံမဖော်တတ်။ တစ်ယောက်တည်း လာဖူးသည်ပဲလား၊ အဖော်အပေါင်းနဲ့ လာဖူးသည်ပဲလား၊ ဘယ်တုန်းကရောက်ခဲ့သလဲ။ သည်နေရာ သည်ဝန်းကျင်ကို စိမ်းနေသော်လည်း ငယ်ကျွမ်းဆွဲလို့ ဖြစ်နေသည်ကပဲ မထူးဆန်း ချေလား။

သည်လို သဲသောင်ပြင်မှာ သူဘာလုပ်နေသလဲ။ အခြားဘယ်သူ တွေများရှိကြသေးသလဲ ခေါင်းကို ဟိုဟိုသည်သည် လှည့်ပြီး စပ်စုလိုက် သည်။ ရှုတ်တရက် ကားဟွန်းသံကြားသဖြင့် လှည့်ကြည့်လိုက်တော့ လမ်းမတ်ခုကိုတွေ့ရ၏။ လူတွေ၊ ကားတွေ။ ဒါနဲ့ မြှုပြန့် မဝေးတဲ့နေရာမှာ သူ ရောက်နေသည်ပဲ။

ဟူး...တော်ပါသေးရဲ့။

သို့သော သူ သည်နေရာကို ဘယ်လိုလာခဲ့သလဲ၊ ဘာလုပ်ဖို့ လာခဲ့သလဲ၊ ဘယ်သူနဲ့ လာခဲ့သလဲ။ တကယ်မသိ။ ပြီးတော့ သူ့ရှုံးက အရိုးစုကရော ဘာလဲ။ အရိုးစုဆိုမှ အရိုးစုဘေးက အိုးကိုသတိရ၏။ အိုးမှာ အနေအထားမပျက်ရှိနေဆဲ။ သူရပ်နေရာမှ အိုးဆီသို့လှမ်းလိုက်၏။ ဟော သည်တစ်ခါတော့ဖြင့် အဆင်ချောစွာပင် သူ့ခြေက သွက်နေလေ

သည်။ သူကျေနပ်စွာ တစ်ချက်ပြီးလိုက်ပြီး လဲလျောင်းနေသည့် အရိုးစုန် ဘေးတွင် သာသာလေးတိုင်ချလိုက်သည်။ အရိုးစုသည် သူ့ကိုကြည့်နေခဲ့ ဖြန်းခဲ့ကြက်သီးတစ်ချက်ထဲသည်။ သူ့လက်သည် အကြောက်တရားကြီးစိုး နေသည့်ကြားထဲကပဲ အိုးဆီသို့ ဖြည့်းဖြည့်းလှမ်းလိုက်၏။ အကြည့်ကတော့ အရိုးစုကိုတစ်လှည့် အိုးဂို့တစ်လှည့်။

“အမယ်လေး”

ကြောက်လန့်တကြား လက်ကို ပြန်ရပ်လိုက်ရသည်။ လက်သည် အိုးဆီသို့ထိလဲဆဲ့၊ အရိုးစု၏ လက်ချောင်းများသည် သူ ထိကိုင်လိုသည့် အိုးကို တင်းတင်းဖက်လိုက်၏။ ထူးဆန်းလိုက်တာ။ သေပြီးလို့ ဘယ်နှာဝ လောက် သံသရာလည်ပြီးသည်ကို မသိနိုင်သည့် အရိုးစုက အိုးကို သူကိုင်မည်ပြင်မှ တင်းတင်းဖက်လိုက်သတဲ့။ အခြားသူများကို ပြောပြလျှင် တော့ သူ့ကို ကောနမှုချ ရူးနေပြီးဟု ထင်ကြလိမ့်မည်။ သို့ကလိုပင် အခြားသူ တစ်ဦးထံမှ အလားတူဖြစ်ရပ်မျိုး ကြားသိရလျှင်လည်း သူယုံမည်မဟုတ်။ ယခုမှကိုယ်တွေ့။ အရိုးစု၏ အကြည့်များသည်လည်း သူ့ထံက မရွာသေး။ ထိုအကြည့်မှာ ပိုပြီးဝမ်းနည်းနေသလိုဟု သူ ခံစားနေရသည်။

ဘာတွေလဲ၊ ဘာတွေလဲကွာ။ သူစိတ်မရှည်စွာ အော်လိုက်ပြီး ထိုင်နေရာက ထလိုက်သည်။ အရိုးစုသည် အိုးကို တင်းတင်းဖက်ထားဆဲ့။ အိုးပေါ်က အဆင်ဒီဇိုင်းများကို သူမြင်နေရသည်။ စိတ်နှလုံးသည် ထုံးအိုးဆီက မခွာနိုင်။ တကယ်ပဲ သည်အရိုးစုဟာ အသက်ရှိသလား။ ဒါမှာမဟုတ် သည်အိုးပိုင်ရှင်လား။ အိုးကို ကာကွယ်လို့အောနဲ့ ရှင်သန်နေဆဲလား။ ရောက်တတ်ရာရာတွေးရင်း သူ့သာဘက်ခေါင်းတစ်ခြမ်းက ကိုက်လာသည်။ ခေါင်းကို လက်ဖြင့်အသာဖိုင်း မျက်လုံးအစုံကို မိုတ်ပစ်လိုက်ရ၏။

ဘာဖြစ်တာပါလိမ့်။ သူ့ဘဝတစ်လျောက်လုံး ခေါင်းကိုက်ခဲလှု၏။ ယုတ္တစွာအဆုံး များနာလျှင်တောင် ခေါင်းကိုက်သည်ကရှား၏။ ယခုမှ တစ်စစ် စစ်ကိုက်ပြီး တူနှင့်ထဲနေသလို နာလာသည်။ သူ မခံနိုင်တော့။ မျက်ရည် များပင်ဝဲလာနေကြပြီ။ အား...။ နာကျင်လွန်းသည့်ခေါင်းကို လက်ဖြင့် အားကုန်ဖိုင်း တစ်စုံတစ်ယောက်ကို တွေ့လိုတွေ့ပြား လှည့်ကြည့်တော့ လမ်းမပေါ်ဘုံး လူများသွားလာနေကြသော်လည်း သူ့ကို ဘယ်သူမှ မတွေ့ကြ။ အော်ခေါ်ရလောက်အောင်လည်း သူ အားမရှိတော့။ အား... နာဂို့က် တာ။ အား...။

ခွဲ့သောင်

အသံကုန်ခြစ်ကာ သူ အောင်လှိုက်တော့မျှ။

\* \* \*

## အခန်း (၁)

“အောင်နိုင်သူ၊ ဘာဖြစ်တာလ”

အေးစက်စက် လက်တစ်ဖက်သည် သူ့ပုံးသားများပေါ် အပ်မိုးကျလာ၏။ အတွေ့ကို ခံစားရသလိုလိုရှိသော်လည်း သူ ရုတ်တရက် မျက်လုံးမဖွင့်နိုင်။

“မင်း အိပ်မက် မက်နေတာလား”

ထိုလက်သည်ပင် ထပ်မံလှပ်နှီးနေပြန်၏။ မျက်လုံးကို အားယူ၍ ဖွင့်လိုက်သည်။ အလင်းမကွဲတတ်သေး။ ခေါ်သံကိုမူ ပီပီပြင်ပြင် ကြားနေရသဖြင့် အိပ်မက်လား၊ လက်တွေ့လား သူ သေချာမသိပြန်။

မျက်နှာတစ်ခုသည် သူ့မျက်နှာပေါ် အပ်မိုးစီးကျလာ၏။

“အာ လန့်လိုက်တာ မင်း...တိုးဝေ”

ထိုမှ အိပ်နေရာက ချက်ချင်း လူးလဲထလိုက်ပြီး တိုးဝေကို သေချာ စွာကြည့်ရ၏။ ဟုတ်ပါတယ်။ ဘယ်အချိန်ကတည်းက သူ့အမိမိထဲရောက်နှင့် နေသလဲမသိ။ နေပါဉိုး အရှုံးစုန်းအိုးကရော်။ အခန်းနံရုံကို တွေ့ဝေစွာ တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများ မှားစင်းလာသည့် သူ့ကို တိုးဝေကနားမလည်သလို ငေးကြောင်၍ ကြည့်နေလေသည်။

“မင်း ဘာဖြစ်နေတာလဲ”

“အင်း၊ မင်း ဘယ်တုန်းက ရောက်နေတာလဲ”

“ခုလေးတင်ပဲ၊ သတင်းတစ်ခု ရထားလို့၊ မင်းဆီဖုန်းဆက်တာ လည်း မကိုင်ဘူး၊ ဒါကြောင့် ဝင်လာတာ”

သူ့တိုက်ခန်းနှင့် တိုးဝေတိုက်ခန်းများ အပေါ်အောက်သာ။ မနေ့ ညက ညျဉ်နောက်သည်အထိ စာထိုင်ဖတ်နေခဲ့သည်ပဲ။ တံခါးကို လောခဲ့ချဖို့ မေ့ခဲ့ပြန်ပြီထင်၏။ သည်တော့ တိုးဝေ တံခါးကို အသာပဲ တွန်းဝင်လာနိုင်ခဲ့ သည်ထင်၏။

“ဘာ သတင်းလဲ”

သူက သိချင်တော်ဖြင့် တိုးဝေမျက်နှာကို အငမ်းမရ ကြည့်မေးသည်။

“မင်း အိပ်လှချေလား၊ ဘယ်အချိန်ရှိပြီလဲ၊ မနေ့ညဲ တစ်ညုလုံး မအိပ်ဘူးလား”

ပြောပြောဆိုဆို တိုးဝေက ထိုင်နေရာက ထလိုက်ပြီး သူ၏ စာကြည့်စားပွဲပေါ်က စာရွက်များကို ဟိုသည် လျှောက်လှန်ရန် ပြင်လိုက် သည်။

“ဟာ မထိန့်၊ ခကာ ခကာ”

သူ၊ အလန်းတကြား၊ တားမြစ်သံကြောင့် တိုးဝေက ကိုင်လက်စ စာရွက်ကို မလှပ်မယ်က် တန်းလန်းကြီး လက်ကို ရပ်ထားလေ၏။ ထို့နောက် သူ့ကိုပြန်ကြည့်သည်။

“ဘာဖြစ်လို့လဲ”

“ခကာ ပြန်ချထားလိုက်၊ ငါ အလုပ်လုပ်နေတာ၊ အနေအထားပျက် သွားရင် အာရုံမရတော့ဘူး”

တိုးဝေက မင်းဟာ မပြီးသေးဘူးလားဟူမေး၏။ သူ ခေါင်းညီတ် ပြလိုက်သည်။

“မပြီးသေးဘူး၊ လို့နေတာတွေရှိသေးတယ်၊ ထားပါတော့ မင်း သတင်းဆိုတာ ပြောဦး”

“မျက်နှာလေး ဘာလေးသစ်ပါဦးကွာ၊ ခုမှုအိပ်မက်က နိုးတာ မဟုတ်လား”

ဒီကောင် ဘယ်လိုသိပါလိမ့်ဟု တွေးမြို့ပြီး တစ်ချက်ပြီးလိုက်သည်။ တကယ်လည်း အိပ်မက်မက်ခဲ့သည်ပဲ။ ထူးဆန်းသည့်အိပ်မက်။ လက်စ

ထုံးဆက်လက်ကျွန်

မသတ်နိုင်သေးသည့် သူတေသနကို စိတ်စွဲနေလိုပဲ ဖြစ်မှာပါလေဟု တွေ့ပြီး ရေချိုးရန် ထလိုက်သည်။

“ခဏာဘ မကြာဘူး၊ ပြီးမှ မနက်စာ စားကြတာပေါ့”

“အမြန်လုပ် နေ့လယ်စာ စားချိန်ရောက်တော့မယ်”

တိုးဝေ၏ စကားကို အေးပါကွာဟု တစ်ခွန်းတုံ့ပြန်ရင်း ရေချိုးခန်းထဲ ဝင်လိုက်သည်။

ရေချိုးပြီး ပြန်ထွက်လာတော့ တိုးဝေက ခုတင်ပေါ်မှာလဲရင်း စာအုပ်တစ်အုပ်ကို ဖတ်နေ၏။ သူ ဝင်လာမှ စာအုပ်ကို စားပွဲပေါ်တင်လိုက်သည်။ ပြီးမှ ထထိုင်လိုက်သည်။

“မနေ့သာက မဘိဝဘူးလား”

သူက ရေစိနေသော ခန္ဓာကိုယ်ကို တာဘက်ဖြင့် သူတ်ရင်း

“အိပ်တာ နောက်ကျလို့ကွာ၊ မင်းလည်း သိတဲ့အတိုင်း ကိစ္စက မပြတ်သေးဘူး”

“သုံးလလောက် လိုသေးတာ မဟုတ်ဘူးလား”

“သုံးလက အချိန်လားကျ၊ ခဏနဲ့ပြီးသွားမှာကို၊ ဒီကြားထဲဖြည့်စရာတွေ အများကြီးရှိသေးတယ်၊ ရှာစရာတွေလည်း ရှိသေးတယ်”

တကယ်က သူတေသနလုပ်သည့် နေရာတွင် အချိန်သုံးလ ကျွန်းမှာ ဘာမှမဟုတ်။ ဖြည့်စွဲက်စရာရှိလျင်တောင် သူ့လို ခရီးထွက်ဖို့ကို လေးပင်တတ် သူအဖို့ သည်သုံးလကသုံးမိနစ်လို့။ သည်သုံးလကို ဖြတ်ကျော်ပြီးလျင် လုပ်ထားသည့် သူတေသနစာတမ်းကို နိုင်ငံတကာ လူအများ ရှုံးတွင် အမှားအယွင်းနည်းနည်းဖြင့် ဖတ်ရညီးမည်။ အမှားကင်းဖို့ကိုတော့သူ အတတ်နိုင်ဆုံးကြိုးစားရမည်။ သို့တော့ သူတေသနဆိုသည် အတိတ်အကြောင်းကို တူးဆွဲခြင်း ဖြစ်သဖြင့် ယတိပြုပို့ သေချာပိုင်နိုင်စွာ ဖော်ထုတ်နိုင်ဖို့တော့ ခက်လှ၏။

“မင်း ဖြည့်စရာတွေ ရှိသေးတာသိလို့ ငါ သတင်းလာပေးတာ”

တိုးဝေ၏ ပြီးစစ်မျက်နှာကို ပိုပြီး စိတ်ဝင်တစား ငေးကြည့်မိသည်။ ထိုမှ တိုးဝေက ထလာ၏။

“မင်း စိတ်ဝင်စားသွားပြီမဟုတ်လား”

“ပြောမှာသာ ပြောစမ်းပါကွာ”

“ဖုန်းဆက်တုန်းကတော့ မကိုင်ပဲ”

“ခ လူချင်းတွေ့နေပြီလေကွာ”

သူ စိတ်မရှည်သလိုပြောတော့ တိုးဝေက ပြီးသည့်မျက်နှာကို  
တည်လိုက်၏။

“မနေ့က လူအရိုးစုံ၊ အိုးတစ်လုံး တွေ့လို့တဲ့”

“ဘာ”

သူ မျက်လုံးပြုးသွားသည်။ တကယ်လည်း မယုံနိုင်။ အဲအား  
သင့်မိ၏။ ရှေးဟောင်းသူတေသန သမားတစ်ယောက်အဖို့၊ ရှေးဟောင်း  
ပစ္စည်းများတွေ့ရှိသည်ဟု ကြားရခြင်းမှာ ဝမ်းသာစရာဖြစ်သော်လည်း  
သည်လောက် အဲ့သမှင်တက်စရာတော့မဟုတ်တန်ရာ။ သို့တိုင် ယခုတော့  
ဖြင့် သူ့အနေနဲ့ အမှန်အဲထြုရ၏။

သည်မနက် အရှင်ဦးက မက်ခဲ့သည့်အိပ်မက်သည် သူ့စိတ်ထဲ၊  
အာရုံထဲတွေ့ အရိပ်ထင်ဆ ပူနေ့ဆဲ ရှိနေချေသေးသည် မဟုတ်လား။  
အိပ်မက်နှင့်တိုက်ဆိုင်လျေစွာ၊ ထိုထက်မက တစ်ရှင်တည်း တစ်ချိန်တည်း  
လိုလို။ အိပ်မက်နှင့် လက်တွေ့မှာ သည်လောက်ပဲ နီးကပ်ရသလား။

အဲ့ထြုနေသည့် သူမျက်နှာကို တိုးဝေက နားမလည်သလို ကြည့်  
နေသည်။ သည်ကောင် ဘာဖြစ်ပါလိမ့်ဟု တွေးနေမှာ မချုပင်။

“ဘာဖြစ်လို့လဲ”

တိုးဝေအမေးကို ချက်ချင်း သူမဖြေနိုင်။ လက်ကာပြလိုက်ရင်း  
ခုတင်ပေါ်တွင် ထိုင်ချလိုက်ရသည်။ တိုးဝေ သူ့အမူအရာကို နားလည်  
လိမ့်မည့်မဟုတ်။ သူ ဘယ်လိုပြောပြရပါ။

“ဒီလိုကွာ ငါ အိပ်မက် မက်တယ်...”

သူ့စကားကြောင့် တိုးဝေ အဲ့ထြုတကြီး သူ့ကို ပြန်ကြည့်နေ၏။  
ထိုထက် ပိုအဲ့ထြုရသည်က ခုမှုပူပူနေ့နေးနေး အိပ်မက်ဖြစ်နေလို့ဟု ပြောလာ  
တော့ သူ အထူးတလည်းမဟုတ်ယူလို့။ သူသည်ပင် မယုံနိုင်ဖြစ်ရသည်  
မဟုတ်လား။ ချက်ချင်းပင် အရိုးစုံကို မျက်လုံးထဲ မြင်ယောင်လာသည်။  
ထို့နောက် အရိုးစုံ၏ အကြည့်များ၊ ပြီးတော့ အိုး။ မြေအိုးလား ဘာလား  
မသဲကဲလိုက်။ တကယ်တမ်း အိုးကို စိတ်ဝင်စားလှသော်လည်း အရိုးစုံ၏  
အကြည့်များကသာ သူ့ကိုချုပ်ကိုင်ထားသလို။ အမှန်ပြောရလျှင် ထို  
အရိုးစုံ၏အကြည့်ကို သူမရှောင်ဖယ်နိုင်။ ညို့နေသလိုလို။ ဝမ်းနည်းကြည့်  
လား၊ ခွေးရီကြည့်လား ပုံမဖော်တတ်။ သေချာတာကတော့ ထိုအကြည့်

သည် အိပ်မက်ထဲက သာမန်အကြည့် မဟုတ်။

“အဲဒါကြောင့် မင်း အိပ်ရင်းအော်နေတာလား”

အော်နေတာလားတဲ့၊ ဟုတ်လိမ့်မည်။ အသားအရော၊ လူအရိပ် အယောင်၊ အငွေအသက် ဘာတစ်ခုမှမရှိတော့ဘဲ မြင်ရရှိဖြင့်၊ တရားပေါက် သွားနိုင်သည့်အရှိုးစုကမ္မာဌာန်းက လူတစ်ယောက်ကို စွဲစွဲကြည့်ပြီး ရယ်ချင် သလိုလို၊ ငိုချင်သလိုလို ကြည့်နေသည်ကို ဘယ်သူကများ တည်ပြုမြို့စွာ ပြန်လည် အကြည့်ချင်းဆုံးနိုင်ပါမလဲ။ ထိုနေရာတွင် အသက်ပါမသွားသည်မှာ ကံကောင်းလှစ်။ သည်တော့ သူလည်း အိပ်မက်ထဲတွင် ဖြစ်စေကာမှ အရှိုးစု၏ အကြည့်ကိုတော့ တည်တည်ပြုမြို့စွာနှင့် ရင်ဆိုင်ရဲလိမ့်မည်တော့ မဟုတ်။ သည်တော့ ကြောက်ချွဲခြင်း ကြီးစိုးသော အသံကြီးမှာ အိပ်မက် အပြင်သို့၊ လျှံထွက်ကျေလာခဲ့လိမ့်မည်။

မဟုတ်သေး၊ အိပ်မက်ထဲတွင် သူ ရှုတ်တရက် ခေါင်းကိုက်လာ သေးသည်ပဲ။ ဟုတ်သည်။ ခေါင်းကိုက်လွှန်းသဖြင့် မခံမရပ်နိုင်စွာ အော်ခဲ့ သေး၏။ တိုးဝေကြားခဲ့သည့်အသံမှာ ခေါင်းကိုက်ခြင်းကြောင့် ထွက်ပေါ်လာ သည် အသပြစ်ရမည်။ ဒါဆို...အရှိုးစုကို သူ အေးအေးဆေးဆေးပဲ ပြန်ကြည့်ခဲ့လေသလား။ မဖြစ်နိုင်။ အာ ဘာတွေလဲ...။ တွေးနေရင်း သူ ခေါင်းခါလိုက်သည်။

“ဘာဖြစ်လို့လဲ”

သူ့အပြုအမူကို တိုးဝေက ကြောင်ကြည့်နေရင်း မေးလာမှ ဘာမှ မဟုတ်ပါဘူးဟု ပေါ့ပါးစွာဖြေလိုက်သည်။ တကယ်က ရင်ထဲမှာ လေးလံနေ ဆဲ။ အိပ်မက်ပြီးသည့် မနက်မှာပဲ ချက်ချင်းကြီး ကြားရသည့် လက်တွေ၊ အကြောင်း၊ အိပ်မက်ထဲက အရှိုးစုသည် အိပ်မက်ကလေးသာမျှမဟုတ်။ အပြင်လောက်၏ အိပ်မက်ဆန်သော တကယ်ဗုံအဖြစ်အပျက်။ သူ ရှုပ်တွေး သွား၏။ အိပ်မက်ထဲကလိုပဲ လက်တွေထဲက အရှိုးစုက သူကို ကြည့်လာခဲ့ လျှင်။ မဖြစ်နိုင်တာ။ ဘာဖြစ်ဖြစ် အတိတ်ကဖြစ်ခဲ့ပြီး၊ ပျက်ခဲ့ပြီးတဲ့ အရာ မှန်သမျှဟာ သူ့အတွက်တော့ သူလေ့လာနေသည့် ပညာရပ်တစ်ခုသာ။

“သွားကြမယ်ကွာ”

တိုးဝေက စာဖွဲ့ပေါ်တွင် တင်ထားသည့်ဖုန်းကို ကောက်ယူလိုက်ပြီး သူ့နောက်က လိုက်လာ၏။ ထို့နောက် ခုတော့လည်း သွားချင်နေလိုက် တာဟု ရယ်သံနော၍ ပြောသည်ကို ကရမမှသလိုပြုရင်း အမြန်လာဟုဆိုပြီး

အခန်းတံ့ခါးကို ပိတ်ရသည်။ မီးမိန်းခလုတ်ကိုချဖို့ မေ့သွားသေးသဖြင့် မိန်းခလုတ်ကို ပြန်ချရသေး၏။

\* \* \*

ရောက်လို့အောင် ကားကို အမြန်မောင်းလာခဲ့သည့်မှာ တိုးဝေပင် တားယူရလောက်အောင် သူ့မောင်းနှုန်းအရှင်းက မြန်လှုန်းသည်။ မတတ်နိုင်၍ ရောက်ချင်လှသည်ကိုး။ တွေ့ချင်သည်လေ။ အိပ်မက်နှင့် လက်တွေ့ဘယ်လောက် ဆက်နှယ်မူများရှိနေသလဲ။

ကားပေါ်က နှစ်ယောက်သား ဆင်းကြပြီး လူအများစိုင်းအံနေသည့် နေရာသို့ လှမ်းလာလိုက်ကြသည်။ သူရှင်မှာခုန်နေဆဲ။ သူ ရှောက်မြန် လျော့က်သွားတော့ တိုးဝေက ဘာမှမပြောဘဲ နောက်ကသာ ဖြည့်းဖြည့် လျော့က်လာ၏။ သတင်းထောက်တွေရော၊ ရူးစမ်းသူတွေရော၊ သူတေသန သမားတွေရော စိုင်းအံနေကြသည်မို့ အရှိုးစုဆိုသည်ကို သေသေချာချာ မမြင်ရသေး။ သူ လူအုပ်ကြားထဲသို့ တိုးဝင်လိုက်သည်။

တွေ့လိုက်ရသည့် မြင်ကွడ်းကြောင့် ကိုယ့်မျက်လုံးပင် ကိုယ်မယုံ ချင်။ အမှန်တကယ်ပင် သူ့အိပ်မက်ထဲက အရှိုးစုံ။ နံဘေးက ဒီးကို သေသေချာချာကြည့်မိသည်။ စိတ်ဝင်တေား ရှိလှသော်လည်း အိပ်မက်ထဲက လိုတော့ ထိုအိုးကို ချက်ချင်းသွားမကိုင်ရဲသေး။ အိပ်မက်သည် အခုထိ အလျဉ်းမပြယ်နိုင်သေးမဟုတ်လား။ အနည်းငယ်တော့ ရွှေသေး၏။ အရှိုးစု၏ မျက်လုံးများကိုကြည့်မိသည်။ မျက်လုံးများကို သေချာစွာ မတွေ့နိုင်တော့ သော်လည်း ဟောင်းလောင်းပေါက်နေသည့် အရာကိုပင် စွဲငွော့ကြည့်မိ ပြန်သည်။ ဘာမှ ထူးခြားမလာ။

“ဆရာ ဘယ်တူန်းက ရောက်တာလဲ”

အသံကြောင့် လူည့်ကြည့်လိုက်တော့ ဥာဏ်လင်း။ သူ စာသင်ပေး နေသည့်တပည့်။ သူတေသနကို အလွန်စိတ်ပါဝင်စားသည့်ကလေး။ ဘယ်အချိန်ကတည်းကသို့ြို့ ရောက်နှင့်နေသလဲမသိ။

“ခုပဲ၊ မင်းရော”

“ကျွန်တော်လည်း ခုပဲ”

ကြော်...ဟုဆိုကာ အရှိုးစုအနီးသို့ ကပ်သွားလိုက်သည်။ လက်အိတ်ယူဉ်း ဆရာဟု ဥာဏ်လင်းက သတိပေးမှ စက္ဌ္ပုံးထဲတွင်

ထုံးဆက်လက်ကျွန်

ထည့်ထားသည့် လက်အိတ်များထဲက တစ်စုံကိုယူလိုက်ရသည်။ ဉာဏ်လင်း  
ကို ကျေးဇူးပဲဟု တစ်ခွန်းပြောပြီး အရှိုးစုဆိုသို့၊ လှမ်းလိုက်၏။

အရှိုးစု နံဘေးမှာ သူထိုင်လိုက်တော့မှ ဌာနက သူ့ဆရာကို  
တွေ့သည်။ အရှိုးစု သူတေသနဌာနက သူ့ဆရာဒေါက်တာဖော်သက်။  
ထိုမှ ဆရာဂုဏ်ဆက်ရသည်။

“ဆရာ”

“အေး မင်း နောက်ကျလှချေလား၊ မင်းသိမှာပဲဆိုပြီး ဖုန်းမဆက်  
တော့တာ”

ဆရာက ထိုမျှလောက်ပြောပြီး အရှိုးစုကို သေချာစွာ ပြန်ကြည့်  
နေသည်။

“ဟုတ် ရတယ် ဆရာ၊ ဒါနဲ့ ဘယ်သူတွေ့တာလ”

“ဒီအနားက ဒေသခံတစ်ဦးလို့ ပြောတာပဲကျ၊ သေချာမသိဘူး”

သူပတ်ဝန်းကျင်ကို တစ်ချက်ရေးကြည့်လိုက်သည်။ မြေဝါဝါဇ်ပြင်  
ကျယ်ကြီး၊ ခပ်လှမ်းလှမ်းတွင်တော့ မြစ်လိုလို ချောင်းလိုလို။ ထိုနောက်  
တံတား သေးသေးလေးတစ်စင်း။ အိမ်မက်တဲ့က ဝန်းကျင်တစ်ချာသည်  
ချက်ချင်း သူ့အနားကိုရောက်လာသလို။ သူ သက်ပြင်းတစ်ချက်ချမိမိသည်။  
ဘာတွေပါ လိမ့်း။ သူ့ဘဝတစ်လျှောက်လုံး၊ သည်လိုတစ်ခါမှ ဖြစ်ဖူးသည်  
မဟုတ်။ သည်တစ်ခါ ထူးဆန်းလှ၏။ ဘာတွေဖြစ်လာဦးမည်လဲ။ စိတ်ဝင်စား  
မိသလို ထိတ်လန့်သလိုလည်း ဖြစ်မိသည်။

“ဒါကို ဌာနကို ပြောင်းမှာလားဆရာ”

ဆရာက အရှိုးစု၏ ဘယ်လက်တစ်ဖက်ကို ကိုင်မလို ဟန်ပြင်နေ  
ရင်း သူကို လှည့်ကြည့်သည်။

“ယူရမယ်၊ သပြီးဟိုမြှုပ်နှံမှ သူတေသနအဖွဲ့ကိုအပ်မယ်”

“ဒါခို အိုးကိုတော့ ကျွန်တော့ကိုပေးပါဆရာ”

ဆရာစကားပင်မဆုံးသေး ပြောလိုက်သည့် သူ့စကားကြောင့်  
ဆရာက ဟင် ဟု နားမလည်သလို ဆိုသည်။

“မဟုတ်ဘူး ဆရာ၊ ကျွန်တော့ သူတေသနအတွက် ဖြည့်စွက်စရာ  
လေး ရှိလို့၊ ဒီအိုးကိုတွေ့တာအတော်ပဲ၊ ပြီးတာနဲ့ချက်ချင်း ဌာနကို ပြန်  
အပ်ပါမယ်”

“ဘယ်လောက်ကြာမှာလ”

“မကြောဘူးဆရာ၊ စာတမ်းကသုံးလပြီးရင် ဖတ်ရပြီ” အလွန်သုံးကြောရင် နှစ်ပတ်ပေါ့”

ဆရာက ခေါင်းညိုတ်၏။

“ဒါဆို ဌာနကို သယ်ပြီးမှလာခဲ့၊ ဒီမှာ ချက်ချင်းကြီး မင်းကို အုံးပေးလိုက်လို့ အဆင်မပြောဘူး”

ဆရာကို ကျေးဇူးတင်စွာ တစ်ချက်ကြည့်၏။ ခဏကြာတော့ တိုးဝေလည်း သူ့အနားကိုရောက်လာသည်။ ထို့နောက် ဘယ်လိုလဲဟူသော တိုးဝေအကြည့်ကို ခဏဟူလက်ကာပြရင်း အရိုးစုနှင့်အိုးကို ဆက်ကြည့်ရ၏။ အရိုးစုမှာ ပက်လက်အနေအထားဆိုသော်ငြား ဘယ်ဘက်လက်မှာ အနည်းငယ်ကွေးနေ၏။ ထိုကွေးနေသည့်ဘက်ဘက်လက်အတွင်းမှာ အိုးကရှုံးသည်။ အိုးကိုပွေ့ပိုက်ထားသည့်သဘော။ မြေကြီးအနက်မှာ တစ်ပေမျှ မရှိတတ် သဖြင့် တူးဖော်မှုကြောင့် တွေ့သည့်ပျိုးတော့ မဟုတ်တန်ရ။ မတော်တ ဆတွေ့ရှုံးသဖြင့် လက်နက်တစ်ခုချဖြင့် တူးဆွဲထားသယောင် မြေကြီးစများမှာ ဖွာကျွေးနေ၏။ အရိုးစု ၅၈ ခေါင်းပိုင်းမှာတော့ ပြည့်စုံမှုမရှိတော့။ ခေါင်းထဲတွင် မြေကြီးများသာ ပြည့်နက်နေသည်။

ဆရာက မင်း ဘယ်လိုထင်လဲဟု မေးတော့ သူချက်ချင်းမဖြေနိုင်။ မဖြေနိုင်ရခြင်းမှာလည်း သူ့အာရုံတွေ ထွေပြားနေ၍ဖြစ်၏။

“အနေအထားအရ ခန့်မှန်းရရင်တော့ သိပ်မကြာသေးဘူး ထင်တာပဲဆရာ”

“မကြာသေးဘူးဆိုတာ...”

ဆရာက သူ့မျက်နှာကို ကြည့်ပြီးမေး၏။

“အရိုးစုကိုတော့ ကျွန်ုတော်မပြောတော့ဘူး၊ ဒါက ဆရာတို့ ကိုင်တွယ်ပါ၊ အိုးက ငါးဆယ်နှီးလောက်ပုံမှန်းမယ်”

ဆရာက ခေါင်းတဆတ်ဆတ်ညိုတ်လျက် သူ့မေးကို လက်ဖြင့် ပွာတ်သပ်နေ၏။

“အိုးခေ ဒါလည်း မတိကျပါဘူး၊ စစ်ဆေးကြတာပေါ့၊ မနက်ဖြန် မင်း ဌာနကိုလာခဲ့”

“ဟုတ်ကဲ့ပါ ဆရာ”

အရိုးစုရှိရာ သေးတော်စိုက်ကို တာဝန်ရှိသူများက မြေဆွဲခက်ရင်းများ ဖြင့် အသာဖော်နေကြ၏။ သူကတော့ အိုးကိုသာ စွဲစွဲကြည့်နေဆဲ။

မြတ်ပြင်အနေအထားအရ ရှေးမကျနိုင်ဟု ခန်းမှန်းလိုက်ရသော်လည်း အိုးအသွင် ဒီဇိုင်းမှာ များစွာရှေးကျနေသည့် ဒီဇိုင်းများဖြစ်သည်။ အိုးသားကို ကိုင်ကြည့်ရလျှင်တော့ ကောင်းမှာပဲဟုတွေးပြီး အိုးကိုထိရန် လက်လှမ်းလိုက်သည်။

ထိုစဉ် အိုးရှိရာသာက်က အရိုးစု၏ လက်မှာ ကွေးသွားသလို သူမြင်လိုက်ရ၏။ အိပ်မက်ထဲကလို သိသိသာသာ အိုးကို ပိုက်ထွေးလိုက်ပုံမျိုး မဟုတ်သော်လည်း အရိုးစု၏ လက်ချောင်းများ ကွေးသလို လှပ်ရှားသွားသည်ကတော့ သေချာ၏။ ထိုအရာကို ဆရာလည်း မြင်လိုက်ပုံရပြီး ဆရာက ပြုးနေသည့်မျက်လုံးများဖြင့်၊ သူ့ကို လုညွှေ့ကြည့်နေသည်။ ထိုနောက် မျက်လုံးအမှုအရာက ဘာဖြစ်တာလဲဆိုသည့်သဘော။ သူလည်းမသိ။ အုံညွှေ့နေရာများကတော့ သည်တစ်မနက်လုံး ဆက်တိုက်ကြုံနေရသည်ကအမှန်။ ဆရာ မတ်တတ်ထပ်လိုက်တော့ သူလည်းထော်။ ပြီးမှ တိုးဝေက အနားသို့ ရောက်လာသည်။

“သယ်မှာလား”

တိုးဝေအမေးကို သူ ခေါင်းသာညီတိပြလိုက်၏။

“ပုံမှန်ဆို အရိုးစုတွေက တွေ့တဲ့နေရာမှာပဲ လေဟာပြင်ပြကွက် အဖြစ်ထားကြတာ မဟုတ်ဘူးလား”

တိုးဝေက သတင်းသမားပီပီမေးတော့ သူလည်း ခေါင်းညီတိလိုက်သည်။

“ဟုတ်တယ် ဒါပေမဲ့ ဒီနေရာက ရှေးဟောင်းပစ္စည်းတွေ တွေ့လေ့ရှိတဲ့နေရာမဟုတ်ဘူး၊ ပြီးတော့ ရှေးဟောင်းနေရာလည်း မဟုတ်ဘူး၊ ဒီတစ်ခုတွေပေမဲ့ စစ်ဆေးကြည့်ရှုံးမယ်၊ ရှေးဟောင်းအထောက်အထား တစ်ခါမှုမတွေ့ဖူးတဲ့နေရာမှာ အရိုးစုတိုက်ဆိုတာ စဉ်းစားစရာပဲ၊ ဒါကြောင့် ဌာနကိုယူရမယ်။”

“သွေ့ အဲဒီလိုကိုး”

“အင်း၊ လာ သွားကြရအောင်”

သူက ပြောလည်းပြော လက်အိတ်ကို ချာတ်လိုက်ပြီး သူ့ဘေးမှာ ရှိနေသည့် ဥက္ကလင်းကိုပေးလိုက်သည်။ ဥက္ကလင်းတို့လို ကောင်းသားတွေက သည်လိုပစ္စည်းတော်ခုခုတွေ့ပြီ၊ ဒါမှမဟုတ် တူးဖော်မှုတော်ခုခု လုပ်ပြီဆို အတွေ့အကြုံ၏။ ပညာယူရင်း စေတနာဝန်ထမ်းလာလုပ်နေကြသည့်

ကလေးများဖြစ်ကြသည်။ ယခုရှိ အရှိုးစုန် အိုးတစ်လုံးတွေ့သည်ဆိုတော့  
ပညာရှာနေသည့်ကလေးတွေအဖို့ တန်ဖိုးဖြတ်နိုင်စရာမရှိ။ သူလည်း သည်  
လို့ တက်လှမ်းလာခဲ့ရသည်ပဲ။

\* \* \*

လက်နဲ့ထိကြည့်မလို လိုပြီးမှ ရှတ်တရက် မြင်လိုက်ရသည်  
အရှိုးစု၏ လက်ချောင်းများကြောင့် သူ မကိုင်လိုက်ရ။ တွေးရင်းမယုံနိုင်။  
ဘယ်လိုဟက်စပ်မှုများလဲ သူ အလွန်သိချင်နေသည်။ ထို့နောက် အိပ်မက်  
ထဲကာအကြည့်တွေ။ သူ မျက်မှုနှင့်ကို ချောင်လိုက်ပြီး မျက်လုံးတောင့်တစ်ပိုက်  
ကို လက်ဖြုံပွတ်လိုက်သည်။ ခေါင်းရှုပ်စရာ ကောင်းလှသော်လည်း စိတ်  
ဝင်စားစရာက ကောင်းနေပြန်၏။

အရှိုးစုနှင့်အိုးကို ရိုက်ယူလာသည့် ဖုန်းထဲက ဓာတ်ပုံများကို  
သေချာစွာကြည့်လိုက်သည်။ စဉ်းစားလို့မရ။ ဖုန်းကို ညာလက်ပေါ်တွင်  
တင်ပြီး ဘက်လက်က သူနှုတ်ခမ်းများကို ပွတ်သပ်လျက် ဓာတ်ပုံကို  
စိတ်ဝင်တစားကြည့်၏။ နှစ်ငါးဆယ်ထက် မကျော်နိုင်ဟု ဆိုသော်လည်း  
အိုးဒီဇိုင်းမှာ ရှေးကျေလှ၏။

ဘာဖြစ်ဖြစ် မနက်ဖြန့် ဌာနကို သွားရင်တော့ တစ်ခုခုသိရမှာမလွှဲ။

“အောင်နိုင်သူ မင်းရှိနေလား၊ ဝင်လာမယ်နော်”

ဓာတ်ပုံများကို စိတ်ဝင်စားနေခိုက် အနေးအပြင်ဘက်က တိုးဝေ  
အသံပေါ်လာ၏။ သူ ဝင်ခဲ့လေဟု အသံပြုလိုက်သည်။ အိမ်ရှုမှာ ထိုင်နေ  
လျှင် တံခါးကိုမလိုအပ်ဘဲ လောခ့်မချုပ်။ အိပ်ခန်းတဲ့မှာဆိုလျှင်တော့ လောခဲ့  
ချထားတတ်၏။

“စာဖတ်နေတာလား”

တိုးဝေက သူကိုကြည့်ပြီးမေး၏။ ပြီးမှ ဆိုဖာတွင် ဝင်ထိုင်လိုက်  
သည်။

“မဖတ်ပါဘူးကွာ၊ မင်း ကော်ဖို့သောက်မလား”

“အင်း လုပ်လိုက်”

“ခကဲ ” ဟုဆိုပြီး ကော်ဖို့ဖျော်ရန် ထလိုက်သည်။

“မနက်ဖြန့် မင်းသွားမှာလား”

စည့်ခန်းတွင် ထိုင်နေသည့်တိုးဝေ၏ မေးသံကို သူက လည်ပြန်

ကြည့်ပြီး နားမလည်သလို မေးဆတ်ပြသည်။ ခဏနေမှ တိုးဝေအမေးကို သဘောပေါက်ပြီး သွေ့...ဟု တစ်ချိန်းဆိုရ၏။ ချက်ချင်းမတဲ့ပြန်နိုင်သေး ဘဲ ကော်ဖိမ္မန်ထည့်ထားသည့်ခွက်ထဲသို့ ရေနေးငဲ့လိုက်သည်။ ထိုနောက် စွဲနှင့် တစ်ချက်နှစ်ခွက်မျှမွေလိုက်၏။ ကော်ဖိခွက်နှစ်ခွက်စလုံးကို သုံးမိနစ်လောက် အဖွဲ့အစိုက်ထားလိုက်သည်။ ခဏကြောတော့ တိုးဝေက မအောင့်အည်းနှင့်တော့ဟန်ဖြင့် ဝင်လာ၏။

“မပြီးသေးဘူးလား”

“ပြီးပြီး ရော့ ယူလို့ရပြီ”

သူပေးသည့် ကော်ဖိခွက်ကို တိုးဝေက အသာလှမ်းယဉ်ပြီး အဖွဲ့ကို လုပ်ကာ အနဲ့ခံကြည့်၏။

“အား...”

“ဘယ်လိုလဲ”

သူ့အမေးကို တိုးဝေက ဓမ္မားလိုက်တာဟု ပြုးပြီးဖြေ၏။ ကော်ဖိခွက်နှစ်ခွက်ကို ကိုင်ကာ ဧည့်ခန်းကို လျှောက်လာပြီး ထိုင်တော့ တိုးဝေက သူ့ကို ကြည့်နေသဖြင့် သူ ပြန်ကြည့်လိုက်သည်။ ထိုမှ တိုးဝေက သူကို ပြုးပြု၏။

“မနက်ဖြန် သွားမှာလား”

ကော်ဖိတစ်ငံ သောက်ရင်း မေးလိုက်သည့် တိုးဝေ၏ အမေးကို သူခေါင်းညီတ်လိုက်သည်။

“စိတ်ထဲ တစ်မျိုးပဲ”

သူ ပြန်ပြောလိုက်တော့ တိုးဝေက သူ့ကိုကြည့်၏။ ကော်ဖိကို လက်ကမချာဘဲ ကိုင်ထားဆဲ။ တစ်ငံမျှသောက်လိုက်၊ ပြန်ကြည့်လိုက် လုပ်နေ ပုံမှု ကော်ဖိကို တစိမ့်စိမ့် အရသာခံနေပုံမျိုး။ တိုးဝေနဲ့ သူတွေ့စက တိုးဝေ ကော်ဖိသိပ်မကြိုက်တတ်။ သို့သော် ကော်ဖိမပါလျင် စာဖတ်လို့ မရသည့် သူ့အကျင့်ကြောင့် တိုးဝေလည်း ကော်ဖိစွဲလာရ၏။ တစ်ခါတစ်ရုံ ကော်ဖိမ္မန်၊ သီးသန့်ကို သံပရာသီးလေးညဲ့ စံပြီး သောက်ရသည်ကိုပင် တိုးဝေကြိုက်တတ်ခဲ့ပြီ။ သူ တိုးဝေကို ကြည့်ပြီးပြုးမိ၏။

“ဘာပြီးတာလဲ”

“မဟုတ်ပါဘူး”

သူ၏ ပေါ့ပေါ့ပါးပါးအဖြောက် တိုးဝေက ခေါင်းတဆတ်ဆတ်

ညီတ်သည်။ ထို့နောက် နှုတ်ခမ်းကို တင်းတင်းစေပြီး သက်ပြင်းချု၏။  
 “ခုန မင်းပြောတာ၊ စိတ်ထဲ တစ်မျိုးပဲဆိုတာ ဘာကို ပြောတာလ”  
 သူက ကော်ဖို့ချက်ကို စားပွဲပေါ်တင်လိုက်သည်။  
 “မပြောတတ်ဘူး၊ စိတ်ထဲ တစ်မျိုးဖြစ်နေတာတော့ အမှန်ပဲ”  
 “အိပ်မက်ကြောင့်လား”  
 “အင်း ဖြစ်နိုင်တယ်”  
 “မင်း သူတေသနကြောင့် စိတ်စွဲနေတာလည်း ဖြစ်မှာပေါ့”  
 တိုးဝေစကားကို လက်မခံသလို သူလက်ကာပြလိုက်သည်။  
 “မဟုတ်ဘူး၊ သူတေသနလုပ်လာတဲ့ သက်တမ်းတစ်လျောက်  
 မဖြစ်ဖူးတဲ့ကိစ္စပဲ၊ စာတမ်းကိုစိတ်ပူနေလို့ ဖြစ်ရတယ်ဆိုရင်တောင် ဒီလောက်  
 တို့ကိုဆိုင်ဖို့ မလိုဘူးမဟုတ်လား၊ အရှိုးစုံ၊ အိုး၊ ပြီးတော့ ပတ်ဝန်းကျင်”  
 တိုးဝေက သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။  
 “အဲဒီနေရာဘက်မှာ အိမ်ရာအသစ်တွေက ဟိုးအရင်ကတည်းက  
 ရှိနေတာ မဟုတ်ဘူးလို့၊ ကြားတာပဲ၊ အသစ်ချထားတာဖြစ်မယ်”  
 တိုးဝေစကားကြောင့် သူ တစ်ချက်တွေသွား၏။  
 “ဘယ်လိုသိလဲ”  
 “သတင်းက ငါ့အတွက် သားကောင်ပဲ၊ ဟိုး အရင်က အဲဒီနေရာ  
 မှာ အလုပ်ရုံးတစ်ခု ရှိခဲ့တယ်လို့သိရတယ်”  
 “အလုပ်ရုံး”  
 တိုးဝေစကားကို သူ သံယောင်လိုက်ကြည့်တော့ တိုးဝေက အင်း  
 ဟု တုံ့ပြန်၏။ ကော်ဖို့ချက်ကို ပြန်ကိုင်ပြီး တစ်ချက်ပြုမဲ့နေလိုက်သည်။  
 “ဘာအလုပ်ရုံးလဲ သိလား၊ ဘယ်တုန်းကလဲ”  
 “ငါးဆယ်လောက်တော့ရှုမယ်ထင်တယ်၊ ဘာအလုပ်ရုံးလဲဆိုတာ  
 တော့မသိဘူး၊ အာ မဟုတ်ဘူး၊ မသိတာ မဟုတ်ဘူး၊ မသိရသေးတာ၊  
 စုစုမျိုးရင် ရသားပဲ”  
 “ဒါဆို စုစုမျိုးပေးကွာ”  
 တိုးဝေက ကော်ဖို့ချက်ကိုပြန်မချာဘဲ စားပွဲပေါ်က စာအုပ်တစ်အုပ်ကို  
 ကောက်ကိုင်၏။ ထို့နောက် သူ့ကိုတစ်ချက်ကြည့်ကာ စာအုပ်ကို ပြန်ကြည့်  
 သည်။  
 “မင်း ဘာသာရပ်က အိုးပဲ မဟုတ်ဘူးလား”

“အိုးတစ်ခုတည်း ဆိုရင်တောင် အဲဒီအိုး တွေ့ရှုရတဲ့ပတ်ဝန်းကျင် အနေအထား၊ ရာသီဥပ္ပါယာအစ အရေးပါတယ် ဒါ ရွေးဟောင်းသုတေသန ရဲ့ အခြေခံအကျခွဲးတွေထဲကတစ်ချက်ပဲ”

“သိပြီ”

သူ ထိုင်ရာက ထလိုက်ပြီး ကော်ဖြူက်ကို သွားထားလိုက်သည်။ ထို့နောက် စားပွဲပေါ်က အိုးခြမ်းကွဲအပိုင်းအစများကို အသာကိုင်ကြည့်သည်။ စိတ်သည် လွင့်နေသလိုမျိုး။ သည်အိုးခြမ်းကွဲတွေက သူ နေ့စဉ် ကိုင်တွယ် ထိတွေနေကျအရာတွေ။ သည်နေ့မှ ဘာဖြစ်ရတာလဲ။ သူ မျက်လုံးခဏာမိုတ် လိုက်၏။ အရှိုးစုက ရုတ်ခြည်းဆိုသလို ပေါ်လာ၏။ ချက်ချင်း မျက်လုံးကို ပြန်ဖွင့်လိုက်ရသည်။

“မနက်ဖြန် ဘယ်အချိန်သွားမှာလဲ”

တိုးဝေ လှမ်းမေးသည်ကို ချက်ချင်းမဖြော ဆိုဖာရှိရာသို့ လျောက်လာလိုက်သည်။

“ဆယ့်တစ်နာရီလောက် သွားမယ်”

“ကောင်းပြီ မနက်ဖြန် တွေမယ်”

တိုးဝေထွက်သွားတော့ သူ ငူးကြီးရပ်ကျန်ရစ်ခဲ့သည်။ ဘာဆက် လုပ်ရမည်ကို မသိတော့သည့်ခံစားမှုမျိုး။ တစ်စုံတစ်ခုက ညို့ထားသလို ခံစားမှုမျိုး။ ခေါင်းကိုက်သလို ဖြစ်လာပြန်၏။ ခေါင်းမူးတာလား၊ ခေါင်းကိုက်တာလား သူ မဝေခွဲနိုင်း။

ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး မျက်မှန်ကို ချွောတိုက်သည်။ ထို့နောက် မျက်လုံးတောင့်ကို လက်ဖြင့် အသာမွတ်၏။ ပြီးမှ လေကို ခပ်ပြင်းပြင်း ရှူးသွင်းလိုက်သည်။

\* \* \*

ရွေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများထားသို့ရာပုဂ္ဂိုလ်၏  
အပြောရောင် ဖောင်းကြစာလုံးပြားကြီးဖြင့် ရေးထားသည့် ဆိုင်း  
ဘုတ်ကို အတန်ကြာ ဝေးကြည့်နေလိုက်သည်။ ဆိုင်းဘုတ်ပြားပေါ်မှာတော့  
ကျောက်လက်နက်များ၊ အိုးခြမ်းကွဲများနှင့် အရှိုးစုပုံများကို နောက်ခံအရိုင်  
အဖြစ်ဆွဲထား၏။ သည်ကြာနဲ့သည်မှာ နှစ်နှစ် ပြည့်တော့မည်။  
သို့သော်လည်း သုတေသနကို ခင်တွယ်နေသမျှ သည်ကြာနဲ့တော့ မကင်း

လွတ်နိုင်။ အမြဲလိုလိုလာရ၏။ သူ့ဆရာဒေါက်တာအောင်သက်ကိုလည်း  
အမြဲတစေ အကူအညီတောင်းရသည်။

“မဝင်ဘူးလား”

ကားပေါ်က ဆင်းပြီး ချက်ချင်းမဝင်သေးဘဲ အတန်ကြာ ရပ်နေ  
သည့် သူ့ကို တိုးဝေက မေးသည်။ သူ တိုးဝေကို လှည့်ကြည့်လိုက်တော့  
တိုးဝေမျက်နှာပေါ်က မေးခွန်းများကိုမြင်ရ၏။ မင်း ဘာဖြစ်နေတာလဲဆို  
တာမျိုး။ တိုးဝေမျက်နှာပေါ်က စိတ်မရှင်းဟန်များကို သူအမြဲတစေ တွေ့မြင်  
နေကျ မဟုတ်လား။

“အင်း ဝင်ကြရအောင်”

တိုးဝေကို တစ်ခုက်ကြည့်လျက် သူဆိုသည်။ တိုးဝေက ဘာမှ  
ပြောမနေတော့ဘဲ ရှုံးကလှမ်း၏။ သူ နောက်က အေးဆေးစွာ လိုက်လာခဲ့  
သည်။

“ဆရာ မတွေ့တာကြားပြီ”

ကျောက်လက်နက်များဌာနရှုံးက ဖြတ်တော့ သူ ကျမ်းကြီးကြပ်  
ပေးခဲ့ရသည် မဟာဝိဇ္ဇာတန်းက နှင်းနှကိုတွေ့ရ၏။

“အင်း ဒီမှာ အလုပ်ဝင်နေတာလား”

ခဏမျှရပ်ပြီး နှုတ်ဆက်တော့ နှင်းနှက ခေါင်းခါပြသည်။

“မဟုတ်ပါဘူး ဆရာ၊ ကိစ္စရှိလို့ ရောက်နေတာပါ”

“သော်...အင်း”

ထိုမျှလောက်ပြောပြီး တိုးဝေနဲ့သူ အပေါ်ထပ်သို့ ဆက်တက်လာခဲ့  
ကြသည်။ အရိုးစုံများဌာန ရှုံးကိုရောက်တော့ ဆရာအောင်သက်နှင့် တွေ့၏။

“အင်း မင်းလာပြီလား”

ဆရာအောင်သက်က ပြောလည်းပြော တိုးဝေကိုလည်း ကြည့်လိုက်  
သေး၏။

“သူက တိုးဝေပါဆရာ၊ ကျွန်ုတ် သူငယ်ချင်းပါပဲ”

ဆရာအောင်သက်က ဘာမှမပြောဘဲ ခေါင်းသာညိုတ်၏။ ထို့နောက်  
သူ့လက်မောင်းရင်းကို အသာကိုင်ဆွဲပြီး အခန်းထောင့် တစ်နေရာသို့  
ခေါ်သွားသည်။ သူ ရှုတ်တရှက် နားမလည်း ဆရာ ဘာလုပ်တာပါလိမ့်။

“မင်း တစ်ယောက်တည်း လာမယ်ထင်နေတာ၊ သတင်းထောက်  
လား”

သူ တိုးဝောက်သို့ မသိမသာလှည့်ကြည့်လိုက်ပြီး ဆရာတော်သက် ကို ခေါင်းညီတ်ပြုလိုက်၏။

“ငါတို့ ဘာမှ မသိရသေးဘူး၊ ခုမှ စစ်ဆေးဆဲ၊ အပြင်လူ မဝင်ဘာ ပိုကောင်းတယ်”

ဆရာတော်သက် စကားကိုနားထောင်ပြီး မျက်လုံးချင်းဆုံးအောင် ကြည့်လိုက်၏။ ထို့နောက် ခေါင်းညီတ်ပြုလိုက်သည်။

“မင်း အရင် သွားနှင့်လိုက်”

ဆရာတော်သက်က ထိုမျှလောက်ပြောပြီး တိုးဝေကို တစ်ချက်ကြည့်ကာ ထွက်သွား၏။ သူနှင့် တိုးဝေသာ အိုးခြမ်းကွဲများဌာနကို ဆက်လာလိုက်သည်။ တိုးဝေကို ဘယ်လိုပြောရပါ။ အကျိုးအခြားပြောပြုလိုက်ရင် တိုးဝေနားလည်မှာပါ။

“တိုးဝေ...”

“သတင်း မယူပါဘူးကွာ၊ ငါအခြေအနေကို နားလည်တယ်၊ ဝင်သွားလိုက်”

သူ ဘာမှ မပြောရသေးခင် တိုးဝေစကားကြောင့် တိုးဝေမျက်နှာကို အတန်ကြာ ငေးကြည့်မိသည်။ ပြီးမှ ကျေးဇူးပဲဟု တစ်ခွန်းဆုံးကာ အခန်းထဲ သို့ ဝင်ခဲ့လိုက်သည်။ တိုးဝေကတော့ အဆောက်အအုံခေါင်မိုးထပ်သို့ တက်သွားသည်ကို မြင်လိုက်ရ၏။

သူ ဝင်သွားတော့ အိုးခြမ်းကွဲများကို ခေတ်ခွဲခြားထားပြီး ပြောက်ကိုယ်စီဖြင့် ပြသထားသည့်ကို တွေ့ရ၏။ ထို့နောက် ဒီဇိုင်းပါသော အိုးခြမ်းကွဲများကသီးသန့်။ အနေအထားမပျက် ရှိနေသေးသည့် အိုးများကိုတော့ အလင်းပေးနေစ်ဖြင့် သေသပ်စွာ ပြသထားသည့်ကို တွေ့ရသည်။ သူရှိစဉ်တုန်းကထက် ပိုတိုးတက်သွားသည့် ဌာနအတွက် ဝမ်းသာရသည်။ အိုးခြမ်းကွဲများနှင့် အိုးများကို သူ သေသေချာချာ ကြည့်ပြီးမှ သူတေသနလုပ်နေဆဲ အိုးများဆီသို့ ချဉ်းကပ်လိုက်သည်။

အိုးများနှင့် အိုးခြမ်းကွဲများကို တစ်ခွဲပြီးတစ်ခွဲ ကျော်လာပြီး နောက်ဆုံးအိုးဆီသို့ လက်လှမ်းလိုက်သည်။ အိုးမှာ မကြီးလွန်း မသေးလွန်းလှ။ လည်ပင်းမှာ မတို့မရှည်သံဃှိုင်းအိုးဟု ခေါ်ရမလား။ အနေအထားမပျက်လှလှလေးရှိနေသည်ကိုက သူမှာကျေးဇူးတင်မဆုံး။ အိုးပေါ်က ဒီဇိုင်းကြောင့် သာ၍ မျက်လုံးပြုးရသည်။

### “သီရိဝါး”

သိသိသာသာ ပေါ်လွင်အောင် ဆွဲထားသည့် ကျက်သရေဆောင် သီရိဝါး သူ့လက်သည် အိုးရှိရာသို့ ဖြည့်းည့် င်းစွာ လှမ်းလိုက်၏။ အိုးနှုတ်ခမ်းကို ထိမလို လုပ်ပြီးမှ မထိသေးဘဲ အိုးမျက်နှာပြင်ပေါ်က သီရိဝါး လှမ်းလိုက်သည်။ သီရိဝါးတံ့သိပ်မှာ သူ့အနေနှင့် စိမ်းလှ သည်လည်းမဟုတ်ပါဘဲ ဘာကြောင့် ရင်က ပေါက်ကွဲမထာတ် ခုနှစ်နေရ သလဲ။

အိပ်မက်ထဲက အရှိုးစု၏ မျက်နှာသည် အိုးပေါ်မှာ ပေါ်လသလို အိုးကိုထိမလိုလုပ်ပြီးမှ လက်ကိုခဏ္ဍာမျှပြပ်လိုက်၏။ အသက်ရှု။ မြန်နေသည်ကို ခံစားသိဖြင့်သိနေရသည်။ မောပန်းလာသလို။ ကိုယ့်ကိုယ်ကိုယ် မကျေနပ် ချင်။ မျက်လုံးကို စုံဖိုတ်ပြီး အသက်ကို ဖြည့်းည့် င်းစွာ ရှုသွင်းရပြန်သည်။

### “ဘယ်လိုလဲ”

နောက်ပါးသီက အသံကြောင့် ဆရာတော်သက်ဟု သိ၏။ သူ တည်းပြီးအောင် ကြိုးစားလိုက်ပြီး သူ့ကို ရပ်ကြည့်နေသည့် ဆရာတံ့ မျက်နှာလှည့်လိုက်သည်။

### “ဘာဖြစ်လိုလဲ”

ဆရာက သူ့ကို ကြည့်ပြီး စိုးရိမ်သလို မေး၏။ မျက်နှာတစ်ခုလုံး နှိုရနေသလို ခံစားနေရသည်။

### “ဘာမှမဖြစ်ပါဘူး”

### “ခု ယူသွားမလား”

ဆရာက သူ့ကိုတစ်လှည့် အိုးကိုတစ်လှည့် ကြည့်ပြီးမေး၏။ သူ သိချင်တာရှိသေး၏။

### “အိုးထဲက ဘာတွေသေးလဲ ဆရာ”

ဆရာက အိုးနှုတ်ခမ်းဝထဲသို့ အသာကြည့်လိုက်ရင်း

### “အရှိုးတွေတယ” ဟု ဆို၏။

အိုးကိုကြည့်နေသည့် သူ့မျက်ဝန်းများသည် ဆရာ့ကို ဖျက်ခနဲကြည့်မိ၏။ ထို့နောက် အရှိုးဟု ရေ့ချွဲတိုက်သည်။ အရှိုးတဲ့လား။

### “အဲဒီ အရှိုးတွေရော”

အရှိုးစုံဖြာနကယူသွားပြီဟု ဆရာဖြေသည်။ သူ ဘာပြောရမည်မှန်း မသိ။

“မင်း တစ်ခါမှ ကိုယ့်နဲ့မဆိုင်တာကို စိတ်မဝင်စားဖူးဘူး မဟုတ်လား”

ဆရာက အိုးခြမ်းကွဲများ ပြသထားသည်များကို လိုက်ကြည့်ရင်း သူ့ကိုမေး၏။ သူ့ပညာသင် သက်တစ်းတစ်လျှောက်လုံး ဆရာ့ဆီက ပညာတွေရခဲ့သည်ပဲ။ သူနဲ့ ဆရာမှာ သားအဖမြေး နေခဲ့ကြသူတွေ။ သူ့ဝါသနာကို ဆရာသိသကဲ့သို့ သူ့စိတ်ကို စစ်ကြာနိုင်သူမှာ ဆရာအပြင်မရှိ။ သည်နယ်ပယ်ထဲသို့ အိုးခြမ်းကွဲများကိုသာကြည့်ပြီး သူ ဝင်လာခဲ့၏။

သုတေသနခရီး ထွက်ရလျှင်တောင် အိုးခြမ်းကွဲမှ ရှာဖွေတတ်သူ။ သူ ဆရာကို ကြည့်လိုက်၏။ ဆရာက သူ့ကို ပြန်မကြည့်။ အိုးတစ်လုံးကို သေချာစွာ စိုက်ကြည့်နေရင်း တစ်ချက်ပြီးသည်။

“ယူမယ်ဆုံး ဌာနမျှူးဆီ သွားတွေ့ဦး”

ဘာမှ မပြောဘဲ ငေးငါ်စွာ ရပ်နေသည်၊ သူ့ပရီးကို ဆရာက တစ်ချက်ပုတ်ပြီးထွက်သွား၏။ ဆရာထွက်သွားပြီးမှ အိုးပေါ်က သီရိဝိဇ္ဇာကို သူ အတန်ကြာ ငေးကြည့်နေခဲ့သေးသည်။

\* \* \*

## ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်

သူ အရိုးစုံဖြာနာက်သို့ ထွက်လာခဲ့သည်။ အိုးထဲက တွေ့ရှိရသည့် အရိုးအပိုင်းအစတွေ့ကို ကြည့်လို၍ဖြစ်သည်။ သို့သော် ဌာနမှာ အစည်း အဝေးလုပ်နေကြသည်တဲ့။ စောင့်နိုင်ရင် စောင့်ပါဟု လုံခြုံရေးဝန်ထမ်းက ပြောသော်လည်း သူ မစောင့်နိုင်သဖြင့် ပြန်လာခဲ့လိုက်သည်။ စိတ်ကတော့ အရိုးစုံထံတွင် ကျွန်းရစ်ဆဲ။

ဘောင်းသီအိတ်ထဲ လက်နှုက်ပြီး ခေါင်းကိုင့်လျက် သူ လျှောက်လာခဲ့သည်။ လမ်းမပေါ်သို့ရောက်မှ ဌာနအဆောက်အအုံကို ပြန်လှည့်ကြည့်မိသည်။ သူ ယဉ်လာခဲ့သည့်အိုးနဲ့ ပတ်သက်ပြီး လုပ်သင့်သလောက်လုပ်ပြီးဖြို့ဖြစ်သဖြင့် အိုးထဲက အရိုးတွေ့ကိုတော့ သူမြင်ရမှဖြစ်မည်။ သို့မှသာ သုတေသနကပြည့်စုံမည်ပဲ။ အိုးထဲက အရိုးနဲ့ ပတ်သက်ပြီး ဆရာတော်သက်ထံက ရှင်းရှင်းလင်းလင်း မသိရသေးသည့်ကို စိတ်တိုင်းမကျချင်။ သူ သက်ပြင်းတစ်ချက်ချုပြီး ခေါင်းကို ဖြည့်ည်းစွာ ခါလိုက်၏။

“အား...”

ရုတ်တရက် ခေါင်းက နာလာပြန်သည်။ လက်ဖြင့် ခေါင်းကို ဖိထားသော်လည်းမရ။ လျှောက်နေသည့် ခြေလှမ်းများ ယိုင်နဲ့လာကြပြီ။ အနီးရှိလမ်းမီးတိုင်ကို အားပြု၍ ထိုင်ချလိုက်ရသည်။ ခေါင်းသည် နာရုံများမက မိုက်ခနဲတစ်ချက်ဖြစ်သည်။

ဘယ်လိုပြစ်တာပါလိမ့်။ တစ်ခါမှ သည်လိုမဖြစ်ဖူးဘူး။ အိပ်မက်ထဲ ကလို နာတာမျိုးလာ။ အိပ်မက်...။ သူ မျက်လုံးကို အသာမြှိတ်ပြီး အသက်ကို ဖြည့်းဖြည့်ရှုသွင်းလိုက်သည်။ လေသည် နှာသီးဝနားတွင် ရပ်ပြီး ပြန်ထွက်သွားသလို။ အသက်ကို အားကုန်လိုက်ရှု၍နေရသည်။ ပင်ပန်းလှသည်ပဲ။ တိုးဝေကို ဖုန်းဆက်ရန် ဖုန်းကိုရှာကြည့်၏။ လက်ကိုပင် မရှုပ်ချင်တော့။ လမ်းမီးတိုင်ကို မြို့ပြီး စိတ်ကို ဖျော်ချလိုက်သည်။ ခဏမျှ နေသာထိုင်သာ ရှိသလိုလို။

လုံးဝ မထနိုင်တော့တာတော့ မဟုတ်ဘူးပဲ။ မျက်လုံးထဲမှာ မြင်နေ ရသည့်လှပ်ရှားများကို ကြည့်နေလိုက်သည်။ ဖိနပ်သံတွေ၊ ခြေသံတွေ၊ ကားသံ၊ ပြီးတော့ လူသံ။ အသံတွေကို ကြားနိုင်သေးသည်ပဲ။ လိုင်းကား တစ်စီးသည် သူရှေ့မှာ ကျိုခနဲ့ မြည်အောင် ထိုးရပ်လိုက်၏။

ထိုကားပေါ် သူ တက်လိုက်သွားသည်လား၊ သည်အတိုင်း မေ့မောလုမတ် ကျွန်ုရစ်ခဲ့သည်လား...။

\* \* \*

### “အဖေ”

အရွက်စိမ်းစိမ်းများကြားထဲက အားယူတိုးထွက်နေကြသည့် စွယ်တော်ပြာတွေကို မေ့ကြည့် နေလိုက်သည်။ တလဲ့လဲ့ဖြာကျနေသည့် နေရောင်ကို လက်ဝါးနှစ်ဖက်ဖြင့် အသာအယာ ဖမ်းယူသည်။ ထို့နောက် မျက်လုံးအစုံကို မြှိတ်လိုက်တော့ အဖေးအပြီးသည် တောက်တောက်ပပ ပေါ်လို့လာ၏။

အိမ်မွန်ပြီးလိုက်သည်။ ကျေနပ်ရသည့် အပြီးတော့မဟုတ်။ အဖေ့ကို တမ်းတရသည့်အပြီးမျိုး။

“အဖေမရှိရင် သမီး ရှင်သန်နိုင်ပဲမလား”

စွယ်တော်ပင် အောက်မှာပဲ အဖေ့ပခုံးကိုမြို့ပြီး ပြောခဲ့သည့်စကား။ သည်တော့ အဖေကပြီးသည်။

ထုံးဆက်လက်ကျွန်

“ဘဝဆိတာ အမှိအခိုကင်းကင်းနဲ့ ရှင်သနိုင်ရတယ်၊ ဒါမှ သန်မာမှာပေါ့”

ရပ်နေရာက ထိုင်ချုလိုက်သည်။ စွယ်တော်ပင်ခြေရင်းတွင်ရှိသည့် အဖောကို ဘာစကားမှ မပြောနိုင်သေး။ သည်နေ့ကို ရောက်တိုင်း အဖောကို တမ်းတမ်းတဲ့ ပိုဖြစ်ရ၏။ မျက်နှာကို လက်ပါးဖြင့် အုပ်လိုက်ပြီးမှ အဖောကို အားယဉ်ပြုးပြလိုက်သည်။

“နှစ်နှစ်ရှိပြီးနေ့ အဖေါ် ဒီမှာနေရတာ အဆင်ပြတယ်မလား၊ အဖောက ဒီမှာရှိနေတော့ အိမ်မွန် အထိုးမကျိန်တော့ဘူးပေါ့၊ ဟုတ်တယ် မဟုတ်လား”

ပါးပြင်ပေါ်သို့၊ နေးကွေးစွာ စီးကျေလာသည့် မျက်ရည်စတို့ကို လက်ဖြင့် အသာတို့သုတေသနလိုက်ရသည်။

“အဖော်လိုလား၊ အဖေါ် ထွက်သွားပြီးမှ အိုးတွေက ပိုရောင်းကောင်းလာတယ်၊ အဖော်လက်ရာလောက် မကောင်းပေမဲ့ အိမ်မွန်လက်ရာဟာ အဖော်လက်ရာနှင့်နီးရယ်လို့ ပြောကြတယ်၊ အဖေါ်..”

ပြောလက်စ စကားတို့ကိုရုပ်ကာ အဖောကို ငေးကြည့်မိပြန်သည်။

“အဖော်သမီးက အဖော်ဆန္ဒတွေကို ဖြည့်ပေးမှာမို့၊ အေးအေးချမ်းချမ်း နေနော်”

“မင်းက ဘယ်သူလဲ”

ရုတ်တရက် အသံကြောင့် အိမ်မွန်လန်းသွားရသည်။ ချက်ချင်းထရပ်လိုက်ပြီး အသံလာရာသို့ လှည့်ကြည့်လိုက်၏။

“ရှင် နိုးလာပြီလား”

အိမ်မွန်မေးတော့ သူက ဘာမှပြန်မဖြော စွယ်တော်ပင်အောက်က အုတ်ရသေးသေး ဖြူဖြူလေးကိုသာ မျက်လုံးအပြုးသားနှင့်ကြည့်နေသူဖြင့် အိမ်မွန်မှာ စွယ်တော်ပင်အောက်သို့ တစ်လှည့် သူ့ဘက်သို့တစ်လှည့်ကြည့်လိုက်ပြီးမှ သူ့ဆီသို့ ဖြည့်ဖြည့်ချင်း လျှောက်လာလိုက်သည်။

သူ့ကို ကြည့်ရတာ လန်းနေပုံမျိုး။ ဒီလိုမျိုး တစ်ခါမှ မမြင်လူးဘာလား။

“မင်း ဘယ်သူလဲလို့”

ထိုတ်လန်းမှာ အရှင်မပြယ်သေးသည့် သူမျက်ဝန်းများကို အိမ်မွန် စုံစိုက်ကြည့်လိုက်သည်။ ထို့နောက် တစ်ချက်မျှပြုး၏။

“ရှင်ကို မေးရမှာ ရှင်က ဘယ်သူလဲ”

“ကျွန်တော်...”

“အင်း၊ ရှင်လေ”

သူ စဉ်းစားမရ။ အရိုးစုံဌာနကို သွားခဲ့သေးသည်ပဲ။ ပြီးတော့ ကားမှတ်တိုင်နားမှာ သူ့ခေါင်းက အဆမတန် နာလာခဲ့တာ။ ဒါကြောင့်ပဲ သူ မေးလျော့မထတ် ဖြစ်ခဲ့ရသည့်မဟုတ်လား။ ဒါဆို ဒီကို ဘယ်လို ရောက်နေပါလိမ့်။ သူ့ရှေ့က မိန်းကလေးကရော ဘယ်သူလဲ။ ပြီးတော့ စွယ်တော်ပင်အောက်က အုတ်ရှုလေးကရော။

“ကျွန်တော်...၊ ကျွန်တော်က”

သူ့ရှေ့က မိန်းကလေးကို ရှင်းလင်းသည့်အဖြတ်ခု ပေးချင် သော်လည်း သူ တကယ်သတိမရ။ ခုတစ်လော သူ ဘာတွေဖြစ်နေသလဲ။ သူ ပတ်ဝန်းကျင်ကိုစွဲကြည့်လိုက်သည်။

တစ်ခြိုလုံးလိုလို စိမ့်စိမ့်နေ၏။ အထူးခြားဆုံးကတော့ စွယ်တော် ပင်တွေ။ အဖြူ။ အပြာစုံလှ၏။ ဟိုဘက်မှာတော့ အလုပ်ရုံလား မသဲကွဲသည့် အဆောင်ငယ်တစ်ခု။ စံပယ်ရုံတွေကိုလည်း တွေ့ရသဖြင့် စံပယ်ပျိုးသည့် မိန်းကလေးလားဟု တွေးမိသည်။

“ရှင် မမှတ်မိဘူးလား”

သူ ခေါင်းညီတ်လိုက်သည်။

အာ မဟုတ်သေး။ မမှတ်မိဘူးဆိုလျှင် အတိတ်မေးရာ ရောက်သွား မှာပေါ့။ သူ မမှတ်မိခြင်းက သည်နေရာကို ဘယ်လိုရောက်လာသလဲဆို တာပဲဖြစ်သည်။ သူ့ကိုယ်သူတော့ သိသေးသည်လေ။

ထို့ကြောင့် သူ အသည်းအသန် ခေါင်းပြန်ခါလိုက်တော့ သူ ရှေ့က မိန်းကလေးက သူ့ဂုံး စုံစိတ်ကြည့်နေဆဲ။

“မဟုတ်ဘူး၊ မမှတ်မိဘူးဆိုတာ ဒီကို ဘယ်လိုရောက်လာသလဲ ဆိုတာပဲ”

“ဒါဆို ရှင့်နာမည်က ဘယ်သူလဲ၊ ဘာလုပ်သလဲ”

သူ တစ်ချက်မျှတွေသွားသည်။ သည်မိန်းကလေးကို ဘာကြောင့် သူ့နာမည်တွေ၊ အလုပ်တွေ ပြောပြရမှုပါလိမ့်။ မဖြစ်သေး မပြောလျှင် အထင်လွှာသွားနိုင်တာမျိုးလည်း ရှိနိုင်တာပဲ။

“အောင်နိုင်သူ၊ ရှေးဟောင်းသုတေသနပညာသမား”

သူ့အဖြစ် ကြားတော့ အိမ်မွန်နှင့်ခမ်းများ ပေါ်ဟာ ဖြစ်သွားကြသည်။ ထို့နောက် ခြေလုမ်းများသည် အောင်နိုင်သူအနီးသို့ ပိုမိုနီးကပ်အောင် တိုးကပ်လာခဲ့သည်။

“အောင်နိုင်သူ၊ ရွှေးဟောင်းသူတေသန”

သံယောင်ရေရှုပိမ်သော်လည်း သည်အမည်နာမတွေဟာ အိမ်မွန်အတွက် စိမ်းမနော်။ ဒါဆို ရင်းနီးတာမျိုးလား။ ဒါလည်း မသေချာ။

“ဘာဖြစ်လို့လဲ”

သူ နောက်သို့ ခြေတစ်လျမ်းဆုတ်လိုက်ရင်း သွေးမရှိတော့သလို ဖြူလျှော်နေသည့် အိမ်မွန်မျက်နှာကို စောင့်စွာကြည့်လိုက်သည်။ ဘာဖြစ်တာပါလိမ့်။

“ရှင် ဒီကို ဘယ်လို ရောက်လာတာလဲ”

သူ ခေါင်းရှုပ်သွားသည်။ သူ တကယ် မမှတ်မိ။ သူ နီးလာတော့ ခုတင်တဲ့ခုပေါ်ကို ရောက်နော်။ အိမ်အပြင်အဆင်နဲ့ ပတ်ဝန်းကျင်ကို မရင်းနီးသလို ခံစားရမှ သူ ထထွက်လာခဲ့၏။ အပြင်ရောက်တော့ သည် မိန်းကလေးကို တွေ့ရသည်ပဲ။ သူလည်းနားမလည်။ အမှန်ပင် ခြို့ဟာဖြစ်လို့ နေရသည်။

“တကယ် မသိဘူး၊ ဒီကို ဘယ်လိုရောက်လာခဲ့သလဲ”

ထိုမှ အိမ်မွန်က စွယ်တော်ပင်အောက်မှ ထွက်လိုက်ပြီး လမ်းကို ဖြည်းညွှေလျှောက်လာသည်။ သူသည်လည်း နောက်က လိုက်လာ၏။ အိမ်မွန်၊ နှင့်ခမ်းများက ဘာများထွက်ကျ လာလိမ့်မလဲ မျော်လင့်တကြီး စောင့်နေလိုက်သည်။ အသည်းအသန် သိချင်နေရသည်ပဲမဟုတ်လား။

“ဒီနေ့က အဖော့ နှစ်ပတ်လည်”

သူ စွယ်တော်ပင်အောက်သို့ လည်ပြန်ကြည့်မိသည်။ ထွေး...  
သူ့အဖော့။ ဒါကြောင့်ပဲ မျက်နှာဟာ နွမ်းလျှော့တယ်ထင်ပါရဲ့။

“ရွှေးကအပြန် ရှင့်ကို အိမ်ရွှေမှာတွေ့တာပဲ”

“ဘာ”

သူ့အသံမှာ သိသံသာသာ ကျယ်သွားသလားမသိ။ မိန်းကလေးက မကြည်သလိုကြည့်၏။ မဖြစ်နိုင်တာ။ သူဌာနရွှေမှာ ခေါင်းကိုက်ပြီး မလုပ်နိုင်ဖြစ်နေခဲ့သည်ပဲ။ သည်အထိ ရောက်လာခဲ့တာမျိုး မဖြစ်နိုင်။ မတ်တတ်ရပ်ဖို့တောင် အနိုင်နိုင် အခြေအနေပဲမဟုတ်လား။

“ဘာလို့လဲ၊ မယုံလို့လား”

သူ ခေါင်းခါလိုက်သည်။ မယုံဟု ပြောရလောက်အောင်လည်း သူ ဘာကိုမှုရေရေရာရာ သိလျသည်မဟုတ်။ သည် ဖြာနှစ်၏ မိန်းကလေးက လည်း သူ့အဖော်စံပတ်လည်နေ့ကြီးမှာ သူ့ကို ဆွဲခေါ်လာနိုင်စရာမရှိ။  
“အာ...”

အိမ်မွန်က ဘာလို့လဲ၊ ဘာမှတ်မိလို့လဲဟု သူ့မျက်နှာကို ကြည့်ကာ အသည်းအသန်မေး၏။ သူမဖြနိုင်သေး။ ဘတ်စကားတစ်စီး ထိုးရပ်လိုက် သည်ပဲ မဟုတ်လား။ မဟုတ်မှလွှဲရေား။

“ကျွန်ုတ်က မင်း အိမ်ရှေ့မှာ ရောက်နေတာလား”

အိမ်မွန်က ခေါင်းညိုတ်သည်။ ပြီးမှ လာလိုက်ခဲ့ဟု ဆိုကာ ရှေ့က ခပ်သုတ်သုတ်ထွက်သွား၏။ အောက်ခြေမှာ အုတ်စီထားပြီး အပေါ်ပိုင်း လောက်သာ သစ်သားတိုင်လေးတွေထောင်ထားသည့် အိမ်ခြိုင်း။ ခြုံအနေ အထားမှာ မနိမ့်လွန်း၊ မခြင့်လွန်း။ သူ့အရပ်လောက်ဆိုရင်တော့ ခြုံဝင်းထဲကို အလွယ်တကူ ဝင်နိုင်သည်သာ။ ဒါဆို သည်အိမ်ဝင်းထဲမှာ မိန်းကလေး တစ်ယောက်တည်း နေသတဲ့လား။

“တွေ့လား”

အတွေးကိုရပ်ပြီး သူ လှမ်းကြည့်လိုက်သည်။ အိမ်ရှေ့တည့်တည့် မှာ ဘတ်စကားမှတ်တိုင်။ နေရာမှာ ဖြူပြင်အနည်းငယ်ကျ၏။

“ရှင်က ဒီနေရာမှာ ထိုင်နေတာ”

အိမ်ခြုံဝင်တည့်တည့်မှာ သူ ထိုင်နေခဲ့သည်တဲ့။

“ကျွန်ုမခေါ်တော့ ကျွန်ုမကို တစ်ချက်ကြည့်ပြီး လဲကျသွားတာ”

သူ ခေါင်းထဲ ချာချာလည်သွားသည်။ မင်းလောက် ကျွန်ုမတဲ့သူ မင်းပဲရှိတယ်ဟု ပြောလေ့ရှိသည့် ဆရာအော်သက်စကားကို ကြားယောင်မိ သည်။ ဘယ်လိုဖြစ်ရတာပါလိမ့်။

“ဒီတော့”

“ဒီတော့ ရှင့်ကိုတွေ့ပြီး ခေါ်လာခဲ့တာ”

သူ တကယ် မျက်နှာမထားတတ်လှစွာဖြစ်မိသည်။ စိတ်ကူးကြည့် လျှင်ပင် ရှုက်စရာကောင်းသည့်အဖြစ်။ မျက်နှာပူးနှင့်ပဲ ကျေးဇူးတင်ပါ တယ်ဟု ပြောရသည်။ ထို့နောက် ဘာဆက်ပြောရမှန်းမသိ။ သွားတော့မယ် နော်ဟု တစ်ခွန်းဆုံးပြီး ထွက်လာခဲ့လိုက်သည်။ ထွက်လာခဲ့သည့်တိုင်

ကျောက မလုံချင်သေး။

\* \* \*

မနက်ခင်းမြှေမှန်များသည် ဝန်းကျင်တစ်ခုလုံးကို မြင်ရခဲလျှော  
ပိတ်မောင်စေ၏။ ခပ်လှမ်းလှမ်းက လာနေသူသည်ပင် မည်သူမှန်းမသဲကဲ့။  
သည်အပ်ဒေသ၏ ဆောင်းက နာမည်ကျော်လှသည်ပဲ။ အေးစိမ့်စိမ့်ဖြင့်  
အနေအထိုင်အဆင်ပြရသည်ဟု ခံစားမိသော်လည်း ထိုအအေးကပဲ  
သွေးကြောထဲထိ စိမ့်ဝင်သွားလေပြီဟု ခံစားသိရသည်ကို မနှစ်မြှေးချင်။  
ညာအမှာင်ပင် မလွှမ်းချင်သေးဘဲ ဘာလို့သည်လောက် မောင်နေရသူလဲ။  
ဝေးဝေးက လျှပ်စစ်မီးရောင်တွေမှာ အမှာင်ထဲထဲ ပုံသဏ္ဌာန်သည့်  
ပိုးစုံကြေးများများပေမာ့။ သည်နေ့က အရင်နေ့ရက်တွေထက် အအေးပို့နေသလို  
ခံစားရပြန်၏။ သူ မွေးဇားရာအရပ်မှာ အအေးကင်းသော အရပ်ပို့လည်း  
ဖြစ်လိမ့်မည်။ အအေးကို နှစ်သက်လှသော်လည်း အအေးနဲ့တော့ စိမ့်သေး  
၏။

သည်ဝန်းကျင်က မလေးရှားပိတောက်တွေများသည်။ ကောင်းကင်  
ကတော့ အမြဲလို ကြယ်စုံသဖြင့် သူ့အကြိုက်။ သူ ဘယ်အချိန်ကတည်းက  
ကြယ်တွေကို ချစ်စတ်သွားသလဲမသိ။ ကြယ်တွေကို မြင်ရလျင်တော့  
သူ အလိုလိုပြီးခိုရသည်။ ဒါကိုပဲ တိုးဝေက မကြာခဏဆိုသလို ကိုစယ်တတ်  
သေးသည် မဟုတ်လား။ တိုးဝေဆိုမှ သတိရသည်။ အိုးသွားယဉ်ပြီးသည့်  
နေ့ကတည်းက တိုးဝေနဲ့ မတွေ့ရသေး။

ဘောင်းသီအိတ်ထဲက ဖုန်းကိုယူပြီး တိုးဝေထံဖုန်းဆက်ရန် ပြင်  
လိုက်သည်။ ဖုန်းဝင်ပြီး မကြာပါ။ တိုးဝေ၏ ဖုန်းဖြေသံကို ကြားရသည်။  
“အားရင် အပေါ်တက်ခဲ့ကွာ”

သည်လောက်သာ ပြောလိုက်သည်။ တိုးဝေက ကောင်းပြီဟု  
တစ်ခုန်းဆိုပြီး ဖုန်းချွေသွား၏။ အိမ်ထဲက ထိုင်ခုနှစ်လုံးယူပြီး အပြင်မှာ  
ချထားလိုက်သည်။ သည်အချိန်ကတော့ ကောင်းကင်ကိုကြည့်ပြီး ရင်တရှိ  
သမျှ အန်ချဖို့ အသင့်ဆုံးအချိန်ဟု သူထင်သည်။ သူသည် စိတ်ထဲရှိသမျှ  
ခံစားရသမျှ လုပ်ချင်စိတ်ရှိသမျှကို အကောင်အထည်ဖော်နိုင်စွမ်းရှိသူ။

ထော်စဉ်က နယ်မြှေလေးမှာနေရတော့ သည်လို မြှေကြီးမှာနေရဖို့ကို  
အစဉ်သဖြင့်၊ စိတ်ကူးယဉ်ဖူး၏။ ထို့နောက် အိပ်မပော်သည့် ညာသန်းခေါင်

တွေမှာ ပြတင်းတံခါးကိုလုပ်ပြီး ကောင်းကင်ကို ကြည့်မည်။ လမိုက်သမို့၊ အလင်းမဲ့လျင်တောင် သူကျေန်ရသည်။ ကြယ်တွေကို မြင်ရလျင်တော့ ထိတစ်ညလုံး ပြတင်းကို မပိတ်တမ်း သူနေ့တော့မည်။ သည်အရာက သူ့စိတ်ကူးအပ်မက်။ ခုတော့ သည်အပ်မက်တွေအတိုင်း သူနေ့ခဲ့ပြီ။ ဝါသနာ ကြောင့် လုပ်နေရသည့် အလုပ်တစ်ခုထဲတွင် နစ်မြှုပ်ရင်း တိုက်တစ်ခုလုံး၊ ခေါင်မိုးထပ်မှာ ဉာဏ်ကို ခံစားရသည်လောက် စွဲမက်ဖွယ်ရာမရှိတော့။ သည်ထက်ကောင်းတာ ဘာရှိရှိုးမလဲ။ သူကျေန်ပုံ။

“မင်္ဂလားဘုံးလား”

ဘယ်လောက်မှ မကြာလိုက် တိုးဝေရောက်လာသည်။ သူ့နဲ့ဘေးက ခုံမှာဝင်ထိုင်၏။ ပြီးတော့ သူ့လိုပဲ အလိုအသောက် ကောင်းက်ကို မေ့ကြည်သည်။

“၆၃”

“ဘယ်လိုလဲ အဆင်ပြုရဲလား”

တိုးဝေအမေးကို မဖြော သူပြီးလိုက်သည်။

“କିମ୍ବା ମେହନତି”

ထိမ် တိုးဝေက ပြန်ပြုး၏။ သေချာပြီ တိုးဝေတစ်ခုဖြစ်နေပြီ။

“မင်း ဘာဖြစ်နေတာလဲ”

တိုးဝေမဖြေ။ ကော်မီခွက်ကို ယူပြီး သောက်ပြန်၏။

“ဘာဖြစ်နေလို့လဲ”

## “ကော်မီဖျော်လာတယ်လဲ”

“ကော်မီဖျော်တွေ ငါ တစ်ခုခုဖြစ်နေပြီတဲ့လား”

“မင်း လာရင် ငါဆီပဲ ကော်မြိတောင်းနေကျပါကွာ”

ထိုးဆက်လက်ကျွန်

တိုးဝေ ရယ်သည်။ အစက ခပ်ဟဟရယ်သည်။ ပြီးမှ ခပ်ကျယ်ကျယ်ရယ်၏။ တို့နောက် လွတ်လပ်ပေါ်ပါးသူလို ကျယ်ကျယ်လောင်လောင်ရယ်နေလေသည်။ သူ ဘာမှမပြောဘဲ အကြည့်ကို ကောင်းကင်ဆီ ပို့ထားလိုက်၏။ နားကတော့ တိုးဝေရယ်သံကိုသာ စွင့်ထားမိသည်။

“ဘာဖြစ်နေတာလဲ ကြောက်စရာကောင်းအောင်”

တိုးဝေ အရယ်ရပ်လို ရပ်ဌား သူပြောလိုက်မှ တိုးဝေက နှုတ်ခမ်းတွေ့ရုပြုးပြီး သူကိုကြည့်သည်။

“မင်း သိလား”

“ဘာကိုလဲ”

“ငါက အမူးသွေးသား မဟုတ်ဘူးဆိုတာ”

“ဘာတွေ ပြောနေတာလဲ၊ အဲဒါမျိုး ဘယ်မှာရှိလိုလဲ”

“ရှိတယ်”

သူ တိုးဝေကို စွဲစွဲကြည့်သည်။ တိုးဝေမျက်ဝန်းမှာ မျက်ရည်စတွေရှစ်သီလို့။ ဝမ်းနည်းမှူတွေ၊ ခံပြင်းမှူတွေ။ သူ တိုးဝေပုံးကို ဖက်လိုက်သည်။

“ဘီယာလား၊ လေည့်ငါးခံ ထွက်မလား”

တိုးဝေထံက လေညှင်းခံမယ်ဟု ချက်ချင်းဆိုလာ၏။ နှစ်ဦးသားပြိုင်တူထရပ်လိုက်သည်။ နှလုံးသားကို ဝမ်းနည်းမှူတွေ ရိုက်ခတ်လာပြီဆို လေညှင်းခံတာက အကောင်းဆုံးပဲမဟုတ်လား။ ဘယ်က မှန်းမသိ တိုက်ခတ်လာသည့်လေပြည်အေးအေးက စိတ်နဲ့အာရုံကို ညှင်သာစေလိမ့်မည်။ အမှာင်လွမ်းစ လေညှင်းသည် ဝမ်းနည်းမှူကို ဖြေဖျောက်ပေးနိုင်စွမ်းရှိသည်ပဲ။

“လမ်းကြားဘက် သွားကြမလား”

တိုးဝေမေးတော့ သူခေါင်းညီတ်သည်။ လမ်းမကြီးက လူရှုပ်သည်လေ။ လမ်းလျှောက်သံ သဲ့သဲ့မှုအပ စကားသံမထွက်လာသေး။ တိုးဝေ၏သက်ပြင်းသံကိုတော့ သူကြားနေရသည်။

“အဆင်ပြေလား”

တိုးဝေ ဘာမှမပြော။ သို့တိုင် ခေါင်းညီတ်သည်ကိုတော့ မြင်ရသည်။

“မင်းရော သူတေသနက အဆင်ပြေရဲ့လား၊ ယူလာတဲ့ အိုးက

ရော”

“လုပ်နေဆဲပါပဲ”

“အိပ်မက်ဆိုတာကရော”

သူ တိုးဝေကို ကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ အိပ်မက်။ အိုးကို အိမ်ကိုယူလာပြီးမှ ထူးခြားတာတော့ မရှိသေး။ သည်မနက်က အဖြစ်သည် သူ့အတွေးထဲ ရောက်လာပြန်၏။ အရှုံးစွဲ့နကာအပြန် သူ ခေါင်းကိုက်သေး သည်။ ပြီးတော့ မြို့စွန်ကို ရောက်သွားသေးသည်လေ။ မိန်းကလေး။

“မိန်းကလေး”

“ဟင်”

တစ်ကိုယ်တည်း တွေးနေရင်း တိုးသဲ့သဲ့ အသံထွက်သွားသည်မို့ တိုးဝေက နားမလည်သလို ဟင်ဟု တစ်ခွန်းဆိုကာ လှည့်ကြည့်သည်။ တို့နောက် ဘယ်က မိန်းကလေးလဲဟု မေး၏။

“ဘာမှမဟုတ်ဘူး”

ဘာမှမဟုတ်ဟု ပြောလိုက်ရသောလည်း စိတ်ထဲမှာတော့ ထင် နေဆဲ၊ ဘတ်စကားစီးပြီး ရောက်သွားရသည်။ မိန်းကလေးအိမ်။ ကားပေါ်က သူဘယ်လိုဆင်းပြီး အဲဒီအိမ်ရှုံးတည့်တည့်ကိုမှ ရောက်သွားရသလဲ။ သူ ခေါင်းခါလိုက်သည်။ ဖြစ်တတ်သည်ပဲလေ။ တစ်ခါတလေ သည်လိုပဲ ဖြစ် တတ်တာပဲ မဟုတ်လား။

“တိုးဝေ”

“အင်း”

“မင်း ဘတ်စကားစီးပြီး ရောက်ချင်ရာရာ ရောက်သွားတာမျိုး ကြံ့ဖူးလား”

“မင်း ဖြစ်ခဲ့လို့လား”

“ဟင့်အင်း ဒီလိုပဲ မေးကြည့်တာ”

ဘတ်စကားနံပါတ် မသိရင်တော့ ဖြစ်တတ်တယ်၊ ဘတ်စကားစီး နေကျ မဟုတ်ရင်လည်း ဖြစ်တတ်တာပဲ၊ ဘာလို့လဲ မနက်က ဘယ်ကို ရောက်ခဲ့လို့လဲ”

သူ တိုးဝေကို အလန်းကြေား ပြန်ကြည့်လိုက်သည်။ အမှာ်ဝါး စိုးပြီ့မို့ လမ်းမီးတိုင် အလင်းအားနဲ့တော့ သူ့အမူအရာကို သတိပြုမိလိမ့်မည် မဟုတ်။ သို့တော့ တိုးဝေက သတင်းထောက်ပိုပို အကင်းပါး၏။

“ဒီလိုပဲ မေးကြည့်တာပါဆို၊ ဘာလို့လဲ မမေးရဘူးလား”

“မနက်က မင်းကားကို ဝါတားသွားတော့ မင်းများ သွားစရာရှိလာလို့  
ဘတ်စကားနဲ့ သွားရတာလားလို့ပါ”

တိုးဝေ ပြောသည်မှာလည်း အဟုတ်သား။ မနက်က သူ့ကားကို  
တိုးဝေတားသွားသည်ပဲ။ ဒါကြောင့်ပဲ သူ ဘတ်စကားစီးခဲ့ရတာ။

“အင်း အိန္ဒြာ၊ အရှိုးစတွေတဲ့နေရာက လွန်ခဲ့တဲ့ နှစ်ငါးဆယ်က  
အလုပ်ရုံရှိခဲ့တယ်ဆိုတာ”

“အင်း ဘာဖြစ်လို့လဲ”

“အဲဒါ စုံစမ်းပေးပိုး”

“အတူတူ သွားမလား”

တိုးဝေ အမေးကြောင့် သူ ပြီးပြီးတိုးဝေကို လှမ်းဖက်လိုက်သည်။

“ကောင်းသားပဲ”

တိုးဝေ၏ ရယ်သံကိုကြားလိုက်ရ၏။

\* \* \*

စားပွဲပေါ်မှာ တင်ထားသည့် အိုးကို အောင်နိုင်သူ သေသေချာချာ  
ကြည့်နေလိုက်သည်။ အိုးသားမှာ သိပ်အထူကြီးတော့မဟုတ်။ ခေတ်ကာလ  
မကွာသေးသည့်။ အနေအထားတစ်ခုဖြစ်မှန်း လူတိုင်း သိနိုင်သည့် အခြေ  
အနေ။ ဒါဆို ဘာလို့ သီရိဝါစ္စပုံကို ဆွဲထားရသလဲ။ အိုးလုပ်သူဟာ သီရိဝါစ္စပုံ  
ကို နှစ်သက်သူလား။ ဒါမဟုတ် သီရိဝါစ္စကို စွဲလမ်းလွန်းသူလား။ သူတိုင်ရာ  
ကထပြီး အိုးထဲသုံးကြည့်လိုက်သည်။ အိုးအဝမှာ အတော်ကျော်းသဖြင့်  
အထဲကိုမြင်ရဖို့ မနည်းအားစိုက်ကြည့်ရသည်။ အရှိုး။ အိုးထဲက တွေ့ရသည့်  
အရှိုးအခြေအနေမှာ ဘယ်လိုရှိသလဲ သူ မသိသေး။ ဆရာတော်သက်ကို  
ဖုန်းဆက်ရမှာပဲ။ ခုတင်ပေါ်က ဖုန်းကို လှမ်းယူလိုက်ပြီး ဆရာတော်  
လိုက်သည်။

“ဆရာ၊ အရှိုးအခြေအနေ ဘယ်လိုရှိသလဲ”

“တစ်ခါလောက် ကြည့်ချင်လား မနက်ဖြန် လာခဲ့လေ”

“ဆရာ ရှိနေမလား”

“မပြောတတ်ဘူး၊ ဒါပေမဲ့ ငါ မရှိလည်းလာခဲ့ပါ၊ ရှိရင်တော့  
တွေ့ကြတာပေါ့”

တစ်နောက သူလာခဲ့သည့်အကြောင်းကိုတော့ ဆရာ့ကို မပြောဖြစ်တော့။ ဟုတ်ကဲ့ဟု ဆိုကာ ဖုန်းချလိုက်သည်။

စားပွဲပေါ်က အိုးကို ခါးထောက်ပြီး အတန်ကြာပဲ ဖိုက်ကြည့်နေမိပြန်သည်။ ဘာကြောင့်မှန်းမသိ ရင်တလျှပ်လှပ် ဖြစ်ချင်ရသလို။ သည်ခံစားချက်ကို နားမလည်နိုင်။ အိုးကိုတစ်မီးကြည့်နေစဉ်မှာပဲ ဖုန်းဝင်လာပြန်၏။ ဘယ်သူပါလိမ့်။ တိုးဝေလား။ သို့...ဥက္ကလင်း။

“ပြော ဥက္ကလင်း”

ဥက္ကလင်းက ဆရာအိုးယူသွားတယ်လို့ သိရလို့ဟု ပြောလာသဖြင့် ဟုတ်တယ်ဟု ပြန်ပြောလိုက်သည်။

“ဘာထူးခြားသလဲ ဆရာ”

“မင်း ခု ဘယ်မှာလဲ”

“ကျောင်းမှာ”

“အားရင် လာခဲ့၊ မင်းလည်း ကြည့်ချင်တယ်မဟုတ်လား”

ဥက္ကလင်းထံက ဟုတ်ကဲ့ဟုသော အသံ မဆိုင်းမတွ ထွက်လာသည်။ ဒါဆို လာခဲ့ဟု သူ ပြောလိုက်မှ ဖုန်းချက်ချင်းချုသွားလေ၏။ သူဖုန်းကို စားပွဲပေါ်ပြန်တင်ပြီး ပြတင်းပေါက်ဆီသို့ လှမ်းလာလိုက်သည်။ ထို့နောက် လက်ပိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်၏။

စာတမ်းအတွက် ဖြည့်စွက်စရာတွေ များစွာရှိသေး၏။ သည်ခေတ်အိုးပုံစံ ဒီဇိုင်းတွေနဲ့ရှင်းယုဉ်ရှင်းပို့ဖို့တွေကိုထွားရှိုးမည်။ တစ်ခုနှစ်ခုနဲ့တော့ ရလိမ့်မည့်မဟုတ်။

သည်ဖြုံးက အိုးဖို့တော်တော်များကိုတော့ သူ ရောက်ဖူးသည်။ ကိုယ်တိုင်ရော၊ နိုင်ငံခြားပညာရှင်တွေနဲ့ပါ ရောက်ဖူး၏။ သည်နေ့ခေတ်အိုးရေးကျက်က သိပ်ပြီးမတွင်ကျယ်တော့။ အိုးလုပ်သူတွေ တက်ကြမှုမရှိတာလည်း အပြစ်ပြောစရာတော့မရှိ။ ပြည်တွင်းဖြစ်ကို အားပေးဖို့ဆိုတာလည်း အောက်ခြေပြည်သူတွေချည်း တတ်နိုင်သည့်အရာတော့မဟုတ်။ ဆိုင်ရာ စီးပွားရေးသမားတွေနဲ့ပါ အများကြီးသက်ဆိုင်သည့်ကိစ္စာ။ သူတေသနဆိုသည်မှာလည်း အတိတ်ကိုပဲ ဆွဲထဲတ်ရုံးနဲ့ မပြီးသေး။ အတိတ်ကာလကိုပစ္စပွဲနဲ့ယုဉ်ပြီး အနာဂတ်ကောင်းကို ဖန်တီးနိုင်ဖို့ဟု သူ နားလည်ထားသည်။ စာတမ်းကတော့ ပြီးပြည့်စုံမည့်လား မသိသေးသော်လည်း အတတ်နိုင်ချုံးတော့ ရှာဖွေဖြည့်စွက်ရမည်သာ။

ထုံးဆက်လက်ကျွန်

“တိ...တိ...”

နာရီဝက်လောက်ကြာတော့ တံခါးဘဲလ်သံကြားသဖြင့် ဖွင့်ပေးလိုက်၏။ ဉာဏ်လင်းက ဝင်ဝင်ချင်း သူ့ကျော်းအိတ်ကြီးကို ဆိုဟပ်ပစ်တ်လိုက်ရင်း ကျွန်တော် မြန်တယ်မဟုတ်လားဟု ပြီးစစ်ဖြင့်မေး၏။ သူ ပြန်မပြောဘဲ ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး ဘာသောက်မလဲဟု မေးလိုက်သည်။

“အေးနေတယ်လေ ကော်ဖိပို”

ဉာဏ်လင်းစကားကြာင့် သူပြီးသည်။ ရေခဲသေတ္တာကို ပြန်ပိတ်လိုက်၏။

“ဖျော်မလား”

ခွက်ကို ပင့်ကာ ဉာဏ်လင်းကိုမေးတော့ ဆရာဖျော်ပေးဟု ဉာဏ်လင်းပြောသည်။ သူ မပြီးဘဲမနေနိုင်။ ကလေးဆိုးတွေဟု စိတ်ထဲက ရေ့ချွတ်လိုက်သည်။ သူ အလုပ်မထွက်ခင် အိုးခြမ်းကွဲ သူတေသနငြာနားရှိနေစဉ်က သူ့ဆီကို အမြဲလို လာတတ်သည့်ကလေး။ ကျမ်းပြုစနေစဉ်ကာလတစ်လျောက် သူ့အိမ်က ပိုငြေဖြင့် မလောက်ငလျှင် ဆရာဆီလာခဲ့မယ်နော်ဟုပြောပြီး လာလာနေကျိုး သူကလည်း ထမင်းချက်ကျွေးနေကျိုး သူတေသနကို အလွန်စိတ်ဝင်စားပြီး အမြားအရာတွေကို အာရုံမထားနိုင်သူ။ သည်အတွက်ကြာင့်ပင် သူ့အိမ်နှင့် ပြဿနာ ခကေခက တက်ရသည်ဟု ဉာဏ်လင်း ပြောဖူးသည်။

“ဒါလား ဆရာ”

ဉာဏ်လင်းက စားပွဲပေါ်တွင် တင်ထားသည့် အိုးကိုကြည့်ရင်းသူ့ကိုလှမ်းမေးသည်။ သူ ခေါင်းညီတ်ပြလိုက်၏။

“လက်ရာ ကောင်းသားပဲ၊ ဒါနဲ့ ဒီထဲကအနိုးတွေရော”

“ဌာနမှာပေါ့”

“ဆရာဒေါက်တာအောင်သက်တို့ဆီမှာလား”

“ဟုတ်တယ်၊ ဆရာနဲ့ တွေ့စွဲချိန်းထားတယ်၊ မနက်ဖြန် မင်းလိုက်မလား”

သူ ကော်ဖီခွက်ပေးရင်း မေးလိုက်တော့ ဉာဏ်လင်းမျက်နှာပေါ်က အပြီးကိုမြင်ရသည်။

“ကောင်းတာပေါ့၊ ကျွန်တော်လည်း ကြည့်ချင်တာ၊ ဒါနဲ့ ဆရာကြီး

က ခွင့်ပြုပါမလား”

“ဘာကိုလဲ”

“ကျွန်တော့ကိုလော့”

ဉာဏ်လင်းစကားကြောင့် သူ တစ်ချက် တွေသွားသည်။ ဟုတ်သားပဲ။ ဆရာကစည်းကမ်းကြီး၏။ သူတေသနစာတမ်း မထွက်မချင်းကျောင်းသားလောက်ကိုတော့ ပေးဝင်မှာမဟုတ်။

“လိုက်ခဲ့လေ၊ နည်းနည်းတော့ သိရတာပေါ့”

ဉာဏ်လင်းက ဟုတ်ကဲ့ဟုဆိုကာ အိုးကို ပြန်ကြည့်နေသည်။ လက်တစ်ဖက်က ကော်ဖြေချက်ကိုကိုင်ရင်း ကျွန်လက်တစ်ဖက်က မေးကို ဖွတ်ပြီး အိုးကိုကြည့်လိုက် သူကို ကြည့်လိုက်လုပ်နေ၏။

“ဒါနဲ့ ဆရာ ဘယ်လိုထင်လဲ”

သူ ဉာဏ်လင်းအနီးသို့၊ လျှောက်လာပြီး အိုးကိုကြည့်သည်။

“မပြောတတ်ဘူး၊ သိပ်ရေးမကျေတာတော့ သေချာတယ်၊ ဒါပေမဲ့ အိုးပေါ်က ဒီမိမိုင်းက စဉ်းစားဆရာပဲ”

“ကျွန်တော်လည်း ပြောမလိုပဲ၊ နှစ်ငါးဆယ်ထက် မတောနိုင်ရင် သီရိဝိစ္စက ပါစရာမလိုဘူးမဟုတ်လား၊ သီရိဝိစ္စဆိုတာ ပျူးခေတ်ထိရောက်တာကို၊ ဒါးတွေမှာ အသုံးများတယ်လဲ”

“ဒါပေမဲ့ အိုးလုပ်သူက သီရိဝိစ္စပုံကိုကြိုက်လို့၊ သုံးတာလည်း ဖြစ်နိုင်တယ်၊ ဒီဘက်ခေတ် အဝတ်အစား ဒီမိမိုင်းတွေမှာ ရေးခေတ်ဟန်တွေ ပြန်သုံးလာကြသလိုပေါ့”

“သိပ် အသေးစိတ် ကျေမနေသူးလားဆရာ၊ ပြီးတော့ အိုးမျှက်နှာပြင် တစ်ခုလုံးမှာမ ဟိုဘက်၊ ဒီဘက် နှစ်ခုတည်း ဆွဲထားတာ”

“ဒါကြောင့် အိုးလုပ်သူရဲ့ စိတ်ကြိုက်လို့ပြောတာပေါ့”

“ဒါမှာမဟုတ် အိုးလုပ်သူဆီမှာ ဝယ်သူက ဒီမိမိုင်းပြောပြီး မှာတာရောမဖြစ်နိုင်ဘူးလား”

“ဒါလည်း ဖြစ်နိုင်တာပဲ၊ အနီးစပ်ဆုံး ကောက်ချက်ချကြရတာပဲလေ” “မဟုတ်ဘူးလား၊ ဒါနဲ့ မင်း ဒီမြို့က အိုးဖို့တွေ အားလုံးသိလား”

ဉာဏ်လင်းက ထိုင်လိုက်၏။ ထို့နောက ရပ်နေဆဲ ဖြစ်သည့်သူကို အော်ကြည့်သည်။”

“ဆရာက ပိုသိတယ်မဟုတ်လား၊ အိုးစပယ်ရှယ်လစ်ပဲကို”

“ငါသိထားတာ မပြည့်စုံမှာ စိုးလို့၊ မင်းက ဒေသခံဆိုတော့  
မေးကြည့်တာ၊ နာမည်ကြီးတဲ့ အိုးရုံတွေရှိရင် ပြောပြီး”

“သီရိဝါး အိုးရုံကို သိလား၊ နာမည်ကြီးတယ်”

“သီရိဝါး”

ဉာဏ်လင်းက ဟုတ်တယ်ဟုပြော၏။ သူပဲ မနဲ့စပ်တာလား။  
သည်အမည့်နဲ့ အိုးရုံကို တကယ်မဖို့။

“နာမည်က ဆန်းသားပဲ”

“နာမည်ကြီးလာတာ သိပ်မကြာသေးဘူး၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်  
ကမှ သိသိသာသာဖြစ်လာတာ၊

“အိုးအပြင် တွေးအသုံးအဆောင်တွေ လုပ်သေးလား”

“ဆီမီးခွက်လောက်တော့ လုပ်တယ်ထင်တယ်၊ အမိုက် ကတော့  
အိုးပဲလုပ်တာ”

“မင်း သိလား”

“အဲဒီအိုးရုံကိုလား”

သူက အင်းဟု ပြောလိုက်တော့ ဉာဏ်လင်းကလည်း သိတယ်ဟု  
ပြန်ပြော၏။

“ဒါဆို သွားကြမလား”

ဉာဏ်လင်းက သူကိုပြန်ကြည့်နေသည်။ သူ စိတ်မြန်လက်မြန်ရှိတာ  
ဉာဏ်လင်းသိလိမ့်မည်။ လေ့လာရေးခရီးတစ်ခု အတူတူထွက်ရလို့  
အကြောင်းအရာတစ်ခုကို သိချင်လျှင် ချက်ချင်း စူးစမ်းချင်စိတ်ရှိသူမျိုး  
တော်တွေက သူ့ကို ဒေါက်တာမနေနိုင်သူဟု စနောက်ကြသေးသည်ပဲ။

“ဆရာကတော့ ဆရာပါပဲ”

ဉာဏ်လင်းအပြောကြောင် သူပြီးသည်။

“ဒါနဲ့ မင်းရော အဆင်ပြုရဲ့လား”

“အဆင်ပြောတယ်လို့ မဟုတ်ပါဘူး၊ ခုတောင် အမိုက် ဆင်းရတော့  
မယ်ထင်တယ်”

“ဘာလို့လဲ”

“အလုပ်မဝင်ဘဲ ဒါတွေပဲ လိုက်လုပ်နေလို့တဲ့လေ၊ အဖောက  
မကြည့်တော့ဘူး၊ မင်း အိုးခြမ်းကဲတွေနဲ့ သွားနေတဲ့”

သူ ဉာဏ်လင်းကို ကြည့်နေမိသည်။ ဘာပြန်ပြောရမှန်းမသို့။

တစ်ချိန်က သူလည်း သည်လို အခြေအနေမျိုး ဖြတ်ကော်ခဲ့ရသည်ပဲ။ သည်စိတ်ကိုစာနာ၏။ သို့တစေ မိဘတွေကိုလည်း နားလည်ရပါန်သည်။ မိဘတွေကတော့ သားသမီးကို ပညာတတ်ပြီးလျင် အလုပ်တစ်ခုဖြင့် အတည်တကျနေတာကို ဖြင်းချင်ကြသည်ခဲ့သည်။ သို့တိုင် နိုင်ငံအနေအထား အရ ပညာတတ်ရုံ၊ ဝင်းစာရှာနိုင်ရုံဖြင့် ဝင်ငွေခိုင်ခိုင်မာမာဖြင့် ဘဝရပ်တည် နိုင်ဖို့ကျမလွယ်ကူ။ ဉာဏ်လင်းလို ရေးဟောင်းသုတေသနကိုမှ တစိုက်မတ် မတ စိတ်ဝင်စားပုံမျိုးဆို သာ၍ဆိုးသေး၏။ နိုင်ငံအနေအထားမှာ ရေးဟောင်းသုတေသန ပညာအသိ ကြွယ်ဝလှသည်တော့မဟုတ်သေး။ သိပုံနှင့် ဝိဇ္ဇာရောနေသည့် သည်လို ပညာရပ်အတွက် နိုင်ငံအထောက်အပံ့က များစွာ လိုသေးသည်မဟုတ်လား။

“မင်းလို အရွယ်တွေ မဖြစ်မနေ တွေကြုံရမယ့်အရာပဲ”

“ဒါနဲ့ ဆရာသီလား”

“ဘာကိုလဲ”

“ကျွန်ုတ် ဒီပညာကို မစွမ်းဘူးဆိုတာ”

သူ ဉာဏ်လင်းကိုကြည့်ပြီး ပြုးစာနှင့် ခေါင်းခါပြေတော့ တကယ် ပြောနေတာဟု မချိတ်ငဲ့စွာ ဉာဏ်လင်း ပြောပြန်သည်။ သူ ဘာမှမပြောဘဲ ဉာဏ်လင်းကိုသာ ဆက်ကြည့်နေလိုက်၏။

“ဆရာလို ဖြစ်အောင်လုပ်မှာ”

“အာ... ဒီကောင်တော့ သိပါပြီကွာ..”

ဝမ်းနည်းရိပ်လွမ်းသော မျက်နှာပေးဖြင့် ဉာဏ်လင်း သူ့ကို ကြည့်သည်။ သူက ကော်ဖိသောက်လိုက်ပို့ဆိုမှ အေးစက်စပြုနေသည့် ကော်ဖိကို ယူသောက်နေလေသည်။

\* \* \*

“ဆရာ ကျွန်ုတ် ကားထဲက စောင့်နေရမလား”

ကားတံ့ခါးကိုဖွင့်ပြီး ဌာနအဆောက်အအုံသို့ လှမ်းရန်ဟန်ပြင်လိုက် မှ ဉာဏ်လင်း အမေးကြောင့် ပြန်လှည့်ကြည့်လိုက်သည်။ ချက်ချင်း မဖြစ်နိုင် သေးသဲ ဉာဏ်လင်းကို တစ်လျှည်း၊ ဌာနဘက်သို့တစ်လျှည်း ခေါ်များ ကြည့်လိုက်ပြီး

“အဲဒီလို လုပ်မလား”

ဟု မေးလိုက်မှ ဉာဏ်လင်း ခေါင်းညီတ်သည်။

အလိုက်သိတဲ့ကလေး။ ဆရာဒေါက်တာအောင်သက်၏ ပြုစုနှုနိုင်ပုံမပေါ်။ ဆရာကလည်း အခန်းမသင့်လျှင် လူရှေ့သူရှေ့မရှေ့ပ် အော် ငါးကို တော်တတ်သည် မဟုတ်လား။ ဉာဏ်လင်းတို့ ဂုဏ်ထူးတန်း တက်စဉ်က ဆရာအောင်သက်က အချိန်ပိုင်းပါမောက္ခအဖြစ် လာသင်ဖူးသည်ပဲ။ သည်တော့ ဆရာအောင်သက်အကြောင်းကို ဉာဏ်လင်း မသိဘဲမနော်။

သူ့အနေနဲ့ကျတော့ ဆရာအောင်သက်နဲ့ သားအဖလို့ ဆရာသမားလို့ စိတ်ဝင်စားသည့် ဘာသာရပ်ချင်း မတူသော်ဗြား ပညာရပ်အပေါ်ထားသည့် ဦးတည်ချက်မှာ တူနေပြန်၏။ ဆရာအောင်သက်က အရိုးစုအတူး၊ သူကတော့ အိုးစုမ်းကွဲ့။ အရိုးစုနဲ့အိုးခို့သည်မှာ ရှေးဟောင်းသူတေသန ပညာရပ်နယ်ပယ်တွင် အမြှုပ်တွဲလျက်ရှိနေ၏။ လူသေကိုပြာချုပြီး အိုးထဲတွင် ထည့်ပြီးမြှုပ်နှံသည့် ဓမ္မလေ ရှေးဟောင်းသူတေသနလို့ ပညာအတွက် အတူးပြု လေ့လာကြရသည့် နယ်ပယ်တစ်ခု။

ဌာနထဲသို့ဝင်လာတော့ တိတ်ဆိတ်နေ၏။ အစည်းအဝေးများရှိနေသလားဟု တွေးမိသည်။ ဒါမှမဟုတ် ထမင်းများ သွားစားနေကြသလား။ လက်က နာရီကိုကြည့်လိုက်၏။ အချိန်မှာ ၁၁ နာရီ ထိုးလုလု။ စောသေးသည်ပဲ။ ကျောက်လက်နှုန်းကြောနရှုံးက ဖြတ်လျှောက်တော့ အခန်းတွင်းသို့ မသိမသာင့်ကြည့်မိသည်။ ပစ္စည်းစွေဆောင်းရေးတာဝန်ခံ ဒေါက်တာစံပယ်တစ်ယောက်သာ လုမ်းတွေ့ရသဖြင့် အထွေအတူး နှုတ်ဆက်မနေတော့ဘဲ လိုရာသို့သာ ရှေ့ဆက်လာခဲ့လိုက်သည်။

အပေါ်ထပ်လျေကားသို့တက်ရန် ဟန်ပြုင်လိုက်စဉ် လျေကားပေါ်က ဖုန်းပြောရင်း ဆင်းလာသည့် ဆရာအောင်သက်ကို တွေ့သဖြင့် ဆက်မတက်တော့ဘဲ အောက်ကပင် ဆရာကို စောင့်နေလိုက်၏။ ဆရာအောင်သက်က သူ့ကို မြင်သွားပြီး ဖုန်းချုလိုက်သည်။

“ရောက်ပြီလား”

“ဟူတ်ကဲ့”

“လာလေ သွားရအောင်”

ဆရာက လျေကားပေါ် ပြန်တက်တော့ သူလည်း လိုက်တက်ရင်းတိတ်ဆိတ်စွာပင် လျောက်လာခဲ့သည်။ အရိုးစုံဖြာနာက ပထမထပ်မှာဖြစ်ပြီး အရိုးစုံဖြာနာ ရှေ့သို့ အနည်းငယ် လျောက်လျှင်တော့ အိုးခြမ်းကွဲဖြာနာသို့။

ရောက်၏။

“မင်းက ဒီကို ဘာလာလုပ်တာလ”

သူ လျှောက်လာစဉ် အရှိုးစွဲဌာနသို့ ရောက်ခါနီးတော့ တစ်ချိန်က သူနှင့်အတူ လုပ်ဖော်ကိုင်ဘက်ဖြစ်ဖူးသည့် ဒေါက်တာစည်သူနဲ့ တွေ့၏။ ရုတ်တရက်လို့ ကြောင်သွားပြီးမှ ဘာမှမပြောဘဲ စည်သူကို ငြေးကြည့်နေမိ သည်။ ထူးဆန်းလိုက်တာ။ သူ စည်သူမျက်နှာကို သေချာစွာကြည့်လိုက်တော့ စည်သူကလည်း သူ့ကို စွဲစွဲပြန်ကြည့်နေပြီးမှ နှုတ်ခမ်းတွန်းရုံးပြီးပြနေ၏။ သူ သက်ပြင်း တစ်ချက်ချုလိုက်၏။

“မင်းနဲ့ ဒီဌာနနဲ့ ဆိုင်သေးလို့လား”

ဘာပြောချင်တာလဲ။ သူ စည်သူမျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ပြီးခဲ့သည့်နှစ်နှစ် သူ အလုပ်ထွက်လိုက်ရသော်လည်း သည်ဌာနထဲသို့ အဝင်အထွက် မပျက်ခဲ့သည်ကို စည်သူ မသိခဲ့လေသလား။

“ဘယ်လိုလုပ်မလဲ၊ မင်းက မဆိုင်ဘူးလို့ထင်နေပေမဲ့ ဒီဌာနက လူတွေက ငါကို ကြိုဆိုနေကြတုန်းပဲ”

သူ စည်သူမျက်နာ အနီးသို့ကပ်ပြီး တီးတီးပြောတော့ စည်သူမျက်နာပေါ်က အကြောများ ထောင်သွားသည်ကို မြင်လိုက်ရ၏။ ခုထိကလေးဆန်တုန်းပဲ။ ဌာနတစ်ခု၏ တာဝန်ခံပဲဖြစ်နေပြီ။ စည်သူ့ကို ကြည့်ပြီး သူ တည်ပြုစွာပြီးလိုက်သည်။

“လာလေ”

ဆရာတော်သက်က သူ့ကို ကြည့်ပြီး လုမ်းခေါ်တော့မှ သူ ဆက်လျှောက်လာခဲ့သည်။ စည်သူက ထိုနေရာမှာပင် ရပ်ကျေန်ရစ်ဆဲ။ မျက်လုံးများ နှစ်ရွားပြီး အတေစ်ချက် ကြိုတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် သူ ပြီးလိုက်မိသည်။

“ဘာဖြစ်လို့လဲ”

မီးရောင်များဖြင့် ထိန်လင်းနေသည် အဆန်းထဲ ရောက်တော့ ဆရာတော်သက်က မေးသည်။

“ဘာမှမဟုတ်ပါဘူး”

ထိုမှ ဆရာတော်သက်က အရှိုးစွဲဌာနတွင်း ဝင်ရောက်သည့် လူစာရင်း စာအုပ်ထဲတွင် လက်မှတ်ထိုး၏။

“ဒီမှာပဲ”

ဆရာတော်သက်က သူ့ကိုကြည့်ပြီး ပြောတော့ ဆရာပြဿည့်  
နေရာကို ကြည့်လိုက်သည်။ မကြာခင်ကမှ တွေ့ရှိထားသည့် အိုးထဲက  
အရိုးစများကို ဖန်အကြည်ရောင် တော်နေသည့် ခုတင်ပုံစံ စင်ပေါ်တွင်  
တင်ထားသည်။ ခုတင်အောက်တွင် မီးထွန်းထားသဖြင့် အရိုးစများကို  
ပို့ပြင်ပြင် မြင်နေရမ်း။ အရိုးစများကို စနစ်တကျ  
ပြန်လည်နေရာချထားသော်လား မီးကျမ်းထားသည့် အရိုးစများမှာတော့  
ပုံပေါ်ရန် မလွယ်ကူတော့ချေ။ မီးသွေးစများနှင့် ပြာများကိုသာ မြင်ရသည်။

“ဘာပုံမှ မပေါ်တော့ဘူးမဟုတ်လား”

အရိုးစများကို မျက်တောင်မခတ် စိုက်ကြည့်နေသည့် သူကို  
ဆရာတော်သက်ကမေး၏။ သူ ဘာမှ ပြန်မလပြောသေးဘဲ ကြည့်လက်စ  
အရိုးစများကိုသာ ဆက်ကြည့်နေလိုက်သည်။ အိုးထဲက တွေ့ရသည့် ဆိုက  
တည်းက သည်လိုအခြေအနေကို မျှော်လင့်ပြီးသားပဲ။ သို့တိုင် ဆရာတော်  
သက်တို့အဖွဲ့ ကို ယုံကြည့်သဖြင့်သာ အရိုးစနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု  
ကို အားချင်းသိရမို့ သူလာခဲ့၏။

“ဒီကို ကြည့်”

ဆရာတော်သက်က လက်အိတ်တစ်စုံကို ယူဝတ်လိုက်ရင်း အရိုးစ  
များ၏ တစ်နေရာကိုထောက်ပြ၏။ သူကြည့်လိုက်သည်။ ဘာမှန်းမသဲကဲ့။  
အရိုးစုပ်ညာက သူ့အတွက်တော့ တကယ်မလွယ်ကူ။

“သွားလား”

ခန်းမှန်းသလို သူမေးတော့ ဆရာက ခေါင်းညိုတ်သည်။

“သွားတွေ သန်မာတာကို ကြည့်ရတာ ငယ်ဆွယ်သူဖြစ်ဖို့များတယ်”  
“ဘယ်လောက်လ”

“နှစ်ဆယ်စွာနွေနွေးလောက် ဖြစ်မလား”

“တက်ကြွေဖျတ်လတ်တဲ့အချယ်ပဲ”

ဆရာက ဟုတ်တယ်ဟုဆိုကာ အရိုးစများကို ကြည့်နေပြန်၏။

“ဒီအရိုးစတွေ ဌာနကိုရောက်လာကတည်းက တစ်ခုခု ထူးဆန်းနေ  
တယ်”

ဆရာစကားကြောင့် သူ့အကြည့်က ဆရာတံ့ရောက်သွားလေ၏။  
ဆရာဟန်ပန်မှာ စာသင်ခန်းထဲမှာ သင်ခန်းစာပို့ချေနေရာလို တည်တည်ပြီး  
ငြိမ်ပင်။ ရှာဖွေတွေ့ရှိထားသည့် သူတေသနရလာဖော်တစ်ခုကို တပည့်တွေ့ကို

သိစေလိုကြောင်း စေတနာအပြည့်အဝပါပုံမျိုး။

“ထူးဆန်းတယ်”

သူ ဆရာကို ကြည့်ပြီး စိတ်ဝင်တစားပြောတော့ ဆရာက အင်းဟု တံ့ဖြန်သည်။ ထိုအခါမှ ဘယ်လိုထူးဆန်းတာလဲ သူသိချင်လာသဖြင့် မအောင့်နိုင်တော့ဘဲ ဘယ်လိုလဲ ဆရာဟုမေးရ၏။

“ဒီအခန်းက အရိုးတွေပဲ သီးသန်ထားတယ်ဆိုပေမဲ့ ဒီအရိုးတွေကို တစ်ခါမှုအသက်မဲ့သူတွေ၊ ဘာအငွေ့အသက်မှုမရှိတော့တဲ့ အရိုးကောင်တွေ လို့ တစ်ခါမှုမသတ်မှတ်ခဲ့ဘူး၊ ဒီအရိုးစုတွေရဲ့ ပိုင်ရှင်ဟာ တစ်ချိန်က အောင်မြင်ခဲ့သူလား၊ ကျူရှုးခဲ့သူလား၊ ပတ်ဝန်းကျင်မှာရော ဘယ်လောက် ထင်ပေါ်ပြီး ဘယ်လောက်ရှုတ်ချုခဲ့ရသလဲ၊ ပြီးတော့ သူတို့ရဲ့မိသားစုံ၊ ဘယ်လို့ အသက်လွင့်ခဲ့ရသလဲ၊ လူတာစ်ယောက်ရဲ့ဘဝမှာ မွေးဖွားချိန်က စလို့ သေဆုံးချိန်ထိ ဘာက အရေးကြီးဆုံးလို့ထင်လဲ”

“ကိုယ်ကျွန်ုတရားလား”

ရှတ်တရဂ် သူအဖြောက် ဆရာက ဘာမှမပြောဘဲ သူကိုသာ လှည့်ကြည့်သည်။

“မဟုတ်ရင် စားဝတ်နေရေး”

ထိုမှ ဆရာက ပြီးသည်။

“ဒါပေါ့ ဒီ သုံးမျိုးက အရေးကြီးဆုံးပဲကို မဟုတ်ဘူးလား၊ ဒါကြောင့် ရှင်သန်စဉ်က သူ ဘယ်လိုနေထိုင်ခဲ့သလဲဆိုတာမျိုးက အရိုးစုံဖြာနအတွက် စိန်ခေါ်မှုတစ်ခုပဲ”

“ဆရာပြောတဲ့ ထူးဆန်းတယ်ဆိုတာက”

သူ့စကားကို ဆရာက လက်ကာပြုသည်။

“ပြောမယ်၊ ဒီအရိုးစတွေထဲမှာ အသက်စွေးရှိတယ်”

“အသက်ငွေ့”

“ဟုတ်တယ် အသက်ငွေ့၊ အသက်ရှိနေတယ်လို့ ပြောတာ မဟုတ်ဘူး၊ အသက်ငွေ့၊ ခံစားမှုပေါ့”

“ဒီအရိုးစုံက ခံစားမှုရှိနေတယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်၊ စဉ်းစားကြည့်၊ သူကို အိုးထဲမှာ အရိုးပြာအဖြစ် တွေ့ရတယ်၊ ပြီးတော့ အရိုးပြာ အိုးကို အပြင်မှာ အကောင်းပကတိ ရှိနေတဲ့ အရိုးစုံကပဲဖက်ထားပြန်တယ်၊ ဒီကိုလာ...”

ဆရာက အခန်း၏ ထောင့်ချိုးတစ်ခုဆီသို့ သွားပြီး ခန်းဆီးအဖြူ ရောင်ကြီးကို လှစ်ဟလိုက်၏။ ထိနောက်တွင်တော့ သူတို့တွေ့ခဲ့ကြသည့် အရိုးစုံ၊ အရိုးစုံကို သန်ရှင်းရေးလုပ်ထားသဖြင့် အတော်ပဲ ကြည့်ကောင်းလို့ နေသည်။ နှဲစေးတွေမရှိတော့ဘဲ စိမ်းဖန်ဖန်းအရောင်ဖြစ်နေသည့် အရိုးစုံကို မြင်ရသည့်မှာ အောက်ပါတိုင်းဖြစ်နေကျလို့ စိတ်ညစ်သူ့အဲင်စရာတော့မကောင်း။ သူအကျင့်က အရိုးစုံများကိုတွေ့လျှင် စေ့စွေ့မကြည့်ချင်။ တရားရပုံမျိုးလည်း မဟုတ်။ သံဝေါယူချင်စရာ ကောင်းခြင်းကြောင့်လည်းမဟုတ်။ ဘာကြောင့် မှန်းမသိ။ အရိုးစုံတွေဆိုမလေ့လာချင်။ ဒါကြောင့်ပင် မင်းကတစ်မျိုးပဲ ဟူသော ဆရာမှတ်ချက်ကို မကြာမကြာရဖူးသည် မဟုတ်လား။

“ဘယ်လိုလဲ”

ဆရာက လက်ကို နောက်ပစ်ချိတ်လျက် အရိုးစုံကို ကြည့်ရင်းမေး သည်။ သူ ဘာပြန်ပြောရမှန်းမသိ။ ခေါင်းပိုင်းကတော့ ဘာမှမရှိတော့။ အင်မထန်ကြည့်ရဆိုးနေသည် သွားများကသာ ပေါ်ပြီးထွက်နေကြသည်။ လက်တစ်ဖက်ကတော့ အိုးနဲ့အတူ တွေ့စွဲကလို့ ကွွဲးနေဆဲ။ ခြေထောက်မှာ လည်း ဆန်းနေတာမျိုးတော့ မဟုတ်ချေ။

“နာမည်တစ်ခု ပေးကြရအောင်”

“နာမည်”

သူ ဆရာကို ရုတ်တရှုံး လှည့်ကြည့်မိသည်။ နာမည်တဲ့။ ဘာကိုမှ မသိနိုင်း၊ လူ့လောကနဲ့ ဆယ်စုနှစ်ပေါင်း ဘယ်လောက်အထိမှန်းမသိ အဆက်အသွယ် ပြတ်နေသူကို နာမည်ပေးမတဲ့။

“အင်း နာမည်၊ ဒါမှ ခေါ်လို့ အဆင်ပြေမှာ မဟုတ်လား”

“နာမည်က ဘာလို့လဲ”

“ငါတို့က သူနဲ့ အလုပ်အကြာကြီးလုပ်ရမှာ၊ နာမည်ရှိနေတော့ ပြောရဆိုရ လွယ်တာပေါ့၊ မဟုတ်ဘူးလား”

ဆရာအပြောကို သဘောကျစွာပြုးမိသည်။ ဆရာဟာ အရိုးတွေနဲ့ ပတ်သက်လာရင် သည်လိုပဲ စိတ်ကူးယဉ်ဆန်တာလား၊ လက်တွေ့လိုကျချင် တာလားဟု မေးလျင်တော့ ရှေးသုသမားဆိုတော့ လက်တွေ့ကျတာပေါ့ဟု ပြီးစစနှင့်ဖြေလိမ့်မည်။

“ဘယ်လို ပေးမှာလဲ”

“မင်း ဘယ်လို ပေးချင်လဲ”

သူ ဆရာကို ကြောင်ငေးပြီးကြည့်မိသည်။ သည်အရှိုးစုကို သူက ဘယ်လိုနာမည်ပေးရပါ။ အရှိုးစုတစ်စုကို ကြည့်ပြီးလေ့လာဖို့ နေနေသာသာ။ မြင်ရရံဖြင့် အကြည့်ကို တစ်ဖက်သို့ ထွေရချင်သူကို နာမည်ပေးခိုင်းသတဲ့။

“ကျွန်ုံးတော်ကလား”

သူ့ကိုယ်သူ လက်ညွှေးထိုးပြီး ဆရာကိုမေးတော့ ဆရာက အင်းလေဟု ခပ်တည်တည်ပင် ဖြေပြန်သည်။ ဘာဖြစ်လို့ပါလိမ့်။

“ကျွန်ုံးတော်က ဘာလို့လဲ”

“ဒီအရှိုးကို ပထမဆုံး သုတေသနလုပ်ချင်တာ မင်းပဲလေ၊ ငါက ကူးပဲပဲ”

“မဟုတ်ပါဘူး၊ ကျွန်ုံးတော်မလုပ်ချင်ပါဘူး၊ အိုးနဲ့ ဆက်စပ်ကြည့်ချင်ရုပ်”

သူ အကြောက်အကန်ပြင်းတော့ ဆရာက ရယ်သည်။

“နောက်တာပါကွာ...ကြည့်ရအောင်၊ စကားလက်လို့ပေးရင် ကောင်းမလား”

“စကားလက်”

“အင်း အရှိုးက စကဲလက်နှင့် (Skeleton) ဆိုတော့၊ စကားလက်ဆို ပိုမေကောင်းဘူးလား”

“သွေ့...ဟုတ်ကဲ့”

သူ ဆရာကို ကြည့်ပြီး စိတ်ထဲကပြီးမိသည်။ ဆရာစာသင်ခိုန် တွေမှာ အရှိုးနဲ့ပတ်သက်ပြီး အများကြီး မျှဝေဖွေးသော်လည်း သည်လောက်ထိ အရှိုးတွေအပေါ် ရူးသွေ့ပုံတန်ဖိုးထားလိမ့်မည်ဟုမထင်ခဲ့။ မထင်ခဲ့ဆို ဆရာသူတေသနရဲလှိုင်တွေကိုသာ ကြားသိခဲ့ရပြီး သုတေသန လုပ်ဆောင် ချက်တွေကိုတော့ အနီးကပ် တစ်ခါမှ မမြင်ဖူးခဲ့။ ဆရာလည်း သူ့လိုပါပဲလားဟုတွေးကာ ကျေနှစ်ရသည်။ အိုးခြုံးကွဲနဲ့ပတ်သက်လာလျှင် သူလည်းထိလွယ်ရှုလွယ်ပဲ မဟုတ်လား။

“ဘယ်လိုလဲ၊ ကောင်းတယ် မဟုတ်လား”

“ဟုတ်ကဲ့ ကောင်းသားပဲ၊ စကားလက်၊ စကားလက်”

အဆုံးမှာ စကားလက်ဟူသော အမည်ကို တိုးတိုးရရှုတ်လိုက်သည်။

“က ကြည့်ရအောင် စကားလက်ရေ၊ နှစ်ပေါင်းများစွာကြာမှ လူ့လောကကြီးနဲ့ ထိတွေ့ရတာ ဘယ်လိုခံစားရပါသလဲ”

သူ ဆရာကိုတစ်လှည့် အရိုးစုကိုတစ်လှည့် ကြည့်ပြီး တိတ်ဆိတ်စွာ ရပ်နေမိသည်။ ဘာမှ ဝင်မပြောဖြစ်။

“အသံဖမ်းဦးမလား”

ဆရာက သတိတရပြောလာမှ အိတ်ထဲက အသံဖမ်းစက်ကလေး ကို ထုတ်ရသည်။ ခလုတ်ဖွှဲ့ပြီး အရိုးစုနံဘေးမှာ ချဖို့ပြင်တော့ ဆရာက လှမ်းယဉ်းကိုင်ထား၏။

“အိုးထဲက အရိုးပြာနဲ့ ဒီအရိုးစုနဲ့က အများကြီး ဆက်စပ်မှုရှိတယ်၊ ဆက်စပ်မှုဆိုတာထက်၊ ခံစားမှုတွေ တစ်သားတည်းဖြစ်နေတဲ့ အရိုးစုနှစ်ခုပဲ အိုးထဲကအရိုးစတွေကို သန်မာတဲ့အရွယ်လို့ ပြောခဲ့တယ်၊ ဒီအရိုးစုဟာလည်း ငယ်ရွယ်ဖျက်လတ်တဲ့ အရိုးစပဲ၊ ပြောရရင်တော့ အသက်အရွယ် မတိမ်းမယိမ်းပေါ့”

“သူတို့က အတူတူ သေကြတာလို့ ပြောတာချင်လား”

“မသေချာဘူး၊ မြင်ရတာ မဟုတ်ဘူးမဟုတ်လား၊ ခန့်မျှန်းသိဆိုတော့ အဲဒီလောက်မလွယ်ဘူး၊ ဒါပေမဲ့ အနီးစပ်ဆုံးပြောရရင် တစ်ရက်တည်းမှာပဲ ရှုဆင့်နောက်ဆင့် သေတာများလား”

“ဒီအရိုးစမှာ တစ်ခုခုပြောင့် သေရတဲ့ အကြောင်းပြချက်မျိုး ပြောနိုင်ဖို့ ပြင်ပဒ်ရာ မတွေ့ရဘူး၊ ဒါဆို ဘာဖြစ်နိုင်မယဲ”

သူ ဆရာကိုသာ ငေးစိုက်ကြည့်နေမိသည်။ ဆရာစကားတွေကို နားထောင်ရတာ သူတေသနဆိုသည်ထက် အနုပညာသမားတစ်ယောက်၏ ယူဆချက်မျိုး။ ဘယ်လိုပြောရပါ။ လူသားဆန်တယ် ဆိုတာမျိုးလား။ အတွေးက သိမ်းမွှေ့၏။

“သူဟာ စိတ်ဒဏ်ရာကြောင့် သေဆုံးရတာပဲ”

“စိတ်ဒဏ်ရာကြောင့်”

“ဟုတ်တယ်၊ လူတွေဟာ စိတ်ထောင်းရင် ကိုယ်ကြတယ်လို့ တောင် ပြောတတ်ကြတယ်၊ ဒါဟာ ကားကောင်းအောင် ပြောထားတာ မဟုတ်ဘူး၊ သူတေသနတစ်ခုလိုပဲ၊ တကယ်ဖြစ်ပျက်တာကို သိမြင်ပြီးမှ လက်ခံလာကြတာ၊ ကမ္မာပေါ်မှာ စိတ်ကြောင့် သေဆုံးရသူတွေ ဒုန်းဒေး ရှိနေတယ်၊ သူက အဲဒီထဲက တစ်ယောက်ပဲ”

“ဆရာ ပြောတဲ့စိတ်ဒဏ်ရာဆိုတာ”

ဆရာက အရိုးစတင်ထားသည့် ခုတင်အနီးတွင် ဖြည့်းဖြည့်းချင်း

လမ်းလျောက်နေပြီး အသံဖမ်းစက်ကို နှုတ်ခမ်းအနီးသို့ ယူလိုက်သည်။

“လူသားတွေကို အနိပ်စက်ဆုံးက သံယောဇူးပါ ချစ်သူသမီးရည်းစား သံယောဇူးဖြစ်ဖြစ်ဖြစ်၊ မိသားစုဆွဲမျိုး သံယောဇူးဖြစ်ဖြစ်ဖြစ်၊ သံယောဇူးရစ်ပတ်လာပြီဆိုရင် ဖြတ်ရခက်တယ်၊ ပြီးတော့ မျှော်လင့်တယ်၊ မျှော်လင့်ချက်တွေ ပျက်စီးပြီဆို လူတစ်ယောက်နဲ့ အထိနိုက်ရနဲ့က နှလုံးဖြစ်တယ်။ အသည်းကွဲတယ်ခေါ်မလား၊ အသည်းကွဲတယ်ဆိုတာ ချစ်သူတွေမျှပဲ ဖြစ်တတ်တာမဟုတ်ဘူး၊ မိဘ၊ မောင်နှမနဲ့ ကွေကွေးရရင်လည်း အသည်းကွဲတာပဲ”

“ဒါဆို စကားလက်က အသည်းကွဲလို့ သေရတာလို့ ပြောတာလား”

“အင်း ရာနှုန်းများတယ်၊ စကားလက်ရော့ ဘယ်လောက်တောင်များ မင်းအသည်းတွေ ပျက်စီးခဲ့ရပါလိမ့်”

ဆရာက အပိုးစုအနီးသို့၊ ခါးကိုင်းလိုက်ပြီး တိုးသဲ့သဲ့မေးတော့သူ ဆရာ့ကိုသာ ငေးကြည့်မိသည်။

“စကားလက်နဲ့ အိုးထဲက အရိုးစနဲ့က ချစ်သူတွေလို့ ယူဆနိုင်တယ်ပေါ့”

“မပြောတတ်ဘူး၊ သူတို့တွေ ပိုသိလိမ့်မယ်”

ဆရာ့ချက်နှုန်းတွေ အမှန်ပင် တည်းပြုမိလို့နေ၏။ ဆရာမရော သူပါအတန်ကြာ တိတ်ဆိတ်ပြီး စကားလက်ကိုသာ ငေးကြည့်နေမိသည်။

“သူတို့တွေ သေဆုံးကြတယ်ဆိုပေမဲ့ အမှန်တကယ် သေဆုံးကြသေးတာမဟုတ်ဘူး”

ထပ် အုံညွှန်ပြန်ပြီ။

“ဘာလို့လဲ”

“လူတစ်ယောက် သေဆုံးတယ်ဆိုတာ လောက်ကြီးထဲမှာ မရှင်သန်နိုင်တော့တာ တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ဘူး၊ သူတို့ရှင်သန်ကြ သူတို့ရဲ့ အမှတ်တရကောင်းတွေနဲ့ အပြုအမှုတွေကို မေ့နိုင်တဲ့သူ၊ မေ့သေးတဲ့သူ မရှိတော့တဲ့အခါကျမှ တကယ်သေဆုံးသွားတာမျိုးပဲ”

ဒါကြောင့် လူမသေခင် နာမည်သေတယ်ဆိုတာမျိုး၊ လူသေပေမဲ့နာမည်မသေဘူးဆိုတာမျိုးရှိနေတာ၊ စကားလက်နဲ့ အိုးထဲက အရိုးစတွေက လူသေပေမဲ့ နာမည်မသေဘူးဆိုတဲ့ သူတွေထဲက ဖြစ်နိုင်တယ်၊ ဒီထက်ပို

ပြောရရင် အမှတ်တရတွေနဲ့ ရှင်သန်နေဆဲပေါ့”

“ဆရာက ဘယ်လို ပြောနိုင်ရတာလဲ”

ဆရာက သူ့ကို ကြည့်ပြီး ပြုး၏။

“ဒါမျိုးက နှင့်သားကပဲ သိနိုင်တဲ့အရာ၊ ဘယ်လိုပြောရမလဲ၊ အရိုးစွဲတွေနဲ့အကြောငြီး နေလာတော့ သူတို့၏ စိတ်ကိုနားလည်လာတယ် လို့ ပြောရမလား၊ တစ်ခါတေလေကျရင် အရိုးစွဲတစ်စွဲဟာ မသေခင် စိတ်ဝေဒနာတွေနဲ့ ဘယ်လောက်တိုက်ခိုက်ခဲ့ရသလဲ၊ ကျွန်ရှိနေတဲ့ဘဝလေး မပြုံလဲအောင် သူဘယ်လောက် အားခဲ့ခဲ့ရသလဲ ဆိတ္တာမျိုးကအစ ခံစား လာနိုင်တယ်၊ စိတ်ကို စိတ်ချင်း နားလည်တာမျိုးပေါ့”

ဆရာက စကားကို ရပ်လိုက်ပြီး အရိုးစွဲကိုပဲ စွဲစွဲကြည့်နေပြန် သည်။

“သူတို့ဟာ မသေဆုံးခင်အချိန်ထိတော့ လူပဲလေ၊ ခုလို အသား တွေ၊ အရည်တွေ မခန်းခြားက်ခင်ချိန်ထိတော့ မင်းတို့ ငါတို့လိုလူပဲ၊ အရိုးက ထာဝရတည်တဲ့နေတာမို့၊ သူတို့ကို ကြည့်ပြီး သူတို့ ရှင်သန်ဆဲ ကာလ ဖြစ်ပျက်မှုတွေကို ဆန်းစစ်နိုင်တယ်၊ ပြီးတော့ သူတို့ဘာဖြစ်ခဲ့တယ်ဆိုတာကို သူတို့ကပဲ ပြောပြနိုင်တယ်”

“ဒါဆို ဆရာ ဘယ်လိုထင်သလဲ”

“သူ့အရိုး ဖြစ်တည်မှုတွေကိုကြည့်ရတာ အသက် ၃၀ မပြည့် သေးတဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ သေဆုံးခဲ့တဲ့အချိန်ကတော့ လွှန်ခဲ့တဲ့ ငါးဆယ်ဝါးကျင်လောက်ဖြစ်မယ်၊ ပြင်ပဒဏ်ရာ မတွေ့ရတော့ စိတ်ကြောင့် သေဆုံးတယ်လို့၊ ပြောနိုင်တယ်၊ အရပ်က ငါးပေဆုံးလက်မလောက်”

“ငါးဆယ်ဝါးကျင်ဆိုရင် ထင်သလောက်မကြာသေးဘူး မဟုတ် လား”

“အင်း ဒါပေမဲ့ မပျက်မစီးဘဲ အရိုးစွဲအဖြစ် တည်ရှိနေတာရော့” အိုးနဲ့အတူ တွေ့ရတာရောက ထူးခြားချက်ပဲ၊ ဘာပဲဖြစ်ဖြစ် သူတေသန အတွက် တစ်စုံတစ်ခု ဖြည့်စွဲက်နိုင်တယ်လို့ပြုံး၍ ဘယ်ခေတ်ကလဲ၊ ဘယ်လို သေတာလဲဆိုတာချဉ်းပဲ စိတ်ဝင်စားဖို့ထောက်၊ မသေဆုံးခင် ခံစား ချက်တွေက စိတ်ဝင်စားဖို့ ကောင်းမနေဘူးလား၊ ရှေးဟောင်း သူတေသန ပညာရှင်တွေဟာ အမြတ်များ အတိတ်ကိုပဲ ကြည့်ကြတယ်၊ သူတို့တွေ အတိတ်မှာ ဘယ်လိုနေခဲ့ကြသလဲ၊ ဘာလုပ်ခဲ့ကြသလဲဆိုတာပဲ မလေ့လာ

ဘ သူတို့ဘဝတစ်လျောက် ဘာတွေကြုံတွေပြီး စိတ်အခြေအနေတွေ ဘယ်လိုဖြစ်တည်ခဲ့ကြသလဲဆိုတာကို မေနေကြတယ်၊ လူဆိုတာ စိတ်ခံစားမှုအလျောက် ပြုမှုနေကြတာပဲ မဟုတ်ဘူးလား”

ဆရာက သူကို ကြည့်ပြီး မေးသလိုပြောတော့ သူ ဘာမှမပြောဘဲ ခေါင်းညီတ်လိုက်သည်။ ဆရာ ပြောသည်မှာလည်း အဟုတ်သားပေပဲဟု တွေးမိသေး၏။ လူဆိုတာ စိတ်နဲ့ဖွဲ့တည်ထားတဲ့သက်ရှိတွေပဲလေ။

“တကယ်တော့ လူတစ်ယောက်မှာ စိတ်ခံစားမှုနဲ့ စိတ်စွမ်းအားဆိုတာ စိတ်ဝင်စားဖို့အကောင်းဆုံးပဲ စိတ်ပိုင်းဖြတ်ရင် ဘာမဆို လုပ်နိုင်ကြတာပဲလေ၊ စိတ်ကြောင့်ပဲ ဘာမဆို ကျော်လွှားနိုင်ကြတာ”

“ဆရာက အရိုးစုတွေရဲ့ စိတ်ထဲကို ဝိကြည့်ချင်တာမျိုးလား”

“မဟုတ်ဘူး၊ ဒီအတိုင်း နားလည်တာ၊ ဘာကြောင့်လဲဆိုတော့ မင်းတို့ ငါတို့သေရက်လည်း မြေကြီးထဲမှာ အရိုးစုဖြစ်ရမှာပဲလေ၊ အက်စစ် ဓာတ်များတဲ့မြေကြီးနဲ့တွေ့ရင်တော့ ကြာကြာမနေရဘဲ ဆွေးချင်ဆွေးပေါ့ ဒီတော့ အရိုးစုတွေဟာ ငါတို့လိုပဲလို့ တွေးလိုက်တာမျိုး”

“အာ...ဟုတ်ကဲ့။ ဆရာပြောတော့လည်း ဟုတ်သလို”

“အင်း နေ့လယ်စာ မစားရသေးဘူးမဟုတ်လား၊ သွားကြရအောင်”  
ဆရာက အသံဖမ်းစက်ကို သူ့ထဲ ပြန်ပေးရင်းမေး၏။

“ဒီနေ့တော့ ရှိပါစေဆရာ၊ နောက်နေ့၊ ကျွန်ုတ် ကျွေးပါ့မယ်”  
ဆရာက အံ့ဩသလို အမှုအရာဖြင့် သူ့ကို ပြန်ကြည့်နေ၏။ ပြီးတော့မှ သူ့လက်မောင်း တစ်ဖက်ကိုပုတ်လိုက်သည်။

“ဘာလို့လဲ၊ ငါ ကျွေးပါ့မယ်”

“အာ မဟုတ်ဘူး ဆရာ၊ ကျွန်ုတ်တော်တစ်ယောက်တည်းမဟုတ်ဘူး”

“ဘယ်သူ ပါသေးလို့လဲ”

“ဉာဏ်လင်းပါသေးတယ်၊ ကားပေါ်မှာ ကျွန်ုနေခဲ့တာ”

“အင်း ဟုတ်လား၊ ခေါ်လိုက်လေ”

ဉာဏ်လင်းက ဆရာနဲ့ဆိုလျှင် အနေရခက်လိမ့်မည်ဟု ပြန်မပြောဖစ်။ တကယ်လည်း ဉာဏ်လင်းအနေခက်လိမ့်မည်။ သည်ကောင်က လွတ် ဂွတ်လပ်လပ် ပြောရရိုရသည်ကို ခုံမင်သူ။ ဆရာထဲက အရိုးစုနဲ့ပတ်သက် သည့်ဗဟိုသာတွေ နားထောင်ချင်သော်လည်း ခေါ်လျှင်တောင်မလာဖို့က ရာနှင့်ပိုနေ၏။ သည်လိုနဲ့ ဆက်စောင့်ခိုင်းလျှင် ကားပေါ်မှာ အိပ်ပျော်နေလိမ့်

ထုံးဆက်လက်ကျွန်

မည်။ မဖြစ်သေး။

“ကျွန်တော် ဝင်စရာလည်း တစ်ခုရှိနေသေးလိုပါ၊ နောက်မှ တွေ့ရအောင်ဆရာ”

ဆရာက အနေးတံ့ခါးကို သေချာစွာပိတ်ပြီး သော့ကို သူ့အကျိုး အိတ်ထဲသို့ ထည့်လိုက်၏။ ဆရာနဲ့အတူ အောက်ထပ်သို့ ဆင်းလာတော့ စည်သူနဲ့တွေ့ပြန်သည်။

“ဆရာ နေ့လယ်စာလား”

စည်သူ့အမေးကို ဆရာက အင်းဟု တို့ပြန်ရင်း သူ့ကို တစ်ချက်ကြည့်သည်။

“အတော်ပဲ ကျွန်တော်လည်း မစားရသေးဘူး၊ အတူတူ သွားကြမလား”

စည်သူ့ အပြုအမှုကိုကြည့်ပြီး သူစိတ်အိုက်လာသည်။ ရှောင်လွှာ စရာ အကြောင်းပြချက်က အခုမှ ပိုပြီး ခိုင်မာသယောင်။ သူ ဆရာကို တစ်ချက်ကြည့်သည်။ ဆရာကလည်း ဘယ်လိုလဲလိုက်မလားဆိုသည့် အကြည့်မျိုးဖြင့် ပြန်ကြည့်၏။

“ဒါဆို ကျွန်တော် သွားတော့မယ်”

“ဘာလို့လဲ၊ နေ့လယ်စာ စားသွားဦးလေ”

စည်သူက သူ့လက်တစ်ဖက်ကို အသာတိပြီး ပြောတော့ သူ လက်ကို နောက်သို့ ပစ်လိုက်သည်။

“တော်ပြီ၊ ဆရာ ကျွန်တော်သွားပြီ၊ ကျေးဇူးတင်ပါတယ်၊ နောက်မှ တွေ့ကြရအောင်”

ဆရာက အေးဟုတ်ပြီဟု ခေါင်းညီတိတော့ လောကားပေါ်က ချက်ချင်းပြေးဆင်းလာခဲ့သည်။ ကားရှုရာသို့ရောက်တော့ ထုံးစံအတိုင်း ဉာဏ်လင်းအပိုနောပြီ။ သူ တစ်ချက်ပြုးလိုက်ပြီး ဉာဏ်လင်းကို နှီးမနေတော့ဘဲ ကားကိုသာ မောင်းထွက်လာခဲ့လိုက်သည်။

\* \* \*

ပြီးခဲ့သည့် နှစ်နှစ်၊ မေလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်

အချိန်မှာ ည ၇ နာရီ မခွဲသေး။ သိသိသာသာ မှာ်င်နေပြီ။ နာရီကိုမှကြည့်မိလျှင် ကိုးနာရီအလား ထင်မှတ်ရနိုင်၏။ တူးဖော်မှုအသစ်

တစ်ခုက တွေ့ရှိသည့် အိုးခြမ်းကဲများနှင့် အိုး အချို့ကို ဌာနသို့ ယူလာပြီဟု ဒေါက်တာသက်သက်က ဖုန်းလှမ်းဆက်သဖြင့် သူ စောင့်နေလိုက်သည်။

### ဒေါက်တာအောင်နိုင်သူ

အိုးခြမ်းကဲများ စုဆောင်းထိန်းသိမ်းရေးတာဝန်ခံ  
အိုးနှင့်အိုးခြမ်းကဲများ ဌာန

ရွှေးဟောင်းသူတေသနဆိုင်ရာအထောက်အထားများထားသို့ရာပုဂ္ဂိုလာန

လည်ပင်းတွင် ချိတ်ဆွဲထားသည့် ကတ်ပြားကိုတစ်ချက်မျှ ကြည့်  
လိုက်ပြီး ချွဲတ်လိုက်သည်။ အိုးခြမ်းကဲများ ရောက်လာလျှင် စစ်ရေဆေးရ<sup>1</sup>  
တိုင်းရ တွာရ ပြုရလျှင် သည်ကတ်ပြားက အဆင်မပြော။ သည်တော့  
အကျိုးအိတ်ထဲမှာပဲ ထားလိုက်တာကောင်းသည်။

သည်နောက သူ ဒေါက်တာဘဲရတာ ငါးလ ပြည့်သည့်နေ့ဖြစ်၍<sup>2</sup> သူချုစ်ရသည့် အိုးခြမ်းကဲဌာန တာဝန်ခံခန့်အပ်ခံရသည့် လေးလ ပြည့်လည်း  
ဖြစ်သည်။

မိုးချုပ်ပြီးမှာ ဌာနအသီးသီးက လူတွေ အိမ်ပြန်ကုန်ကြပြီ။ သူက  
တော့ တစ်ခါတလေ စာတမ်းဖတ်ရမည့်ကိစ္စရှိလျှင် ဌာနထဲမှာပဲ အိပ်လိုက်  
သည်ကများ၏။ လုံခြုံရေးအချို့ရှိသော်လည်း ညာဆယ်နာရီကျော်ပြီဆို လုံခြုံ  
ရေးတွေလည်း ကင်းမလှည့်နိုင်ကြတော့။ တစ်နေကုန် ပင်ပန်းကြရသည်ပဲ  
လေ။ သည်တော့ သူရှိနေလျှင် လုံခြုံရေးတွေကို ဝန်မပိုစေရဘဲ အေးအေး  
ဆေးဆေး အနားယူဖို့ပြောရ၏။

ဌာနတစ်ခုလုံးရှိ မီးများကိုဖွင့်ကာ အိုးခြမ်းကဲများ ထားသို့ရာ  
အနေးထဲမှာပဲ ထိုင်၍စာဖတ်နေလိုက်သည်။ ဒေါက်တာသက်သက် ဖုန်းဆက်  
သည်မှာ နာရီဝိုင်မျှရှိရှိသွားပြီ။ တူးဖော်တွေ့ရှိသည့် အိုးများကို ယူလာကြပြီး  
ဌာနသို့ ရောက်လုပ်ဆိုတော့ အိပ်ပျော်သွားမည်ကိုလည်း စိုးရသဖြင့် နားကြပ်  
တပ်ကာ သီချင်းတစ်လျှော့ နားထောင်ရပြန်သည်။

ပုံမှန်ဆို စောကော အိပ်လေ့မရှိသော်လည်း နောက်တစ်နေ့တွင်  
ရွှေးဟောင်းအိုးသီမံးပြုသွာ့ရှိသဖြင့် ထိုပြွဲအတွက်လည်း သူကပင် တာဝန်  
ယူပြီး စီစဉ်ခဲ့ရသည့်အတွက် လူက အတော်ပန်းနေပြီ။ သို့တိုင် တူးဖော်မှု  
အိုးများကို တာဝန်ခံတစ်ယောက်အနေဖြင့် ကိုယ်တိုင်လက်လွှဲယူပြီး မှတ်တမ်း

တင်မှ ဖြစ်မှာမို့ပစ္စည်းများကို စောင့်နောက်ခြင်းပင်။

எனவே தொகீலாக விடும் போது சிற்குமிகு மூலம் நினைவு எடுக்கப்படுகிறது. அதை விட்டு விடும் போது சிற்குமிகு மூலம் நினைவு எடுக்கப்படுகிறது.

“တွန်းလည်းစင် သွားယူလိုက်ဘီးလေ”

ဒေါက်တာသက်သက်က ဘယ်သူ့ကိုဟု အမည်မတပ်ဘဲ စေခြင်းရှာ  
ဉာဏ်လင်းကပင် သွက်လက်စွာ ကျွန်ုတ်သွားလိုက်မယ်ဟု ပြောတော့  
သူပါ မနေနိုင်ဘဲ ပြီးလိုက်သွားရပြန်သည့်။

“ဆရာ နေခဲ့ရတယ်”

“ରତ୍ୟ ଲା”

သူနဲ့ ဉာဏ်လင်း ဒိုးခြမ်းကဲများထားရှိရာ အခင်းထဲသို့ လျှင်မြန်စွာ ပြေးသွားကြပြီး ဖစ်နည်းတင် တွက်းလည်းကို သွားယူကြသည်။

“ဖြည့်းဖြည့်းနော်၊ ဘာဏ်လင်း လက်အိတ်ဝတ်ထားလား”

မြောင်နေပြီး၊ သေချာစွာမသဲကဲ့သည့် အနေအထားတွင် ဖွဲ့ည်း  
တင်သူများကို ဒေါက်တာသက်သက်က သတိပေးနေ၏။

“ဟုတ်ကဲ ဝတ်ထားတယ် တီချယ်”

“ဆရာမ စဉ်သူ မလိုက်လာဘူးလား”

အိုးခြမ်းကဲ့ဌာနက လူအားလုံးရော လုပ်အားပေးကလေးတွေပါ  
ရှိနေသော်လည်း စည်သူကို မတွေ့ရ၏ စည်သူက တူးဖော်မှုမှာ အိုးတွေရလျှင်  
ရှုံးစွာမှတ်တမ်းတင် ဓာတ်ပုံပူရသည့်သူ။ သူ အားအထားရနုံးသူငယ်  
ချင်း။ ပြီးတော့ ဒေါက်တာဘွဲ့ကို အတူတူယူခဲ့ကြသူ။ သို့တစေ ဌာနမှာ  
ရာထူးတိုးတော့ သူကသာ တာဝန်ဖူးဌာနမှာ။ ရာထူးတိုးသဖြင့် စည်သူကို  
အားနာခဲ့ ရသေး၏။ တကယ်တမ်းက စည်သူလည်း အိုးခြမ်းကဲ့များကို  
အသက်လောက် မြတ်နိုးသူ။ သုတေသနလုပ်လျှင်လည်း နေမအား ညမနား  
ကြိုးစားခဲ့သူ။

မှတ်မိသေး၏။ သူ ရာထူးတိုး ဂုဏ်ပြည့်စာစားဖွဲ့တုန်းက စည်သူ့ကို  
မတွေ့ရ။ နောက်တစ်နေ့ ဌာနမှာတွေ့တော့ သူ နေမကောင်းလို့ဟု ပြောခဲ့  
သည်ပဲ။

“စည်သူက ပင်ပန်းလို့တဲ့၊ အိမ်ပြန်နင့်ပြဆိုပြီး သွားပြီ၊ ဘာလို့လဲ၊

တစ်ယောက်တည်း အဆင်မပြုလို့လား”

“မဟုတ်ပါဘူး၊ မေးကြည့်တာ၊ ဖြေပါတယ်”

ဆရာတစ်ယောက်တည်းဆို ကျွန်တော်လည်း နေပေးမယ်လေဟု ဉာဏ်လင်း ပြောတော့ သူ၏ပြင်းရသည်။

တူးဖော်မှုအထိ လိုက်ကြသူတွေပဲ၊ သူက ဌာနမှာ လုပ်စရာရှိသဖြင့် ကျွန်ရှစ်သူ။ တူးဖော်မှုက လူတွေလောက်တော့ မပင်ပန်းသေး။ ဒီးခြမ်းကဲ့များနှင့် နေရသည့်တိုင် စည်သူက ပင်ပန်းတယ်တဲ့လား။ တစ်ခါမျှ စည်သူထံက ညည်းည္တသို့ သူမကြားဖူးဘူး။ အထူးသဖြင့် ဒီးခြမ်းကဲ့များနှင့် ပတ်သက်လာသွေ့ စည်သူအမြဲတစေ တက်ကြနေတတ်သူပဲ။ ဘယ်လို ဖြစ်တာပါတော်မြဲ။

တူးဖော်မှုက ရလာသည့်အိုးများမှာ အကောင်းပကတိ တစ်လုံးပါ၌ဗြို့  
အခြားအရာများမှာ အိုးခြမ်းကဲ့များသာဖြစ်သည်။ အိုးခြမ်းကဲ့များကို အရွယ်  
အစားခွဲပြီး စားခွဲပေါ်တွင် ပလတ်စစာစ် အကြည့်တစ်စင်းပြီး စီရသည်။  
အိုးကိုတော့ ချက်ချင်း အညွှန်းတပ်ကာ စားပွဲတစ်လုံးဖြင့် သီးသန့်တင်ထား  
လိုက်သည်။ ပစ္စည်းလာဂို့သူ အားလုံးပြန်ကြတော့ သူနဲ့ဆာတ်လင်း နှစ်ဦးသာ  
ဌာနမှာ ကျွန်ရှစ်ခဲ့သည်။ ဉာဏ်လင်းကို ကြည့်ရသည့်မှာလည်း အလွန်ပင်  
ပန်းနေပုံရ၏။ သူ အိုးခြမ်းကဲ့များကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက်  
ဉာဏ်လင်းဘက်သို့ လှည့်ကာ

“မင်း ပြန်တော့”

ဟု ပြောရသည်။ ဉာဏ်လင်းက တစ်ချက်သမ်းလိုက်၏။

“ဆရာကရော”

“ငါ ဒီမှာ အိပ်မှာ၊ မထူးတော့ဘူး၊ နောက် ရှုက်အနည်းငယ်ဆို  
ပြုရှုတာမို့၊ စိစဉ်စရာရှိတာ စိစဉ်ရှိုးမယ်၊ မင်း မနက်မှုလာခဲ့တော့”  
ပင်ပန်းနေပြီ့မို့၊ ဉာဏ်လင်း မပြင်းတော့ဘဲ ခေါင်းညီတ်သည်။

“ဒါဆို သွားပြီ၊ မနက်ဖြန်တွေ့မယ်ဆရာ”

“ကောင်းပြီ၊ သေချာသွားဦး”

“ဟုတ်ကဲ့”

လက်တစ်ဖက် ထောင်ပြပြီး အခန်းတံ့ခါးကို အသာတွန်းကာ ဉာဏ်လင်းထွက်သွား၏။ သူအိုးခြမ်းကဲ့များကို ခါးထောက်ပြီး အတန်ကြာ ရပ်ကြည့်လိုက်သည်။ ထို့နောက် တစ်ချက်ပြုး၏။

ထုံးဆက်လက်ကျွန်

မပျက်မစီးဘဲ အိုးတစ်လုံး တွေ့ရသတဲ့။ ရေးစရာ အသစ်ပြန်ပြီ။ သည်နှစ်ပိုင်း တူးဖော်မှုမလုပ်ဖြစ်သဖြင့် အိုးဖြည့်စွက်စာတမ်းတွေမရေးရာ ဒေါက်တာဘွဲ့ယူပြီးမှ ပထမဆုံး သုတေသနက အသစ်အဆန်းများ ဖြစ်နိုင် မလား။

ဂိုလ်လက်သန့်စင်ရန် ထွက်လာခဲ့သည်။ အိမ်မပြန်ဖြစ်သည်မှာ သုံးရက်မျှရှိတော့မည်။ ပြွဲအတွက် တစ်ပတ်ကြိုတင် စီစဉ်ရတော့ အိမ်ပြန် ချိန်မရှိ။ ယခုမှ ဆရာတော်သက်စကားကို နားလည်ရသလို ရှိ၏။ တာဝန်ခံ ဖြစ်ရတဲ့ဒုက္ခ မင်းမသိပါဘူးဟု ဆရာ ပြောဖူးသည်ပဲ။

“မင်းကတော့ တစ်ကိုယ်တည်း သမားလေ”

ဟု အိမ်ပြန်နောက်ကျတိုင်း မိန်းမရှိလျက်နဲ့ ထမင်းကိုကိုယ်တိုင် ခုံးခ်ဂစားရတာ သိပ်ခံပြင်းစရာ ကောင်းတာပဲဟု ဆရာပြောလျှင် သူမှာ ရယ်ပြီးသာနေခဲ့ရ၏။ ခုတော့ သူနားလည်ခဲ့ပြီ။ ဒါကြောင့်လည်း အရိုးစု တာဝန်ခံရာထူးက ဆရာနှစ်ထွက်ပြီး အကြံပေးအဖြစ်လုပ်ခဲ့သည်ကို နားလည်ရ၏။

ကိုယ်လက်သန့်စင်နေခိုက် ဌာနတစ်ခုလုံး ရှုတ်တရက် အမှောင် ကျသွားလေ၏။

ဘာဖြစ်တာလဲ။ မီးပျက်တာလား။ မဖြစ်နိုင်တာ၊ မီးပျက်ခဲပါတယ်။ ကိုယ်လက်သန့်စင်နေရာက ကပ္ပါယာ ထွက်ခဲ့လိုက်၏။ ဖုန်းမီးဖြင့် ဌာနတစ်ခုလုံးကို ပတ်ကြည့်လိုက်သည်။ လူသူကင်းမဲ့ပြီး မှောင်မည်း တိတ် ဆိတ်နေ၏။

“ကျိုး”

ဟင် ဘာသံပါလိမ့်။ တံခါးဖွင့်သံလား။ သူ ဌာနအောက်သို့ အလျင်အမြန်ပြီးဆင်းလိုက်သည်။ လမ်းမတစ်လျှောက်မှာတော့ မီးများက ထိန်လင်းနေဆဲ။

“ကိုကျွ်...ကိုကျွ်”

လုံခြုံရေးခေါင်းဆောင် ကိုကျွ်ကို အလောတကြီးခေါ်ရသည်။ အာ...လုံခြုံရေးအားလုံးကို သည်ညတော့ စိတ်ချေလက်ချေအိပ်ဖို့ သူ ပြော လိုက်သည်ပဲ။ သက်ပြင်းတစ်ချက်ချပြီး ကိုကျွ်ကို ဖုန်းခေါ်ရသည်။

ခဏနေတော့ ကိုကျွ်က ပုဆိုးကို မကာပြီးထွက်လာသည်။ ဆံပင်များက ထိုးထိုးထောင်ထောင်။ အတော် အိပ်ကောင်းနေပြီ ထင်ပါရဲ့။

“ဘာဖြစ်လို့လဲ ဆရာ”

“အင်း မီးပျက်သလားလို့”

ပြောလည်းပြော ပတ်ဝန်းကျင်ကိုလည်း ငွေကြည့်လိုက်ရသေး၏။  
မီးပျက်ဟန်တော့မတူ။ ပတ်ဝန်းကျင် အားလုံးလင်းပြီး ဌာနတစ်ခုသာ  
ကွက်ပြီးပျက်နေရသည် မဟုတ်လား။

“လမ်းမီးတွေ လင်းနေပါတယ်”

“အင်း ဟုတ်တယ်၊ ဘာဖြစ်တာလ သွားကြည့်ပေးပါလား”

ကိုကျော်က ဟုတ်ကဲ့ဟုဆိုကာ ကပ္ပါကယာ ပြေးထွက်သွား၏။  
သူကတော့ ဌာနရှေ့မှာပဲ ရပ်ကျွန်ရှစ်ခဲ့ပြီး ရုတ်တရက်စဉ်းစားမရ ဖြစ်လို့နေ  
သည်။ ရှေ့ဖြစ်သည်ပဲလား။ ရှေးဟောင်းပစ္စည်းမှားထားသည့် အဆောက်  
အအုံမျိုး မီးအဗ္ဗာရာယ်က အကြောက်ရှုစုံပင်။ မတော်တဆ တစ်ခုခုလွှဲချော်  
သွားလျင် ဆုံးနှံးမှုမှာ အကြီးကြီး။ ပြီးတော့ ဌာနမှာ သူ တစ်ယောက်လုံးရှိနော်  
လျက်နဲ့ သည်ကိုစွဲမျိုး။

သူခေါင်းခါလိုက်သည်။ ဘာမှတော့ မဖြစ်လောက်ပါဘူး။ စိတ်  
မရည်တော့ဘဲ ကိုကျော်နောက်သို့ ပြေးလိုက်သွားသည်။ ရပ်နေလိုမှ မထူးပဲ။  
ခဏကြာတော့ မီးအားလုံးပြန်လင်းလာ၏။ ထိုမှ အသက်ကို  
စိတ်အေးစွာရှုနိုင်တော့၏။ မျက်စိကိုမိတ်ပြီး ခါးကိုင်းကာ ခူးကို လက်နှစ်  
ဖက်ဖြင့် ထောက်ထားမိသည်။ ဟူး... တော်ပါသေးရဲ့။

“ဘယ်လိုဖြစ်တာလ”

နောက်ဘက်က ပြန်ထွက်လာသည့် ကိုကျော်ကိုမေးတော့ မိန်း  
ခလုတ် ကျေနေတာဆရာဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“ဘာ မိန်းခလုတ်ကျေတယ်”

“ဟုတ်တယ်၊ အခြား ဘာမှမဖြစ်ဘူး၊ ကျွန်တော်သွားကြည့်တော့  
မိန်းကျေနေတာပဲ”

“အဆောက်အအုံ တစ်ခုလုံးရဲ့ မိန်းခလုတ်ကြီးလား”

ကိုကျော်က ခေါင်းညိုတ်သည်။ ထို့နောက် ထူးဆန်းတယ်ဟု  
တိုးသဲ့သဲ့ရေရှးတော်၏။

“ရပြီ ကိုကျော် သွားအိပ်တော့”

“အဆင်ပြုရဲ့လား ဆရာ၊ ကျွန်တော် နေလို့ရတယ်”

“ရတယ်၊ မနက်လည်း အစောကြီး ထရှိုးမယ်၊ ကိုစွဲမရှိဘူး။

ထုံးဆက်လက်ကျွန်း

အိပ်တော့”

“ဒါဆို ကျွန်းတော် သွားပြီ”

ကိုကျော်ကိုကြည့်ကာ အင်းဟု တစ်ခွဲနဲ့ဆိုပြီး သူလည်း ဌာနထဲသို့  
ပြန်ဝင်လာခဲ့အေ။

ထိုညာက မိုးသာလင်းသွားလေအေ။ သူ အိပ်မပျော်ခဲ့။ ကိုကျော်၏  
မိန်းခလုတ်ကျေတာဟူသော အသံကို ထပ်တလဲလ ကြားယောင်ပြီး ဘာလို့  
မှန်းမသိ အိပ်မပျော်။ မနက်ရောက်တော့လည်း ပြု့အတွက် စီစဉ်နေရသဖြင့်  
ပြီးခဲ့သည့်အဖြစ်အပျက်ကို အစီရင်ခံစာတင်ဖို့ မေ့သွားခဲ့လေအေ။ သူ့ပေါ်ဆ  
မှုပဲမဟုတ်လား။

ခုတော့လည်း အားလုံးပြီးသွားခဲ့လေပြီ။ ပြန်ပြင်လို့ မရမေတ္တာသည့်  
အမှားရယ်၊ ယူမကုန်တဲ့သင်ခန်းစာတွေရယ်ကိုသာ သူရရှိခဲ့လေသည်။

သူ ကော်ဖီခွက်ကိုကိုင်ပြီး ကောင်းကင်ကို မေ့နေခဲ့သည်မှာ  
ဘယ်လောက်ကြားပြီးလမသိ။ စိတ်သည် ကျွန်းရစ်သော အတိတ်ဆီ ပြေးလွှား  
ခဲ့ရသည်ပဲ။ သက်ပြင်းတစ်ချက်ချလိုက်သည်။ သည်အကြောင်းတွေ လုံးဝ  
ပြန်မတွေးချင်။ သို့တိုင် တိုက်ဆိုင်လာလျှင် အာရုံထဲ ရောက်ရောက်လာမြှုံး  
သေချာတွေးကြည့်မှ မဖြေရှင်းရသေးသည့် ပုဇ္ဇာတွေ သူ့မှုရှိသေးသည်ပဲ။  
ဆရာသမားတွေနဲ့ လုပ်ဖော်ကိုင်ဖက် အချို့ကတော့ အောင်နိုင်သူကို  
ယုံတယ်ကွာဟု ယတိပြတ်ပြောကြသော်လည်း ဖြစ်ခဲ့ပြီးသော အရာတို့သည်  
သူနဲ့တိုက်ရှိက် မသက်ဆိုင်ကြောင်းကို သူကိုယ်တိုင် သက်သေမပြနိုင်သေး။

အပြုံမှာ သိသိသာသာ အေးလာသာဖြင့် ထိုင်နေရာက ထပြီးကျော်  
ဆန့်လိုက်သည်။ ဟူး... အချို့မှု စောမှုမစောတော့ပဲ။ သည်နေ့လည်း  
စာမဖတ်ရပါဘဲ အိပ်ရာဝင်ရတော့မည် ထင်သည်။ လူပန်းရုံမက စိတ်ပါန်မဲ့  
နေပြီး ဝင်ဦးမှ...။

\* \* \*

မြို့ပြော် လမ်းမများတစ်လျှောက် သူပြီးလာခဲ့သည်။ နံနက်ရင်း  
စောစော၏ မြှေမြန်ထဲသည် သူ့ဝိရိယကို မဟန့်တားနိုင်။ မည်မျှပင်  
အေးစောကူမှ သည်နှင်းတော်တွင် ချမ်းချမ်းစီးစီး တိုးဝင်လိုစိတ်က  
သူ့ဆီမှာ ကြာကြာကပင် ရှိနေခဲ့သည်။ တစ်ခါတလေ အချို့မရလို့။  
တစ်ခါတစ်ရုံမှာတော့ မအေးလပ်လို့ အကြောင်းပြချက်မျိုးစုံဖြင့် သည်အခွင့်

အရေးကို လက်လွှတ်နေခဲ့ရသည်။

သည်နှစ် ဆောင်းတော့ဖြင့် သူ အတော်လေး လွှတ်လွပ်သွားပြီပဲ။ စိတ်နောင်ချည်စရာ အထူးမရှိတော့။ သို့တိုင် လုပ်နေသည့် သူတေသန လုပ်ငန်းကိုတော့ လျစ်လျှော်ထွေး၍မရပါန်။ သည်အလုပ်ကပဲ သူ့ကို ထမင်းကျေးနေသည် မဟုတ်လား။

ခြေလှမ်းကို ပိုမြန်မြန်လှမ်းလိုက်သည်။ မေသလိုလို ထင်ရသော လည်း ဆောင်းလေအေးသည် နာဖျားဝမှာ ကျဉ်စက်နေစေလောက်အောင် တိုး၏။ သူလိုပင် မနက်စေစေပြီးနေ၊ လမ်းလျှောက်နေသူများကို တွေ့ရ သည်။ အချို့က တစ်ယောက်တည်း၊ အချို့က အပ်စုလိုက်၊ အချို့ကတော့ နှစ်ယောက်တဲ့။ သို့ကိုကြည့်ပြီး နှစ်မြိုက်စွာပြုးဖြစ်သည်။ သူ တစ်ကိုယ် တည်း ထွက်လာတာ တိုးဝေသံလျင်တော့ ဘာပြောမည့်လဲမသိ။ ည ကတည်းက တိုးဝေက သူ့ကိုခေါ်စို့ ကြိုပြောသည်ပဲ။ သို့တိုင် တမင်သက် သက် တိုးဝေကို ချိန်လှပ်ကာ လစ်ထွက်လာခဲ့မိပြီ။ သည်ကောင်က အချိန် အပါ မကြည့်ဘဲ သူ့သတင်းအကြောင်း ပြောလျင်ပြော၏။ သူ့ ကောင်မလေး နှင့် အဆင်မပြုလျင့်လည်း နံနက်ခင်းတရားလို တည်တည်ပြီမြိုင် ဟော တတ်သေးသည်ပဲ။ သည်လိုလှပသည့် မနက်ခင်းမှာတော့ တိုးဝေတရားကို နာစိုးရာ အဆင်မပြု၊ ရုဖန်စုခဲ့ခို ရသေး၏။ အမြတ်စေဆိုလျင် သည်းခံနိုင် အား လျော့လိမ္မာည်း ဒါကိုလည်း တိုးဝေ ကောင်းကောင်းကြးး သိလိမ္မာည်း။

“မင်း မနက်ပြီးမယ်ဆို ဂါကို နှီးကွာ” ဟု အားတက်သရော တိုးဝေပြောလာသည့်ကို

“မင်း ထနိုင်ရင် လိုက်ခဲ့၊ နှီးဖို့ မသေချာဘူး” ဟု မျက်နှာသေဖြင့် သူ ပြန်ပြောခဲ့သည်ပဲ။ သို့ကလို အပြောမျိုးကိုပင် တိုးဝေက သူကို ပြီးစိုးပြင့် ပြန်ကြည့်နေခဲ့သည်။ ထို့နောက် လက်ထဲက သောက်လက်စ အအေးဘူးချုံဖြင့် လှမ်းပေါက်သည်။ တွေ့ရင်း သူ့ပြီးလိုက်၏။

ပြီးနေသည့် ခြေလှမ်းကို ရပ်လိုက်သည်။ ဟူး...ရပ်လိုက်မှ ပိုပြီးဟိုက်လာသလို။ အေးစက်နေသော်လည်း ချေးအချို့သည် သူ့ကိုယ်အနဲ့ စီးဝင်ကြပြီ။ အအေးနှင့် ချေးတွေ့လေပြီဟုတွေးရင်း အကျိုးလည်ပင်းကို အသာဟကာ ရင်ဘတ်သို့၊ ငံ့ကြည့်လိုက်သည်။ ထို့နောက် လေဖြင့် တဟူးဟူးမှတ်၏။ အမောမပြေသေး။ ခါးကို လက်ထောက်ကာ ဟိုသည် ကြည့်ဖြစ်သည်။ ရင်ဘတ်မှာ နိမ့်ချည် မြင့်ချည်ဖြစ်လို့နေ၏။

သည်လို အရသာကို မခံစားရသည့်မှာ အတော်ပဲကြာခဲ့ပြီ။  
မှတ်မှတ်ရရဆိုလျှင် ပြီးခဲ့သည့် နှစ်နှစ်အလွန်က ဆောင်းရာသီထင်သည်။  
စည်သူ့ပုဂ္ဂရိပိသည် ထင်းခနဲ ပေါ်လာ၏။ သူ မျက်လုံးများကို မိုတ်ပြီး  
ခေါင်းကို ဖြည့်းညင်းစွာ ခါလိုက်သည်။

ထိုအခိုက် သူ့ခါးသည် မိုက်ခနဲ တစ်ချက်ဖြစ်သွားသည်။  
ခေါင်းပေါ်မှာ လေးလံသောအရာတစ်ခုက ဖိတားသကဲ့သို့ တင်းကျပ်နေ၏။  
လက်တစ်ဖက်ဖြင့် ခေါင်းကိုကိုင်ထားရသည်။ လမ်းခုလတ်ကြီးမှာ၊ အိမ်နဲ့  
လည်းမနီးသေး။ ဘယ်လိုလုပ်ရမှာပါလိမ့်။ သည်လိုဖြစ်တာ ဒါနဲ့ဆို နှစ်ကြိမ်  
မြောက်လား။ မဟုတ်သေး သုံးကြိမ်၊ အိပ်မက်ထဲမှာပါဆို သုံးကြိမ်။ သည်  
ဝေဒနာက သူ့အတွက် အတော်ပဲထူးဆန်းလို့ နေသည်ကိုလည်း အံ့ဩရ  
သည်။ ဆေးခန်းသို့ သွားရလောက်အောင်လည်းမဟုတ်။ အချိန်တစ်ခုတွင်  
ယာယိခဏာပေါ်လာသလိုမျိုး။ သူ ခေါင်းကို ကိုင်ထားလျက်က ရပ်နေသည့်  
နေရာမှာတင် ထိုင်ချလိုက်ရသည်။

နာကျင်မှုမှာ တဖြည့်းဖြည့်း လျော့ကျလာပြီဟု ထင်ရသည်။  
သို့တိုင် မျက်လုံးကို သေသေချာချာ မဖွင့်နိုင်သေး။ နှုတ်ခမ်းက တကျဗျာ  
ကျွော် စုတ်သပ်သံမှာလည်း မစဲနိုင်သေး။ ခေါင်းထဲက နာသလို တစ်ပြိုင်နှက်  
ဘယ်ဘက်ရင်ဘတ်ကလည်း နာလာသလိုလို။ နာသည်လား အောင့်ခြင်းပဲ  
လား။ နာကျင်မှုတို့မှာ ရောတွေးကုန်ကြပြီးထင်သည်။ ရပ်နေရာက ခြေတစ်  
လှမ်းမှ မရွေ့နိုင်ဘဲ ပြိုမ်းသက်နေလိုက်ရ၏။

သို့တော့ စိတ်ကတော့ တစ်နေရာရာကို သွားနေရသည့်နှယ်။  
တစ်စုံတစ်ယောက်၏ အငွေ့အသက်ကို ရသလိုလို။ အထိအတွေ့တစ်ခုခုကို  
ခံစားရသလိုလို။ နှီးညံ့မှုလား၊ ညင်သာမှုလား အမည်မဖော်တတ်။ မသိ  
စိတ်ထဲမှာတော့ ထိတွေ့နေခြင်းကိုပုံပိုင် ကျေနှုန်းပိတ် ဝေနေရသလို။ နာကျင်  
မှုကိုတောင် အတော့မသတ်ချင်တော့။ စိတ်သည် ပေါ့ပါးလိုက်လေခြင်း။  
အမည်မသိခြင်း၏ ခွဲခြော့ရာ နောက်ကို လိုက်ပါသွားပြီ ထင်ရ၏။

ဟုတ်သည်။

တကယ်လည်း လိုက်ပါသွားခဲ့ပြီ။

\* \* \*

နိုခနဲ ဖြတ်သွားသည့် ကားသံသည် နားထဲသို့ စုန်းခနဲ ရိုက်သလို

ဖြစ်သွားလေ၏။ သို့မှုပိုက်စိုက်ကျနေသည့်ခေါင်းကို အားယူပြီး မေ့လိုက်သည်။ ပတ်ဝန်းကျင်သည် ဆူရူဟံသိတော့မရှိလှု့။ သို့တိုင် အဂ္ဂန်အေးချမ်းလွန်းသည်ဟုလည်း မဆိုနိုင်။ မြင်ကွင်းမှာ သူနေထိုင်ရာ အရပ်အဝန်းနှင့် ယုံးလျင် စိမ်းစိမ်းစိုးစိတော့ရှိလှု့၏။ မြင်ရသမျှ မြေကွက်လပ်တွေက ကျယ်ပြန်၏။ တစ်ခြိန်င့်တစ်ခြိမှာ အတော်အလုမ်းဝေးသေးသည်။ သန်ရှင်းပြန်ပြီး သောင်းခြုထဲတွင် အလိုကြိသလောက် တည်ဆောက်ထားသည့် တိုက်ဒေါ်များထောင်အိမ် စသည်တို့ကို မြင်ရသည်မှာ စိတ်တဲ့မွန်းကျပ်စရာမလို့။ အား....ကျတ် ကျတ်။

ခေါင်းက မနာတော့တာ သေချာပြီဟု တွေးတော့မှ ဘယ်ဘက်ရင်က နာလာသလိုလို။ အများကြီးတော့မဟုတ်။ နည်းနည်းလေး။ နည်းနည်းဆိုမှ တကယ်နည်းနည်းလေး။ ရုံးခနဲ့တစ်ချက်သာ။ ထိုခဏေလေး ပြီးတော့ အကောင်းပကတိအတိုင်း။ မနက်စောစော လမ်းလျှောက်မည်ဆိုသည့်အတွေးဖြင့် အိမ်ထဲက ပျော်ပျော်ကြီး ထွက်လာတုန်းကလို ပြမ်းချမ်းလို့။

သူ ခေါင်းကိုကိုပြီး အတန်ကြာ ပြမ်းသက်လိုက်သည်။ စဉ်းစားနေခြင်းဖြစ်၏။ သူ မနက်လမ်းလျှောက်နေသည်ပဲ။ ဂ နာရီပင် မထိုးတတ်သေး။ နောရီ မထိုးခင်ကတည်းက ထွက်လာခဲ့တော့ လမ်းလျှောက်နေသည်မှာ တစ်နာရီလောက်တော့ရှိလှု့။ သို့ကလိုဆို ဒါက ဘယ်နေရာလဲ။

စိတ်ထဲ မှတ်မှတ်မိမိရှိသလို ခံစားမိသော်လည်း ဘယ်အချိန်က သည်လိုဝင်းကျင်မျိုးသို့ကို ခြေားလှည့်ခဲ့သလဲ မမှတ်မိပြန်။ ဆောင်းလေည်းကို ပုတ်ခတ်ချင်သဖြင့် မနက်စောစော လမ်းလျှောက်နေသူက ရှတ်တရက်သည်ကားမှတ်တိုင်မှာ ဘာတိုင်လုပ်နေရသလဲ။ ပြီးတော့ သူ၊ အနေနဲ့ သည်နေရာကို လာဖို့ရာ အကြောင်းတစ်စုံတစ်ရာမရှိမဟုတ်လား။

သူ ထိုင်နေရာမှ ထပ်လိုက်သည်။ သူ၊ ရေ့တည့်တည့်သို့ ကျရောက်နေသည့် နေရောင်ကို လက်တစ်ဖက်ဖြင့်ကာပြီး ကြည့်လိုက်သည်။ မနက်နေရောင်ခြည်ဖြစ်သဖြင့် သိပ်အပူကြီးတော့မဟုတ်။ နေးသည်ဟုဆိုရမည်ပင်။ အသက်ကို ဖြည်းဖြည်းရှုသွင်းလိုက်၏။ ထို့နောက် လက်နှစ်ဖက်ကို ခါးမှာထောက်လိုက်ပြီး ခေါင်းကို ဘယ်ညာလှည့်၍ ကြည့်လိုက်သည်။

## သီရိဝစ္စအိုးရု

ဟင်...သူညာဘက် မလှစ်မကမ်းတွင် တွေ့ရသည့် အပြာရောင် ဆိုင်းဘုတ်ကိုမြင်တော့ အကြည့်သည် ထိနေရာမှာ ချက်ချင်းရပ်၏။ အပြာ ရောင်နောက်ခံပေါ်တွင် အနက်ရောင်စာလုံး၊ စောင်းစောင်းလေးများသို့ အကြည့်ကိုစွာမရတော့။ အတန်ကြာပဲ ထိုဆိုင်းဘုတ်ကို ကြည့်နေမိသည်။ သီရိဝစ္စ...

ဥက္ကလင်းပြောသည့် အီးရုပဲ။ ဘယ်လိုဖြစ်ရပါလိမ့်။ သည်နေရာကို လာချင်စိတ် ဖြစ်နေခဲ့သည့်မှာ ကြာခဲ့ပြီ။ ဘယ်မှာရှိမှန်း အတိအကျမသိသဖို့ ဥက္ကလင်းအကုအည်ကိုယူပြီး တစ်ခေါက်လောက်တော့လာဖို့ တွေးထားခဲ့၏။ ယခုတော့ ဘယ်ဘယ်လိုလိုပုပ်ပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်။ ဂိုပြီး ထူးဆန်းရသည်က သည်နေရာကို ရင်းနှီးနေသည်။ မစိမ်း။

ခြေလှမ်းများကို အိုးရုထဲသို့ ဦးတည်လိုက်သည်။ အာ... ဒီနေရာ ပဲ။ ခြိုင်းရှုံးသို့ရောက်တော့ သူ့ခြေလှမ်းများကို ရပ်လိုက်သည်။ ထိုနောက် အတွင်းသို့ မသိမသာ လှမ်းကြည့်လိုက်သည်။ ပြီးတော့ ပြီးလိုက်၏။ တိုက်ဆိုင်ခြင်းလား၊ ကံကြမှာလား။ တုံးဆိုင်းမနေတော့ဘဲ ခြိုင်းအတွင်းသို့ ပေါ့ပါးစွာဝင်လိုက်သည်။

မြက်ပင်ပါးပါးခင်းသော ခြိဝင်းထဲတွင် စံပယ်ရုံတွေကို တွေ့ရ၏။ အမြတစေ ရေချေပေးသည်ထင်ရာသည်။ စံပယ်ပန်းများ ဖွေးဖွေးဖြူးဖြူးနေ၏။ ထို့နောက် ရန်း။ စံပယ်ရန်း။ သူ အားရပါးရှုံးလိုက်လိုက်သည်။ သက်သောင့် သက်သာရှိပြီး စိတ်ထဲလန်းသွားသည်ကအမှန်။ သူ ဆက်မလျမ်းသေးဘဲ စံပယ်ရုံ တစ်ရုံရှုံးတွင် ရပ်နေလိုက်သည်။ လူမျိုးလူယောင်ကိုမတွေ့ရ။ လူရောရှိပါရဲလား။ တစ်ခါက ကောင်မလေးရော့။ သူ ကျေနပ်စွာပြီးမိ၏။ ခဏနေတော့ သူ့နောက်က အသံကြားရသဖြင့် လှည့်ကြည့်လိုက်သည်။ အိုးတစ်လုံးကို လက်နှစ်ဖက်ဖြင့် သတိထားကိုင်ရင်း သူ့ကို ရပ်ကြည့်နေ သည့် မိန်းကလေးတစ်ယောက်။

“ဘယ်သူပါလ”

ထို မိန်းကလေးက သူ့ကို ထူးဆန်းသလို ကြည့်ပြီး ထပ်မေး၏။ ထို့နောက် မျက်လုံးကို ကစား၍ သူ့ကို ခြေခံးခေါင်းဆုံးကြည့်ပြန်သည်။ ထိုမှ သူလည်း ထိုမိန်းကလေး နည်းတူ သူကိုယ်သူ ပြန်ကြည့်လိုက်သည်။ အကျိုလက်ရည် ခေါင်းစွမ်းကို ခေါင်းမှာစွမ်းလျက်၊ အားကစားဘောင်းဘိ အပြာရောင်အောက်တွင် သဲသဲပေါ်နေသော ဖိနပ်အဖြူရောင်။ သူ ကပ္ပါ ကယာ အကျိုခေါင်းစွမ်းကို ဆွဲချုလိုက်သည်။

“ဒီအိမ်က မိန်းကလေး ရှိလား”

“ဘယ်သူ့ကို ပြောတာလ”

မိန်းကလေး၏ အမေးကို သူ ဘယ်လိုဖြေရမလဲမသိ။ နာမည် လည်းမသိ။ ချက်ချင်း မဖြေသေးဘဲ ဟိုဟိုသည်သည် လှည့်ကြည့်လိုက် တော့ မလှမ်းမကမ်းရှိ စွဲယ်တော်ပင်အောက်က အုတ်ရှုသေးသေးလေးကို မြင်မှ သတိရလာကာ

“ဟိုလေ”

သူ လက်ညီးညွှန်ရာကို မိန်းကလေးက လိုက်ကြည့်ရင်း

“သို့..”

ဟု သဘောပေါက်သလို ရရှုတ်၏။

ထိုမှ သူလည်း အားရှိသလို အင်းဟု ပြောပြီး ပြီးလိုက်သည်။

“အိမ်မွန်းကို ပြောတာလား”

“အိမ်မွန်”

သူ သံယောင်လိုက်သလို အိမ်မွန်ဟုလိုက်ပြောတော့ မိန်းကလေး

ထုံးဆက်လက်ကျွန်

က သူ့ကို မျက်မှောင်ကြော်ပြီး ပြန်ကြည့်သည်။

“အင်း အိမ်မွန်၊ မသိဘူးလား”

သူ မျက်လုံးတစ်ချက် ပြုးသွားသည်။

“အာ အိမ်မွန်၊ ဟုတ်တယ် အိမ်မွန်”

သူ့အမှုအရာမှာ မသိဘဲ ရောချုပ်များ ပေါ်လွင်နေသလားမသိ။

အနီးမှာသာ မှုန္ဂုတ္တလွင် ချက်ချင်းဆွဲယူပြီး ကြည့်လိုက်ချင်၏။

“ခဏောင့်နော်”

သူ့ရှေ့က မိန်းကလေးက ထိမျှပြောပြီး အိုးကို သတိထားကိုင်လျက် ပြန်ထွက်သွားသည်။ ဘာကြောင့်မှန်းမသိ။ သူ ရင်တွေခုန်နေရသည်။ သုတေသနစာတမ်းဖတ်လျှင်တောင် သည်လောက်ရင်မခုန်ဖူး။ ဘာကြောင့်ပါလိမ့်။ အိမ်မွန်က သူ့ကို မြင်လျှင်မှတ်မိပါမလား။ ဘာလာလုပ်ပြန်တာလဲဟု မသိကျိုးကျွန်ပြုနေမလား။ သူ ခေါင်းခါလိုက်သည်။ ဘာတွေ သွေးကြောင်နေတာလဲ အောင်နိုင်သူ။ လေပူတစ်ချက်ကို ဖြည့်းဖြည့်းချင်း မှတ်ထုတ်လိုက်၏။ သည်နေရာမှာပဲ ရပ်နေရမလား။ ခြိဝင်းထဲ ပတ်ကြည့်ရမလား။ မဝဝေခွဲနိုင်။ လက်နှစ်ဖက်ကို ဘော်းဘီအိတ်ထဲ ထည့်နှီးကြပြီး နေရာမှာပဲ ပြုမိသက်စွာ ရပ်နေလိုက်သည်။ အိမ်မွန်များ ဘယ်အနားက ပေါ်လာလေမလဲ။ အကြည့်ကိုလည်း ကတော်ရသေး၏။ တစ်ခါက တွေ့ခဲ့သည့်မိန်းကလေးမှာ အိမ်မွန်လား သူမသိ။ အိမ်မွန်ဆိုသည့် မိန်းကလေးရောက်လာမှ သူတွေ့ခဲ့ရသည့် မိန်းကလေးမဟုတ်လျှင်ဒုက္ခာ။ ဘာလို့များ အိမ်မွန်ပါဟု ပြောလိုက်ရတာပါလိမ့်။ မဟုတ်လျှင် မခက်လား။

“ဘယ်သူလဲ”

ပေါ်လာပြန်ပြီး နောက်ကျားကအသံ။ ဒီတစ်ခါ အသံမှာပိုပြီးသာ သည်ဟု ဆိုရမလား။ အလွန် ချိုသာပုံမျိုးလည်းမဟုတ်။ ယောက်ဗျားလေးတစ်ယောက်ကို စကားပြောရသည်မို့ တမင်နှီးညွှေသေသည်မျိုးမဟုတ်။ သူ နောက်သို့ ဖြည့်းဖြည့်းချင်း လှည့်ကြည့်လိုက်၏။

“အိမ်မွန်”

သူ့နှစ်ကထွက်ကျလာသည့် အသံတိုးတိုးသည် သူမ အမှုအရာကို ဟန်မဆောင်နိုင်စွာ ဖြစ်စေပြီးလားမသိ။ အိမ်မွန်က သူ့ကိုအံ့ဩသလို တစ်ချက်ကြည့်သည်။ ထို့နောက် ထူးဆန်းသလို သူ့အနားကို တိုးလာ၏။

“ရှင်...၊ ရှင် ဟုတ်တယ်မဟုတ်လား”

သူ နှစ်ခမ်းကို တင်းတင်းစွဲပြီး ခေါင်းကို ညီတ်ပြုလိုက်သည်။  
“ဒီကို ဘယ်လိုရောက်လာတာလ”

သည်မေးခွန်းကိုတော့ သူ ဘယ်လိုဖြေရမလဲမသိ။ မနက်က  
လမ်းလျောက်ရင်း ခေါင်းကိုက်လာခဲ့သည်ကို ပုံဖော်ကြည့်သည်။ လမ်းမ  
ပေါ်မှာ မရပိန့်ဖြစ်နေတော့ အနီးအနားက တစ်ယောက်ယောက်ကို လှမ်း  
ဆွဲလိုက်တာလား။ ကားပေါ်ကို သည်အတိုင်းပဲ တက်လိုက်လာခဲ့သလား။  
တစ်စုံတစ်ယောက်၏ အကူအညီနဲ့ လိုက်လာခဲ့တာလား။ သူ မသိ။

အိမ်မွန်က သူအဖြေကို စောင့်စားနေသလို သူမျက်နှာကို မျှော်လင့်  
ကြီးစွာ ငြော်နေလေ၏။ သူ ဘာပြန်ပြောရမှန်းမသိ။ လမ်းလျောက်ရင်း  
ခေါင်းကိုက်တာက စပြောရလျှင် ယုံနိုင်မည်လား။ မဖြစ်ချေသေး။

“အင်း လမ်းလျောက်လာတာ”

“လမ်းလျောက်လာတာ”

မဆိုင်းမတွေပင် သူ ခေါင်းညီတ်လိုက်တော့ အိမ်မွန်က ဒီထိလားဟု  
မယုံနိုင်သလို ပြန်မေးသည်။

“အင်း မနက်စောစော လမ်းထလျောက်တာလေ”

“အာ ဟုတ်လား၊ ရှင်က ဘယ်မှာနေတာလ”

“ဟင်၊ ဒီအနားမှာပဲ”

ပြောပြီးတော့ လေယူတစ်ချက် မူတ်ထုတ်လိုက်ရသည်။ ထို့နောက်  
မျက်နှာကို တစ်ဖက်သို့၊ အသာလွှဲ၍ မျက်လုံးကို စုံမှုတ်ပစ်ရသည်။  
လိမ်မိပြန်ပြီး၊ တကယ်ပါပဲ။

“ဒါနဲ့ ဒီကို ဘယ်လို”

သူ လက်တစ်ဖက်ဖြင့် ခေါင်းကို အသာမွတ်လိုက်သည်။

“အင်း၊ လမ်းလျောက်ရင်း ဒီနားကို ရောက်လာတော့ ဝင်ကြည့်  
တော့”

“အာ ဟုတ်လား”

“ရှင့်ကို အရင် ဒီနားမှာ မတော့ဖူးဘူးနော်”

သူတစ်ချက်ပြီးလိုက်သည်။ ထို့နောက် ဟုတ်တယ် ပြောင်းလာ  
တာ မကြာသေးဟု မသားသုံးတော့ အိမ်မွန်က သူကို ယုံရအခက် မျက်နှာ  
ပေးဖြင့် ပြန်ကြည့်နေသည်။

“ဒါနဲ့ အိုးလုပ်တာလား”

တစ်ဖက်ရှိ အဆောင်ငယ်ကို ငဲ့ကြည့်ရင်း သူမေးတော့ အိမ်မွန်က  
ဟုတ်တယ်ဟု ပြောပြီး ခေါင်းညီတ်၏။

ကြည့်လို့ရမလား”

“ဒီနေ့က အလုပ်ပိတ်တယ်”

“အလုပ်ပိတ်တယ်”

“ဟုတ်တယ်၊ ဒီနေ့က တန်းနေ့လေ”

ထို့မှ သူ ခေါင်းတညီတ်ညီတ်လုပ်ရင်း ပြီးလိုက်သည်။

“တန်းနေ့လေ အလုပ်ပိတ်တယ်လား”

အိမ်မွန်က ခေါင်းညီတ်၏။

“ဒါဆို အလုပ်က တော်တော်ကြီးပုံရတယ်”

“နည်းနည်းပါ”

နည်းနည်းပါဟုဆိုရင်း လက်ခလယ်နှင့် လက်မကို အသာပူးပြတော့  
အိမ်မွန်မျက်နှာကို သူစွေးစွေးကြည့်မိ၏။ မစိမ်းတဲ့မျက်နှာမျိုး။

“ကျွန်တော်တို့”

“ကျွန်မတို့”

မထင်မှတ်ဘဲ ပြိုင်တူထွက်လာသော စကားသံတို့ကြောင့် နှစ်ဦး  
သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ပြီးမိကြသည်။

“အရင် ပြောပါ”

သူက အိမ်မွန်ဘက်သို့ လက်တစ်ဖက်အသာဆွဲနှုန်းလျက် ဦးစားပေး  
ပြောတော့ အိမ်မွန်က မဟုတ်တာ ရှင်အရင်ပြောပါဟု ဆိုသည်။

“ကောင်းပြီ၊ ဒါဆို ပြောပြီ၊ ကျွန်တော်တို့ အရင်က တွေ့ဖူးသလား  
လို့”

သူစကားကြောင့် အိမ်မွန်က နှုတ်ခမ်းကို ဟာဟာဖွင့်လျက် ပြီးမလို  
ပြင်သည်။

“ကျွန်မလည်း အဲဒါပဲ မေးမလို့၊ အရင်တစ်ခါက တွေ့တာမျိုး  
မဟုတ်သေးဘဲ ကျွန်မတို့ တွေ့ဖူးတယ်လို့ ထင်နေတယ်”

အိမ်မွန်က ခေါင်းကို အသာင့်လျက် သူ့ကို ခပ်စွေးစွေး ကြည့်ပြီး  
တွေးတွေးဆဆပြော၏။

“သေချာတာကတော့ ကျွန်တော်တို့ တွေ့တာ ဒီတစ်ခါနဲ့ဆို  
နှစ်ကြိမ်မြောက်ပဲ၊ ဒါပေမဲ့ ဘာလို့ မစိမ်းသလို ဖြစ်နေပါလိမ့်”

အိမ်မွန်က ကြွေလုလှ ဖြစ်နေသည့် စံပယ်တစ်ပွင့်ကို ခါးကိုင်းပြီး အသာရူးလိုက်သည်။ ထို့နောက် လက်ဖဝါးပေါ်တင်ကာ နမ်းရှိက်လိုက်၏။ စံပယ်ကြိုက်ပုံပဲဟု သူပြောလိုက်တော့ အိမ်မွန်ကပြီးသည်။

“ဖြူစင်တယ် မဟုတ်လား”

“ဟင်”

“စံပယ်ကို ပြောတာ”

“အာ ဟုတ်ကဲ့”

“ရော့”

အိမ်မွန်က စံပယ်တစ်ပွင့်ရူးပြီး သူ့ကိုပေးတော့ ရုတ်တရက် ကြောင်သွားပြီးမှ စံပယ်ကို အသာယူလိုက်သည်။ ထို့နောက် နာဖျားဝမှာ တော့ပြီး နမ်းလိုက်၏။ သူ ပြီးချင်သွားသည်။ ဘယ်တုန်းကမှ မပြုခဲ့ဖူးသည့် အပြုအမှုတွေ။ ပန်းတစ်ပွင့်၏ ရန်းကို ဓမ္မးမှန်းသိသော်လည်း နမ်းရှိက်ဖို့ကို သူ တစ်ခါမှ မတွေ့ခဲ့ခဲ့။

“ဘယ်လိုလဲ”

အိမ်မွန်က သူ့ကိုကြည့်ပြီးမေးတော့ အင်း ဓမ္မးတယ်ဟု မဆိုင်းမတွေ့ဖြမ့်သည်။

သည်နေရာက ထွက်ခွာဖို့ကို သူဘာကြောင့် မတွေးမိရသလဲ။ တစ်စုံတစ်ခုက ညီးထားသလို သည်နေရာမှာပဲ ဘာလို့ တပဲပဲလည်နေချင်ပါ လိမ့်။ အပွင့်နှန်ပါသည့် ဂါဝန်ရည်ကို လက်တစ်ဖက်ဖြင့် မတင်ထားသည့် လက်ချောင်းလှလှလေးများကို ဘာလို့ ငွေးချင်နေရတာပါလိမ့်။ ပခုံးပေါ် ပဲကျေနေသည့် ဆံနှံယော့ပျော့ပျော့တွေကို ထိကိုင်ချင်စိတ်ကို ထိန်းနေရ၏။ ထို့နောက် ဘေးတိုက်အနေအထား မြင်နေရသည့် နှာတံ့စင်းစင်းနှင့် မျက် တောင်ကော့တွေ။ အခြေယာသကင်းသည့် မျက်နှာနှန်ပေါ်က သွေးကြောစိမ်း စိမ်းများ။ အကြည့်ကို လွှဲဖယ်ဖို့ ခက်ရသည်ပဲ။

အတန်ကြာ တိတ်ဆိတ်နေသည့် သူ့ကို အိမ်မွန်က လှည့်ကြည့်၏။ ထိုမှ သူ့ငွေးမောမှုကို ကပျောကယာ လက်စာတ်ရသည်။ လူမိသည့် သူခိုးလို အနေမတတ်လွှာ မျက်နှာပူမိသေး၏။

“ရှင် ပြန်တော့မလား”

“ဟင်... ဟုတ်ကဲ့”

တစ်ဖက်လှည့်ဖြင့် နှင်သည်ပဲဟု ပြီးမိရသည်။ သူကလည်း

ထုံးဆက်လက်ကျွန်

ဒီနေရာမှာ အချိန်ကြာကြာ ဘာလုပ်နေမိပါလိမ့်။  
“နောက်နေ့ အိုးတွေကို လာကြည့်လို ရမလား”  
“ဟုတ်ကဲ ရပါတယ်”  
သူ အိမ်မွန်ကို ကြည့်လိုက်ပြီး ပြုးပြလိုက်တော့ အိမ်မွန်က  
ပြန်ပြုးပြ၏။

“ဒါဆို သွားပြီ”

အိမ်မွန်က ဟုတ်ကဲ့ဟုပြောမှ သူ လှည့်ထွက်လာခဲ့၏။ အတော်ပဲ  
အဆင်မခြောသည့်အဖြစ်ပဲ မဟုတ်လား။ ဘာတွေများ လုပ်နေမိပါလိမ့်။  
သည်တစ်ခါတော့ ဘယ်ကားကို ပြန်စီးရမလဲ ကောင်းကောင်းကြီး မှတ်မိခဲ့ပြီ။  
လက်ကနာရီကို ငုံကြည့်လိုက်တော့  
ဇန်နဝါရီ ၁၀ရက် မနက် စနာရီခွဲ။

\* \* \*

အခန်းတံ့ခါး ဘဲလ်သံကြားသဖြင့် တံ့ခါးကို ဖွင့်ပေးလိုက်သည်။  
တံ့ခါးရွှေမှာ ရပ်နေသည့် တိုးဝေကို တွေ့ရ၏။

“ဘာလုပ်နေတာလ”

ဝင်ဝင်ချင်း မေးသည့် တိုးဝေအဖြေကို လက်ထဲက စာအုပ်ထူထူ  
ကြီးကို ထောင်ပြလိုက်၏ တိုးဝေ သဘောပေါက်လိမ့်မည်။

“ပြီးတော့မှာလား”

“မပြောတတ်ဘူး”

“ဘာလ၊ မင်း အဖြေကြီးကလ”

တိုးဝေက သူ့ကို တစ်ချက်ကြည့်ရင်း အလိုမကျယလို ဆိုသည်။  
ကော်ဖိတစ်ချက်ဖျော်ပြီး တိုးဝေကိုပေးတော့ လှမ်းယူရင်း ဘာဖြစ်လိုလဲဟု  
သိလိုစိတ်ဖြင့် ထပ်မေးလာသည်။

“မင်း သိရိုဝိုဇ်အီးရုံကို သိလား”

“သိရိုဝိုဇ်”

တိုးဝေက ကော်ဖိကို သောက်ရန်လုပ်ပြီးမှ မသောက်တော့ဘဲ  
ဘူ့ကို ပြန်ကြည့်သည်။

“အင်း သိရိုဝိုဇ်”

“ဘာလို့လ”

“မင်းများ သိသလားလို့၊ ဉာဏ်လင်းပြောတာတော့ နာမည်ကြီးတယ်တဲ့”

“နာမည်ကြီးတယ်၊ ဘယ်လိုမျိုးလဲ”

“အဲဒါတော့ သေချာမသိဘူး၊ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကမှ ပိုပြီးနာမည်ကြီးဟာတာလို့ ပြောတယ်”

တိုးဝေက သူ့ကိုကြည့်ပြီး ဉာဏ်လင်းကလားဟု မေး၏။ သူ ခေါင်းညီတ်လိုက်သည်။ တိုးဝေ မျက်နှာအမှုအရာကို ကြည့်ရသည့်မှာ ထိုဒိုးရုံကို လုံးဝမကြားဖူးပုံမျိုးတော့ မဟုတ်။ သူ မရင်းနှီးသည့်အရာကို ကြားရလျှင် သတင်းထောက်ပိုးပြုပြီး အရောင်တောက်လာ တတ်၏။ ခုတော့ သိရှိစွာဟုသာ သာမန်ပြန်မေးပုံက အိုးရုံအကြောင်းနှင့် ပတ်သက်ပြီး တစ်ခုခုသိထားသည့်နှင့်။ တိုးဝေမျက်လုံးများကို သူ သေသေ ချာချာစိုက်ကြည့်လိုက်တော့ တိုးဝေက ဘာကြည့်တာလဲဟု ပြောကာ အကြည့်လွှဲ၏။

“မင်း သိတယ်မဟုတ်လား”

“ဘာကိုလဲ”

တိုးဝေအသံမှာ လိုအပ်သည်ထက် မာနေသယောင်။ အိုးရုံကိုဟု သူဆက်ပြောတော့မှ အင်း ကြားဖူးသားပဲဟု မထူးဆန်းသလို ပြန်ဖြေသည်။

“ရောက်ဖူးလား”

တိုးဝေ ခေါင်းခါသည်။ ထို့နောက် ကော်ဖီကို အရာသာခံသလို စိမ်ပြောနပြော သောက်နေ၏။

“ဒါနဲ့ အရိုးစုတွေ့တဲ့ဘက်က ဘာကြားသေးလဲ”

သူ့အမေးကို တိုးဝေက ကော်ဖီခွဲက်ကို စားပွဲပေါ်တင်လိုက်ပြီးမှ

“မသွားရသေးဘူးလေ၊ မင်းပဲ အတူတူသွားမယ်ဆို”

ထိုမှ ဟုတ်သားပဲဟု သူတွေးမိသည်။

“လွှန်ခဲ့တဲ့နှစ်လေးဆယ်လောက်က အဲဒီမှာ အလုပ်ရုံရှိခဲ့တယ်ဆိုတာ သေချာတယ်နော်”

တိုးဝေ ခေါင်းညီတ်သည်။ ထို့နောက် သေချာတယ်ဟု ထပ်ပြော၏။

“ဒါဆို သွားရအောင်၊ သွားမှ တစ်ခုခု သိရှိမှုအဟုတ်လား၊ မင်းဘာ ထပ်သိထားသေးလဲ”

ထုံးဆက်လက်ကျွန်

“အဲဒီနေရာက ပြောင်းသွားတဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်”  
သူဆိုရင်တော့ အရိုးစုန်ပတ်သက်ပြီး တစ်ခုခုသိနိုင်မလား မပြောတတ်ဘူး၊  
အသက် ၉၀ နီးပါးတော့ ရှိပြီ”

တိုးဝေစကားကြောင့် သူ ပြီးလိုက်သည်။ ဒါကြောင့်ပဲ တိုးဝေကို  
အားကိုးနေရတာမဟုတ်လား။

“အဲဒီအဘက အရင်တုန်းက အဲဒီနေရာမှာ နေခဲ့ပြီးမှ တစ်နေရာရာ  
ကို ပြောင်းသွားတယ်လို့ ပြောတာလား”

“သေချာမပြောတတ်ဘူး၊ သွားကြည့်ရင်တော့ သိမှာပဲ”

“ခု အဲဒီအဘ ဘယ်မှာနေလဲ သိလား”

“သိတယ်”

ဒါဆို ခုပဲသွားရအောင်ဟု သူပြောတော့ ကော်ဖိလေးတော့  
ပြီးအောင် သောက်ပါရစော်းဟု တိုးဝေက ခနဲ့သလိုဆိုပြီး သောက်လက်စ  
ကော်ဖိဂိုစားပွဲပေါ်မှာပင် တင်ထားခဲ့လိုက်သည်။ ထို့နောက် ရွှေက အပြေး  
အလွှားဆင်းသွားသည့် သူ့ နောက်ကို ပြီးလိုက်လာလေ၏။

\* \* \*

“မင်းပြောတော့ သိပ်မဝေးဘူးဆို”

ကားကို သတိထားမောင်းနေသည့် တိုးဝေကို ကြည့်ပြီး သူပြော  
လိုက်သည်။ မြို့ပြင်ကို တဖြည်းဖြည်းထွက်လာခဲ့ပြီး၊ လယ်ကွင်းပြင်အစပ်နဲ့  
စိမ်းခိုစိတော့အပ်ကလေးများကို မြင်စပြီးမဟုတ်လား။ ကောင်းကင်ကတော့  
အလွန်ပင်ကြည်လင်နေ၏။ တိမ်မျှင်စ အချို့တို့က ကားပြေးရာနောက်သို့  
ကောက်ကောက်ပါအောင် လိုက်နေကြသည်ဟု ထင်ရသည်။

တစ်နေရာသို့၊ ရောက်တော့ကားမှန်စို့ချကာ

“တိုးဝေ ဖြည့်ဖြည့်းဟု ပြောရင်း ကားပြတင်းမှ ခေါင်းကိုပြုလျက်  
အတင်းထွက်ကြည့်၏။

“ဘာလုပ်တာလဲ”

တိုးဝေ မကျေနပ်သလိုဆိုတော့ ခဏဟု တိုးဝေကိုပြောပြန်သည်။

“ဘာလုပ်မလို့လဲ”

စိတ်မရှည်သလို ထွက်လာသည့် တိုးဝေစကားကို ဂရမစိုက်နိုင်။  
ခဏရပ်ပါဆို ဟု သူကပင် တိုးဝေကို ထပ်ပြောလိုက်သည်။ ထိုမှ တိုးဝေက

ကားကိုရပ်ပေးလိုက်၏။

သို့တစ် သူ ကားပေါ်ကတော့ မဆင်း။ တိုးဝေဘက်သို့ လှည့်ကာ ဖို့မှာကြည့်ဟုပြောပြီး တစ်ဖက်သို့ လက်ညီးဖြင့် ဗျာနှင့်ပြတိက်သည်။ တိုးဝေ က သူနည်းတူခေါင်းငံ့၍ သူ ဗျာနှာသို့ လိုက်ကြည့်သည်။

“တွေ့လား”

တိုးဝေထံက သက်ပြင်းချသံ သဲသဲကို ကြားရသည်။ ထို့နောက အဲဒါ ဘာဖြစ်လဲဟု ပေါ့ပေါ့ဆို၏။ ဒါကိုပဲ သူ မကျေနပ်ချင်။

“ငါ ပြောတဲ့ အိုးရုံလေကွာ”

“အင်းလေ အဲဒါ ဘာဖြစ်လဲလို့”

“နေဘက်မှ ပြောပြမယ်၊ မောင်းတော့”

သူ့အသံမှာ အနည်းငယ် စိတ်လျော့ကျဟန် ပါနေလိမ့်မည်။ ဒါကိုပင် တိုးဝေက ဘာအရေးလဲဟု တွေးပြီးများ နေလေသလား။ ခပ်တည်တည်ပင် ကားကို မောင်းထွက်၏။

“အဲဒါအိုးရုံက ထူးဆန်းတယ်”

“အိုးရုံပဲ၊ ဘာကတူးဆန်းလိုလဲ၊ ဒီမြို့မှာ အိုးရုံတွေ့မှ အများကြီးကို”

“အဲဒါ သိတယ်၊ ဒါပေမဲ့ ဒီအိုးရုံက တကယ်ထူးဆန်းတာ၊ ပြီးတော့ နာမည်က သိရှိဝိစ္စတဲ့”

သူ့စကားကို တိုးဝေက အလေးမထားဟန် တစ်ချက်ရယ်သည်။ ထို့နောက ရှေ့ကလာနေသည့် ကားတစ်စီးကို အသာရှောင်လိုက်၏။

“အိုးရုံတွေ အများကြီးရှိတဲ့အထဲ ဒီအိုးရုံကိုပဲ စိတ်စွဲနေတဲ့ မင်းကမှ ထူးဆန်းနေတာ”

သူ တိုးဝေကို ဘုကြည့်ကြည့်လိုက်သည်။

“အား...မင်းကို တော်တဲ့သတင်းထောက်လို့ သိတားတာ၊ အဲဒီလို မဟုတ်ဘူးပဲ”

“ဘာ”

တိုးဝေ၏ ဘာဆိုသည့် မကျေမနပ်သံက ကားထဲမှာပင် ကျယ် ကျယ်လောင်လောင် ထွက်လာ၏။

“ဟုတ်တယ်လေ၊ သိရှိဝိစ္စဆိုတဲ့ အိုးရုံဟာ ဒီမြို့မှာ တော်တော် နာမည်ကြီးတယ်ဆိုတာ မင်းလိုသတင်းထောက်တစ်ယောက်က မသိဘူးဆို တာ ပိုထူးဆန်းတယ်၊ တကယ်ထူးဆန်းတယ်”

သူ့စကားကို တိုးဝေက ဘာမှမပြောတော့ဘဲ ကားကိုသာ ဂရု တစိုက် မောင်းနေလေသည်။ မြို့ပြင်ကို အနည်းငယ်တွက်ပြီး ဆယ့်ငါးမိနစ် လောက် ဆက်မောင်းတော့ အရှုံးစုတွေ့သည့်နေရာကို ရောက်၏။ ထိုနောက် လမ်းမကြီးပေါ်ကနေ တစ်ဖက်သို့ ကျွန်းသွားသည့် လမ်းသွယ်တစ်ခုသို့ တိုးဝေက ကားကိုကွေ့ဝင်လိုက်သည်။

“ရောက်ပြီလား”

မနေ့နိုင်စွာ သူမေးတော့ တိုးဝေက တစ်လုံးတည်းပြောသည်။

“အင်း”

အိမ်ရာအသစ်များ ပြန်ချေပေးထားသည်ဆိုသည့် နေရာပဲ ဖြစ်ရ မည်ဟုတွေးလိုက်သည်။ တစ်ထပ်တိုက်ပုံလေးတွေနဲ့ ပျဉ်ထောင်အိမ်ကလေး တွေက သစ်လွင်နေ၏။ သစ်သားတိုင်ကလေးများဖြင့် ပိုင်းရုံတားသည့် မြန်ခြိုင်းလေး တစ်ခုရှေ့တွင် တိုးဝေက ကားကိုရပ်လိုက်သည်။ သူ ကားပေါ်ကဆင်းပြီး ပတ်ဝန်းကျင်ကို ရူးစမ်းလိုက်၏။ တစ်ခါမှ မရောက်ဖူး သည့်နေရာပဲ။ ခံလျမ်းလှမ်းရှိ ချောင်းငယ်ထဲတွင် ကလေးငယ်အချို့ ရော်ချောက်သည်။ အော်ဟစ် ဆူလုံလို့။ အမျိုးသားအချို့က ပုံးကြီးပုံးငယ်ဖြင့် ချောင်းငယ်ထဲက ရောက်သယ်ယူနေကြ၏။

အိမ်ခြေအများစုက တောင်ခြေမှာ။ အပင်နည်းပြီး မြန်များကိုသာ မြင်နေရသည့် တောင်တွေ။ သို့တစေ မြေသားကတော့ ခိုင်ပုံးရေ၏။

တိုးဝေဝင်သွားသည့် ခြိုထဲသို့ သူပါ မဆိုင်းမတွေ လိုက်ဝင်လိုက် သည်။ အဘိုးအို့တစ်ယောက်သည် အိမ်ရှေ့ကုလားထိုင်မှာ ထိုင်နေပြီး သူနဲ့တိုးဝေကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ သူတို့ အိမ်ပေါ်သို့တက် သည့်တိုင် အဘိုးက စကားတစ်ခွန်းမှ မပြောသေး။ အကဲခတ်သလို ကြည့်မဲ့ တိုင်း စိုက်ကြည့်နေသည်။ သူတို့အိမ်ပေါ်သို့ရောက်မှ အဘွားဒုံး တစ်ယောက်လည်း ရှိသေးမှန်းသိရသည်။ အဘွားအို့မှာ အိမ်နဲ့ရုံကိုမြှို့ပြီး ပုံတီး စိုင်နေ၏။ အိမ်ပေါ်ကိုရောက်ပြီး ထိုင်မှ အဘိုးရော အဘွားပါ လှုပ်လှုပ်ချုပ် ဖြစ်လာကာ အဘွားကလက်ထဲက ပုံတီးကို နီးရာစားပွဲတစ်ခုပေါ် တင်ထား ပြီး အဘိုးအနီး သို့ကပ်လာ၏။ ကြောက်ချုပ်နေပုံတော့မဟုတ်။ ကိစ္စတစ်ခုခုရီ နေသည်ဆိုသာ ပည့်သည့်တွေလာကြောင်း သိနေသည့်ဟန်။

“အဘိုး မဂ်လာပါ၊ အဘွား မဂ်လာပါ”

သူ နှုတ်ဆက်လိုက်တော့ အဘွားက ဟုတ်ကဲ့ဟု တလေးတစား

ပြန်ပြောသည်။ စကားသံတို့မှာ မပါပြင်တော့။ သွားများလည်း ရှိတော့ဟန် မတူ။ အဘိုးကမူ သူ့ကို မျက်တောင်တစ်ချက်မျှမတ်ဘဲ စွဲစွဲကြည့်နေ သဖြင့်၊ အနေခက်ရသေး၏ တိုးဝေက ခပ်တည်တည်ပင် မြေးတွေရော အဘွားဟု နှစ်ပေါင်းများစွာကပင် ကျမ်းဝင်လာဟန်မေးတော့ သူ့မှာ တိုးဝေ ကို ငေးကြောင်၍ ကြည့်နေရ၏။ သတင်းထောက်ပို့ တိုးဝေဟာ အတွေ့ အကြံများလုသူပေပဲဟု တွေးမီရသည်။

သည်လိုကိစ္စတွေမှာ တိုးဝေဟာ ဆရာပဲမဟုတ်လား။ သူ့အနေနဲ့ တိုးဝေကိုအားကိုးပြီး လိုက်လာခဲ့သည်မှာလည်း အမှန်။ သည်တော့ တိုးဝေ မျက်နှာကိုသာ ဘာပြောမလဲ၊ ဘာပြောလာမလဲဟု မျှော်လင့်တကြီး စောင့်စားနေလိုက်သည်။

တိုးဝေ၏ မြေးတွေရောဟူသည့် အမေးကို အဘွားက အရေးတယူ ပြုပြီး ပြန်ဖြေပါသည်။

“မြို့မှာ အလုပ်လုပ်နေကြတယ်” ဟူ၏။

ဒါဆို အဘိုးနဲ့အဘွားနှစ်ယောက်တည်း နေတာလားဟု တိုးဝေ က ထပ်ဆင့်မေးလာသည်ကိုပင် ဟုတ်ပါတယ်၊ နှစ်ယောက်တည်း နေတာ ပါဟု လိုလိုလားလား ပြန်ဖြေနေပြန်သည်။

“မြေးတွေက ဖြုန်မလာကြဘူးလား”

“သူ့မိဘတွေနဲ့ နေကြတာပေါ့၊ ပွဲတော်ရက်ဆိုရင်တော့ လာကြ တယ်၊ ငွေလေး ဘာလေး ကန်တော့ရင်းပေါ့”

ငွေလေးဘာလေး ကန်တော့ရင်းပေါ့ဟူသည့် စကားမှာ အဘွား၏ ကျေနှစ်ပိတိဖြစ်မှုကို တွေ့ရ၏။ တော်သေးတာပေါ့ ထောက်ပံ့မယ့်သူ ရှိလို့ဟု တွေးဖြစ်သေးသည်။ တစ်ဆက်တည်း တိုးဝေကိုလည်း အထင်ကြီးသွား၏။ အဘိုးကတော့ ဘာတစ်ခုမှုဝင်မပြောသေး။ သူ့ဂို့သာ စိုက်ကြည့်နေတုန်းမို့ အနေမတတ်တော့ဘဲ အဘိုးနေကော်းလားဟု မေးမိတော့ အဘိုးမျက်လုံး များမှာ အရောင်တောက်လာ၏။ ထို့နောက် ရုတ်တရက် သူ့လက်တစ်ဖက် ကို ခွဲယူလိုက်ပြီး လက်ဖမ်းကို ပွုတ်နေတော့၏။

အဘိုးအပြုအမူပြောင့် တိုးဝေရော သူပါ အဘိုးကို အုံပူးမှင်တက် စွာငေးပြီး ကြည့်နေမိသည်။ သူ့မှာ လက်ကိုရှုန်းရအခက်၊ လိုလားပုံပြဖို့ အခက်နှင့် စိတ်အိုက်နေရသည်။ အဘွားကို အားကိုးတကြီး ကြည့်ဖြစ်တော့ အဘွားမှာ အဘိုးလုပ်ရပ်ကို ထူးဆန်းတယ်ဟူ၍ပင် မထင်ဘဲ ဝမ်းနည်းဝမ်း

ထုံးဆက်လက်ကျွန်

သာ မျက်လုံးများဖြင့် ပြန်ကြည့်နေသဖြင့် သူ့မှာ ပို၍အောချရသည်။ သည်အခြေအနေကို ဘယ်လို နားလည်ရမှာပါလိမ့်။ ခက်သည်က အဘိုးက ဘာတစ်ခုမှမပြောသေး။ ခေါင်းငါ်ကိစိကျလျက် သူ့လက်ကို မလွတ် သေးဘဲ သေချာစွာကြည့်နေ၏။

“အဘိုး”

အခြေအနေ ပြောင်းလိုပြောင်းပြား တိုးဝေက အဘိုးဟု တိုးတိုးခေါ်သည်။ ထူးခြားမလာ။ ခဏကြာမှ အဘိုးခေါင်းမေ့လာ၏။ အဘိုးမျက်ဝန်းတို့မှာ စွေးရီမြိုင်းညို့နေသည်ကတော့ အမျှနဲ့။ အဘိုးစိတ်တို့ကို တကယ်ပဲ မခန့်မှန်းတတ်။ ဘာဖြစ်နေသလဲ။ သူနဲ့ပဲသက်ဆိုင်နေသလား။

“အဘိုး၊ တစ်ခုခြားပါညီ”

သူက ည်းသာစွာပင် အဘိုးကိုကြည့်ကာ ပြောတော့ အဘိုးက ခေါင်းတဆတ်ဆတ် ညိုတ်သည်။

“ထူးဆန်းတယ်”

ထိုမျှ တစ်ခွန်းပြောပြီး မျက်ရည်များငော်လိုလိုသည့် အဘိုးကို ကြည်ပြီး သူတိန္ဒိတ်ယောက် ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်နေကြသည်။ တိုးဝေကမူ ပြန်ကြရင် ကောင်းမလားဟု တိုးတိုးမေးလာ၏။ တိုးဝေအမေးကို သူ မတုံ့ပြုနဲ့ဖြစ်။ အဘိုးကိုသာ ငွေးကြည့်နေလိုက်သည်။ အဘိုးထံက တစ်စုံတစ်ရာ ဆက်သိရလျှင် သည်နဲ့အတွက် အကျိုးအများကြီးရှိနိုင်သည်ပဲ။ လာခဲ့သည့်နောက်တော့ ပြန်လှည့်ဖို့ဆိုတာ မဖြစ်နိုင်။ တိုးဝေက ဘာမှမပြောတော့ဘဲ သူနဲ့အဘိုးတို့၏ အခြေအနေကိုသာ ပွဲကြည့်ပရိသတ်ပမာ ပြီမြတ်သက်စွာ ဆက်ကြည့်နေလေ၏။

“ဘာက ထူးဆန်းတယဲ့ အဘိုး”

“အိုး.. အိုးရုံး”

အဘိုးစကားကို အတော်ပဲ အားစိုက်နားထောင်ရသည်။ အိုးရုံးလို့ အဘိုး ပြောလိုက်လေသလား။

“အိုးရုံးလို့ ပြောလိုက်တာလား အဘိုး”

အဘိုးက ခေါင်းညိုတ်၏။ ထို့နောက် ထူးဆန်းတယ်ဆိုသည့် စကားကို တွင်တွင်ပြောနေ၏။

“ထူးဆန်းတယ်ဆိုတာ ဘာကိုပြောတာလဲ အဘိုး”

သူ့အမေးကို ဆက်မဖြေနိုင်တော့ဘဲ အဘိုး မောလာဟန်တူသည်။

သူကလည်း အဖြေကို ဆက်သိချင်နေသည့် မဟုတ်လား။ ရှုတ်တရက် ချောင်းဆိုးလာသည့် အဘိုးကို အဘွားက ရင်ဘတ်ကို အသာပွတ်ပေးနေပြီး “အဘိုး ချောင်းဆိုးပြီ”

ဟု သူနဲ့တိုးဝေကိုကြည့်ကာပြော၏။ ပြန်စေချင်သည့် သဘောပဲ လား။ တိုးဝေက သူ့လက်တစ်ဖက်ကို မသိမသာကုတ်နေပြန်သည်။ သိသိ သာသာ ချောင်းဆိုးနေသည့် အဘိုးကိုကြည့်ကာ သူ စိတ်မသက်မသာ ဖြစ်လာရသည့်မို့ သိချင်စိတ်ကို ချိုးနှစ်လိုက်ကာ ပါလာသည့် လက်ဆောင် များကို အဘွားထံပေးပြီး နှစ်ဆက် ပြန်ခဲ့ကြရသည်။

အိမ်ပြန် လမ်းတစ်လျောက်မှာတော့ သူ့စိတ်ထဲ သိလိမ့်ပေါင်းများစွာ ပါလာခဲ့သည်။ အဘိုး၏ အကြည့်များက ဘာကိုပြောချင်တာလဲ သူမသိ။ ထူးဆန်းတယ်ဆိုသည့်စကားက ဘာကို ရည်ညွှန်းချင်တာလဲ။ အဘိုးအမူ အရာများမှာ တစ်မျိုးတစ်ဘာသာ ဖြစ်နေသည်ကတော့အမှန်။

ဘာတစ်ထဲမှ မပြောတော့ဘဲ တိတ်ဆိတ်စွာ လိုက်ပါလာသည့်မို့ထင် ကားမောင်းနေရသည့် တိုးဝေကပင် သူ့ဘက်ကို ခကေခဏ လှည့်ကြည့် နေလေ၏။

\* \* \*

အမောင်ထဲမှာ တဖြည်းဖြည်း ခြို့ဖွဲ့မော်လည်း သူအတွေးထဲက အလင်းရို့ယူသည့် ထင်းခန်းဆိုးလို မကြာမကြာ လက်လက် သွား၏။ ဘာကြောင့်မှန်းသူမသိ။ တွေ့ခဲ့ရသည့် အဘိုး၏ အကြည့်များဆိုသို့ ပြန်ပြန်လည်သွားရသည့် စိတ်အစဉ်ကိုလည်း နားမလည်နိုင်။ တိုးဝေခေါ်ရာ သို့ လိုက်ခဲ့ရပြီး သိတန်းသလောက် မသိခဲ့ရသည်ကိုလည်း စိတ်အလုံမကျ ချင်။ သို့စုံင့် ကာယကံရှင် အဘိုးနဲ့အဘွားကိုယ်စုံင့်က သိပ်မမာလှု။ သည်တော့ ဆန္ဒသည် စိတ်ထဲမှာသာ လူးလွန်နေရပြီး အပြင်သို့ စိတ်လို လက်ရ မပေါက်ရောက်နိုင်။ ဒါကိုလည်း အပြစ်မဆိုသာ။ သည်လိုဆို ဘာတွေကို စိတ်တိုင်းမကျ ဖြစ်နေရသလဲ။ အပြန်လမ်းမှာ တိုးဝေပြောသည့် စကားများကိုလား။

“အဲဒီနေရာက လူအတော်များများဟာ အရိုးစုတွေရတဲ့ လွင်ပြင် ဟောင်းဘက်က ပြောင်းလာကြရတဲ့ သူတွေတဲ့ လွင်ပြင်ဘက်မှာ နှစ်လေး ဆယ်နှီးပါးလောက်က မီးလောင်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ပြောတယ်”

ကားမောင်းရင်း ပြောနေသည့် တိုးဝေစကားများသည် ကားမှန်ဖွင့်  
ထားသဖြင့် လေတွက်ချက် တိုးသံနှင့်အတူ သူ့နားစည်ထဲသို့ ရှိက်ခတ်၏။  
လေတိုးသံနှင့်မို့ စကားလုံး အနည်းငယ် ဝါးသလို ရှိသော်လည်း ပီသစာ  
ကြားနေရသည်။ ဘာမှတော့ ပြန်မပြောဖြစ်။ တိတ်ဆိတ်စွာပင် နားထောင်  
နေလိုက်သည်။

“အဲဒီကာလတုန်းက ကျွန်ရှိခဲ့တဲ့ လူတွေထဲမှာတော့ အဘိုးနဲ့  
အဘွားက အသက်အကြိုးဆုံးပဲ၊ အဖြစ်အပျက်အားလုံး သိရမယ်ထင်လို့  
လာခဲ့တာ...”

တိုးဝေစကား ဆုံးသေးဟန်မတူ။ သူလှည့်ကြည့်လိုက်သဖြင့်  
စကားကိုရပ်ပြီး သူကို ပြန်ကြည့်သည်။

“မင်း သိချင်နေတဲ့ အရှိုးနဲ့ အိုးအတွက်တော့ အဘိုးနဲ့အဘွားက  
တစ်ခုခုပြောနိုင်မယ်လို့ ယံကြည့်နေတယ်ဆိုပါတော့”

တိုးဝေစကားကို ကြားရတော့ စိတ်ထဲ အတော်နေရထိုင်ရ ပျော်  
ပျောင်းသွားသော်လည်း တစ်ခုခုဆို စိတ်စောတတ်သည့် သူ့အကျင့်ကြောင့်  
အဘိုးတို့ဆီကို ချက်ချင်းပြန်သွားချင်စိတ်ကို တိန်းထားခဲ့ရသည်။

အမောင်ကြားက လက်နေသည့် မီးရောင်များကို မမှတ်မသုန်  
ငေးကြည့်ရင်း တိုးဝေကို ဖုန်းဆက်ချင်နေမိသည်။ သို့သော် မဆက်ဖြစ်တော့။  
သည်အချိန်ထိ ပေါ်မလာပုံထောက်လျှင် ပင်ပန်းပြီး အေပါနပြီးထင်။ သူ  
သက်ပြင်းငွေ့ငွေ့ တစ်ခုခုကြချုပြီး လက်ထဲက ကော်ဖီခွက်ကို မေ့သောက်ဖို့  
ပြင်၏။ နှုတ်ခမ်းဝမှတစ်ဆင့် လည်ချောင်းထဲသို့ စီးဆင်းသွားသည့် အေးစက်  
စက် ရှုတေတ ကော်ဖီအနှစ်များကြောင့် မျက်ကြောတစ်ချက်တွန်းမိသည်။  
ကော်ဖီကုန်နေပြီပဲ။ ကော်ဖီခွက်ထဲက မည်းညွစ်ညွစ်ကော်ဖီနှစ်များကို  
ငုံကြည့်ရင်း တွေ့မိသည်။ ကော်ဖီတစ်ခွက်ကိုင်၌ဗီး ဘယ်အချိန်ကတည်းက  
သည်နေရာမှာ ရပ်နေမိသလဲမသိ။ ကောင်းကင်ကို မေ့ကြည့်မိသည်။  
ကြည်လင်နေ၏။ ကြယ်တစ်စွဲ နှစ်စကို ဟိုဘက် သည်ဘက် အနည်းငယ်  
တွေ့ရသည့်မှာပ လလည်းမရှိ။ ခေါင်ဗိုးထပ် ဖြစ်သဖြင့် အမြင့်ဆုံးနေရာမှို့  
လေကလည်း အတော်ခတ်သည်။ အေးစိမ့်စိမ့်အတွေ့မှာ ကိုယ်ကိုတစ်ချက်  
ကျို့မိသည်။ ထို့နောက် အခန်းထဲသို့ ဝင်ခဲ့လိုက်တော့၏။



## ကိုယ်ရေးအကျဉ်း

ခတ္တာခင်ကို ၁၅.၈.၁၉၉၂ ခုနှစ်တွင် ဦးမြင့်အောင်၊ ဒေါခင်သန်၏၌  
တို့မှ ရနိုင်ပြည်နယ် တောင်ကုတ်မြို့၌ မွေးဖွားခဲ့သည်။ တက္ကသိလိဝင်တန်း  
စာမေးပွဲကို အ.ထ.က(၁)တောင်ကုတ်မှ ၂၀၀၈ ခုနှစ်တွင် အောင်မြင်ခဲ့  
သည်။

၂၀၀၅ ခုနှစ်တွင် ရန်ကုန်တက္ကသိလိမှ ရေးဟောင်းသုတေသန  
ပညာဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် သရေစွေ့ရာမှ  
အုတ်ချက် ဘုရားများကို လေ့လာခြင်း စာတမ်းဖြင့် မဟာသုတေသနဘွဲ့  
ကို ရန်ကုန်တက္ကသိလိမှ ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပါရဂျာဘွဲ့ကြိုး  
တက်ရောက်ခဲ့သည်။

တောင်ကုတ်မြို့နယ်မရှုခေါ်း၊ ရန်ကုန်တက္ကသိလိမရှုခေါ်း၊ မဟာသီ  
မရှုခေါ်း၊ Faces မရှုခေါ်းနှင့် မရှုခေါ်းအချို့တို့တွင် ဝတ္ထုတို့၊ ဆောင်းပါးများ  
ရေးသားခဲ့ပြီး ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည့် ငေးရင်းဝေးကျန်ရစ်တဲ့  
ကမ္ဘာ ကို မဟာစာပေမှ ၂၀၂၀ ခုနှစ်တွင် စတင် ထုတ်ဝေဖြန့်ချိခဲ့သည်။  
ထို့နောက် အနောက်ရပ်ဆီမှာ ငါ၊ မြက်ခင်းပြင်အလွတ် စသည့်ဝတ္ထုများ  
ရေးသားခဲ့သည်။

ဆက်လက်၍လည်း ဝတ္ထုတို့၊ ဝတ္ထုရှည်များ ရေးသားဖန်တီးလျက်  
ရှိသည်။

\*\*\*